

စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့်
 ဈေးကွက်ပိုမို ရရှိနိုင်ရန်အတွက်
 စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း (GAP)
 ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAQP)
 ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ် (GAHP)
 တို့ကို ကျင့်သုံးပါ။

၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့ (1-12-2021) အမှတ် (၇၉၁)

ဈေးကွက်အကြိုက် မတ်ပဲ
 ၈ - ၄ ဆွေရည်

ဆောင်းနမ်း
 ၈ - ၆ ဘုန်းမြတ်

သစ်ရွက်ပန်းကန် ပါဆယ်ဘူး
 ၈ - ၇ ဇော်လင်းထွဋ်



ဆီအုန်းအခြေခံ မြန်မာ့ဆီအိုးကြီး

အောင်မိုး
 (စယ်ယ/ပြန်ကြား)

ဆီအုန်းသီးနှံ စိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပုဂ္ဂလိကပိုင်း၏ လိုအပ်ချက်များ ပံ့ပိုးကူညီမှုပေးရေး လုပ်ငန်းများတွင် ဆီအုန်းသုတေသနလုပ်ငန်းသည် အရေးပါသဖြင့် ယင်းလုပ်ငန်းများ ပိုမိုအားကောင်းလာရန်၊ အရည်အသွေးကောင်း ဆီအုန်းမျိုးများ ထုတ်လုပ်ပေးခြင်း မျိုးယုဉ်ပြုင်စမ်းသပ်ခြင်းနှင့်

မြေဩဇာမှန်ကန်စွာ ထည့်သွင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန် အထူးလိုအပ်သည်။ သုတေသနပညာရှင်များ အနေဖြင့် နိုင်ငံတကာမှ သုတေသန တွေ့ရှိချက်များကိုလည်း မျက်ခြည်မပြတ် လေ့လာကာ တနင်္သာရီတိုင်းဒေသကြီးရှိ ဟတ်စဒင်း၊ မလိဝမ်း၊ အော်ကြီး၊ ရေတံခွန်သုတေသနဦးစီးဌာန

ဆောင်ရွက်ဆဲ သုတေသန လုပ်ငန်းများတွင် ဖြည့်ဆည်း အသုံးပြုလျက်ရှိသည်။ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ဌာနပိုင်ဆီအုန်းခြံများတွင် ကိုကိုးနှင့်ကော်ဖီသုတေသနတည်ထောင်စိုက်ပျိုးရေး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆောင်ရွက်ရန် စီစဉ်နေ

ကြောင်း သိရသည်။ တနင်္သာရီတိုင်းဒေသကြီးကို ဆီအုန်းအခြေခံသည့် မြန်မာ့ဆီအိုးကြီးတစ်အိုးဖြစ်စေရေး အကောင်အထည်ဖော်လျက်ရှိရာ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေးကောင်း ဆီအုန်းမျိုးများ အထွက်နှုန်း တိုးတက်ထုတ်လုပ်နိုင်စေရန်အတွက် ဒေသနှင့်ကိုက်ညီပြီး ရောဂါဒဏ်

ခံနိုင်သည့် အထွက်ကောင်းမျိုးများနှင့် နည်းပညာများဖြန့်ဖြူးပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်။ ဆီအုန်းခြံများတွင် ကြားသီးနှံများ၊ သီးနှံရောနှောစိုက်ကွက်များ၊ အပူပိုင်းဒေသသီးနှံများ၊ ဥယျာဉ်ခြံသီးနှံများ စံပြစိုက်ပျိုးပြသ၍ နည်းပညာဖြန့်ဖြူးရန်လည်း

၈ - ၃ သို့

တောင်လှေကားမြို့က အလှတစ်ပါး

ဝင်ဘာ၏ ပြင်ဦးလွင်နံနက်ခင်း သဘာဝတောတောင်ရေမြေ စိမ့်စမ်းရေတံခွန် အသွယ်သွယ်တို့ဖြင့် သာယာလှပနေသည်။ မိုင်းညိုညိုတောင်တန်းတွေကြားတွင် ငွေနှင်းမှုန်က တဖွဲဖွဲ တဖျောက်ဖျောက်၊ တစ်မိမိမိ အအေးဓာတ်ကို ချိုမြိမ်ရတတပိုင်မျိုးစုံဖြင့် အံ့တုကာ စတော်ဘယ်ရီ၊ ထောပတ်သီးအရသာခံရင်း သစ်သီးဝလံများနှင့် သစ်သီးယိုမျိုးစုံထွက်ရှိသော အနီးစခန်းသစ်သီးတန်းရှိ သစ်သီးမျိုးစုံတွေ

၈ - ၁၀ သို့



ရွှေပင်အောင်
 (ကျောက်ပန်းတောင်)

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စတုတ္ထအကြိမ် အထူးရန်ပုံငွေဖြင့် စီမံကိန်းများ စတင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအတွက် စီမံကိန်းလေးခု ဆောင်ရွက်နေ

နေပြည်တော် နိုဝင်ဘာ ၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ်သာမက နှစ်နိုင်ငံအစိုးရအကြား လယ်ယာ ကဏ္ဍပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာအစီအစဉ်နှင့် သဘောတူ စာချုပ်များအရ ဆောင်ရွက်ရန် ရှိနေသည့် စီမံကိန်းများ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် အကောင်အထည် ဖော်ဆောင် ရွက်မည့် စတုတ္ထ အကြိမ် စီမံကိန်းများစတင်ကြောင်း အသိပေးခြင်းအခမ်းအနားကို ယနေ့ကျင်းပသည်။

မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ်ကို ဒေသတွင်းနိုင်ငံများ၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေး



မဲခေါင်-လန်ချန်းစီမံကိန်းဝင်ကော်ဖီသီးနှံ

ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်နီးချင်းကောင်းပီသစွာ ချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး ဒေသတွင်းအဖွဲ့ဝင်ခြောက်နိုင်ငံ အကြား ဖွံ့ဖြိုးတိုးတက်မှု ဟန်ချက် ညီရေး၊ ဖွံ့ဖြိုးမှုကွာဟချက် လျှော့ချရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးကို အလေးထားဖော်ဆောင်ရန် ရည်ရွယ်၍ မဲခေါင်မြစ်ဖြတ်သန်း စီးဆင်းသည့်နိုင်ငံများ၏ ရေမြေ

သဘာဝနီးစပ်မှု၊ သမိုင်းနှင့် ယဉ်ကျေးမှုဆက်နွယ်မှု၊ ဓလေ့ ထုံးစံများ၊ တွေးခေါ်မှုပုံစံများ၊ နေထိုင်စားသောက်မှုစရိုက် လက္ခဏာများ ပျံ့နှံ့ဆက်နွယ် လျက်ရှိသောတရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့်ဗီယက်နမ် နိုင်ငံတို့ဖြင့် ၂၀၁၆ ခုနှစ်တွင် စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု၏ ပထမအကြိမ်

နိုင်ငံခေါင်းဆောင်များ အစည်း အဝေး၏ဆန်းယုတ်ကြည့်စာတမ်း (Sanya Declaration) အရ မဲခေါင်နိုင်ငံများသည် ပွင့်လင်း မြင်သာ၍ အားလုံးပါဝင် နိုင်ရေး ကို အရင်းတည်သည့် မဲခေါင်- လန်ချန်းစိတ်ဓာတ်ဖြင့် ပေါင်းစည်း ဆက်နွယ်မှု၊ ထုတ်လုပ်မှု စွမ်းရည်တိုးမြှင့်ရေး ပူးပေါင်း ဆောင်ရွက်မှု၊ နယ်စပ်ဖြတ် ကျော်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု၊ ရေအရင်းအမြစ် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု နှင့် စိုက်ပျိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှုလျှော့ချရေး ဦးစားပေး နယ်ပယ်ငါးရပ်တွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် မဲခေါင်-လန်ချန်းစီမံကိန်းများတွင် စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်

လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေ ရေးနှင့် ဝင်ငွေတိုးတက်စေရန်၊ စိုက်ပျိုးရေးမျိုးကွက်အလားအလာ ရှိသောသီးနှံများဖြစ်သည့် မက္ကဒေး မီးယားစိုက်ပျိုးသည့် လုပ်ကွက်ငယ် တောင်သူများအား နည်းပညာ ပံ့ပိုးပေးခြင်း၊ အဆင့်မြင့်ထုတ်လုပ် မှု၊ ထုပ်ပိုးမှုနည်းပညာများဖြင့် အရည်အသွေးမြင့်ကော်ဖီထုတ်လုပ် မှု ဝင်ငွေတိုးတက်စေရေးနှင့် နယ်စပ်ဖြတ်ကျော် တိရစ္ဆာန် ကူးစက်ရောဂါများနှင့် လူနှင့် တိရစ္ဆာန်အကြား အပြန်အလှန် ကူးစက်တတ်သည့် ရောဂါ ကာကွယ်ဆေးထုတ်လုပ်ခြင်း နည်းပညာပူးပေါင်းဆောင်ရွက်ခြင်း များကို စီမံကိန်းများ အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းများ အကောင်အထည်ဖော်နိုင်ခြင်းဖြင့်

မန္တလေးတိုင်းဒေသကြီး ခရိုင်ခုနစ်ခု၌ ဆောင်းနေကြာ ကေတစ်သိန်းကျော်စိုက်ပျိုးမည်

မန္တလေး နိုဝင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်ခုနစ်ခု၌ ဆောင်းနေကြာစိုက်ဧက တစ်သိန်းကျော်ကို စိုက်ပျိုး သွားမည်ဟုသိရသည်။

ဆောင်းနေကြာကို ခရိုင်ခုနစ်ခုရှိ မြို့နယ်အလိုက် လျာထားဧက တစ်သိန်းကျော်တွင် စက်တင်ဘာမှ စတင်ပြီး စိုက်ပျိုးခဲ့ရာ ဧက ၂၅၀၀ ကျော်ကို စိုက်ပျိုးပြီးစီးကာ ရှိနေသေးသည့်ဧကများကို ဆက်လက် စိုက်ပျိုးလျက်ရှိသည်။

တိုင်းဒေသကြီးအတွင်း ဆီစားသုံးမှုလုံလုံစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက ဘဏ္ဍာနှစ်အလိုက် ဆီထွက်သီးနှံများကို စိုက်ပျိုးပြီး ဆောင်းနေကြာစိုက်ပျိုးမှုကို ယခုနှစ် စက်တင်ဘာကုန်တွင် စတင်ခြင်း ဖြစ်သည်။ နေကြာတစ်ဧကအထွက်နှုန်း ပျမ်းမျှ ၂၆ တင်းခန့်ထွက်ရှိပြီး နေကြာဆီသည် ကျန်းမာရေးနှင့် ညီညွတ်ကာ နှလုံးသွေးကြောကျဉ်းရောဂါ၊ အာရုံကြောရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါစသည်တို့ကို ကာကွယ်ပေးသည်။

အဆိုပါဆောင်းနေကြာကို ခရိုင်ခုနစ်ခုခရိုင်တွင် ဧကအလိုက်လျာထားစိုက်ပျိုးရာ မန္တလေးခရိုင် တွင် ၃၆၂ ဧက၊ ပြင်ဦးလွင် ခရိုင်တွင် ၆၆၂၅ ဧက၊ ကျောက်ဆည်ခရိုင်တွင် ၂၇၇၂၅ ဧက၊ မိတ္ထီလာခရိုင်တွင် ၈၃၆၂ ဧက၊ မြင်းခြံခရိုင်တွင် ၁၃၄၂ ဧက၊ ညောင်ဦးခရိုင်တွင် ၅၂၆၄ ဧက၊ ရမည်းသင်းခရိုင်တွင် ဧက ၃၉၅၀၀ စုစုပေါင်း စိုက်ဧက ၁၀၁၂၉၀ စိုက်ပျိုးသွားမည်ဟု သိရသည်။

အဆိုပါနေကြာကို စတင်စိုက်ပျိုးစဉ်မှ ရိတ်သိမ်းချိန်ထိ သက်တမ်းမှာ ၈၅ ရက်ရှိကြောင်း၊ တောင်သူများ အနေဖြင့် နေကြာကို သီးထပ် သီးညှပ်အဖြစ် ဝင်ငွေတိုးပွားစေ ရန် စိုက်ပျိုးကြကြောင်း၊ ဆီထွက်သီးနှံများ စိုက်ပျိုးရာ တွင် နေကြာအပြင် မြေပဲ၊ နှမ်း၊ ပန်းနှမ်းနှင့် ဆီမုန်ညင်းများ ကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။



မင်းထက်အောင်(မန်းကိုယ်ပွား)



မဲခေါင်-လန်ချန်းစီမံကိန်းဝင်မျှစ်အခြေခံစီးပွားရေး

ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ကဏ္ဍဆိုင်ရာလုပ်ငန်းများကို တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေအထောက်အပံ့ဖြင့် ၂၀၁၇ ခုနှစ်တွင် ပထမအသုတ် စီမံကိန်းငါးခု၊ ၂၀၁၈ ခုနှစ်တွင် ဒုတိယအသုတ်စီမံကိန်း ကိုးခု၊ ၂၀၂၀ ပြည့်နှစ်တွင် တတိယအသုတ် စီမံကိန်းခြောက်ခု၊ ၂၀၂၁ ခုနှစ်တွင် စီမံကိန်းလေးခု စုစုပေါင်းစီမံကိန်း ၂၄ ခု ဆောင်ရွက်လျက်ရှိသည်။

၂၀၂၁ ခုနှစ်တွင် အကောင် အထည်ဖော်ရန် ခွင့်ပြုထားသည့် စီမံကိန်းလုပ်ငန်းများအရ မျှစ် ထုတ်လုပ်ရေးနှင့် ဆက်စပ်သော ကျေးလက်နေအိမ်ထောင်စုများ၏

စိုက်ပျိုးရေးနှင့် ဆက်စပ် အသက်မွေးဝမ်းကျောင်းပြုနေသော ကျေးလက်နေပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်မည် ဖြစ်ပြီး ယင်းတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူဖြစ်စေမည်ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝ ဘေးဒဏ်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကျရောက်မှုများကြောင့် သွင်းအားစု စရိတ်ကြီးမြင့်လာမှု၊ သယ်ယူ ပို့ဆောင်ရေးအခက်အခဲ စသည့် စိန်ခေါ်မှုများရှိခဲ့သော်လည်း ညှိနှိုင်း ခွင့်ပြုထားသည့် လုပ်ငန်းစီမံကိန်း များ၊ ရန်ပုံငွေများနှင့်အညီ မျှော်မှန်း ရလဒ်များရရှိရေး ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။ MOALI ပြန်ကြားရေး



အယ်ဒီတာချုပ်

မြတ်စိုး(လှိုင်)

အမှုဆောင်အယ်ဒီတာ

တင်ကြည်လှိုင်

ထုတ်ဝေသူ

ဦးမျိုးတင့်ထွန်း

မြ - ၀၀၄၁၀

ပုံနှိပ်သူ

ဦးမောင်နီ

မြ - ၀၀၂၆၉

ကမ္ဘာအေးဘုရားလမ်း၊

စိမ်းလဲမေလမ်းသွယ်

ရန်ကင်းစာတိုက် ရန်ကုန်မြို့

ဂေါ်းစီးစာလုံး

သက်မော်

ဒီဇိုင်း

မြတ်လင်း၊ ခင်နွယ်နီအောင်သိန်း

ဖလံ၊ ကာလွဲ

Eagle

ကြော်ငြာ

လယ်ယာစီးပွားသတင်းအဖွဲ့

ဖြန့်ချိရေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်

ဆည်မြောင်းဝန်ကြီးဌာန

ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများ

ရန်ကုန် -

စာပေဗိမာန်အရောင်းဆိုင်

- ဝါမိုးအောင်စာပေ၊

စာပေဗိမာန်အနီး

မန္တလေး - မန္တလေးရုံးခွဲ

- စီမံကိန်းဦးစီးဌာန

ဆက်သွယ်ရန်

လယ်ယာစီးပွားသတင်း

ကမ္ဘာအေးဘုရားလမ်း၊

စိမ်းလဲမေလမ်းသွယ်

ရန်ကင်းစာတိုက်

ရန်ကုန်မြို့

ဖုန်း-၆၆၃၅၀၅

Email:

agribusinessnews

2000@gmail.com

စီးပွားရေးအခြေခံအုတ်မြစ်ပြုသည့် ရေသယံဇာတနှင့် ဆီအုန်းစိုက်ပျိုးရေးမြှင့်တင်

မြန်မာနိုင်ငံ ရေထွက်ပစ္စည်းများ၏ ပြည်ပပို့ကုန် ၃၀ ရာခိုင်နှုန်းကို တနင်္သာရီတိုင်းဒေသကြီး ရေလုပ်ငန်းကဏ္ဍက ဖြည့်ဆည်းပေးလျက်ရှိရာ ယင်းလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် ဘက်စုံထောင့်စုံမှ ကြိုးပမ်းလျက်ရှိသည်။ ဒေသနေပြည်သူများအနေဖြင့် လုပ်ခလစာရရှိသောလုပ်ငန်းများတွင် အစားအဖြစ်လုပ်ကိုင်နေမှုသာမက ကိုယ်ပိုင်လုပ်ငန်းများ စွန့်ဦးတီထွင်လုပ်ကိုင်လိုပါက ရေလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အားပေးကူညီလျက်ရှိသည်။

မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းဒေသများတွင် ပင်လယ်နှင့်ထိစပ်နေသော ပြည်နယ်နှင့်တိုင်းဒေသကြီးငါးခုရှိသည့်အနက် တနင်္သာရီတိုင်းဒေသကြီးသည် ဆီအုန်းအများဆုံးစိုက်ပျိုးမှုနှင့် ပင်လယ်ရေထွက်ကုန်ပစ္စည်း အများဆုံးတင်ပို့မှုတို့အရ ထူးခြားထင်ရှားသည့်ဒေသကြီးတစ်ခုဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံတွင် ဆီအုန်းအများဆုံးစိုက်ပျိုးသည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ ဆီအုန်းအခြေခံသည့် “မြန်မာ့ဆီအိုးကြီး” တစ်လုံးဖြစ်စေရေးကို ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သည်။

ထိုမျှသာမကသေး။ ဆီအုန်းခြံကြီးများအတွင်း ကြားသိန်းများ၊ သီးနှံရောနှောစိုက်ကွက်များ၊ အပူပိုင်းဒေသသီးနှံများနှင့် ဥယျာဉ်ခြံသီးနှံများကို စံပြစိုက်ပျိုးထုတ်လုပ်ပြသရန် ရည်ရွယ်ဆောင်ရွက်နေပြီဖြစ်၍ မကြာမီမြန်မာပြည်တစ်ဝန်းကိုပါ နည်းပညာဖြန့်ဖြူးရာ ဒေသကြီးအဖြစ် ပေါ်ထွန်းလာတော့မည်ဖြစ်သည်။

ထို့ပြင် ဝန်ကြီးဌာနပိုင် ဆီအုန်းခြံများတွင်လည်း ကိုကိုးနှင့်ကော်ဖီကို သုတေသနပြုတည်ထောင်စိုက်ပျိုးမည့် စီမံကိန်းများ ပေါ်ထွန်းလာရေးကိုလည်း ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားမည်ဟု သိရသည်။

လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ဆီအုန်းစိုက်ဧက လေးသိန်းကျော်ရှိနေပြီဖြစ်ရာ ယင်းစိုက်ဧကများမှ ဆီအုန်းအပြည့်အဝထုတ်လုပ်ပေးနိုင်ရေးအတွက် ဆီအုန်းပင်အိုများကို ဆီထွက်နှုန်းမြင့်မားသည့် ပျိုးပင်များနှင့် အစားထိုးလဲလှယ်စိုက်ပျိုးရေး အစီအမံကိုလည်း ဆောင်ရွက်နေပြီဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးသည် ဆီအုန်းစိုက်ပျိုးရေးသာမက ရေသယံဇာတ ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့် ရေချိုရေငန် ငါးပုစွန်မွေးမြူရေးလုပ်ငန်းများမှလည်း ပြည်တွင်းစားသုံးမှုဖူလုံရေးသာမက ပြည်ပပို့ကုန်တင်ပို့မှုမှ နိုင်ငံခြားငွေကို ထိုက်တန်စွာ ရှာဖွေပေးလျက် ရှိနေသည်။

ထိုသို့ အောင်မြင်မှုရရှိခြင်းမှာလည်း ပထဝီရေခဲမြေခဲကောင်းများ ပိုင်ဆိုင်ထားမှုကြောင့်ဟု သိရသည်။

ပင်လယ်ရေထွက်ပစ္စည်း ငါး၊ ပုစွန်များအတွက် အားကောင်းသည့်ဝယ်လက်များဖြစ်ကြသည့် ထိုင်းနှင့်မလေးရှားအစရှိသည့် နိုင်ငံများသည် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ ရေလမ်းကြောင်းဆက်သွယ်မှုနှင့် နှိုင်းယှဉ်လျှင် တနင်္သာရီတိုင်း ဒေသကြီးက အနီးဆုံးဖြစ်၍ သယ်ယူပို့ဆောင်ရေး လွယ်ကူမှုက အားသာချက်များ ဖြစ်နေသည်။

ထို့ကြောင့်လည်း ရေထွက်ပစ္စည်းတင်ပို့ရောင်းချမှုမှာ နှစ်စဉ်တန်ချိန် သုံးသိန်းမှ သုံးသိန်းခွဲအထက်ရှိကာ နိုင်ငံခြားငွေရရှိမှုမှာလည်း ပျမ်းမျှ နှစ်စဉ်ဒေါ်လာသန်း ၃၀၀ ကျော်မှ ၃၅၀ ကျော်အထိ ရှာဖွေပေးလျက်ရှိသဖြင့် တနင်္သာရီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် ရေထွက်ကုန်သယံဇာတဖြင့် မြန်မာ့စီးပွားရေးတိုးတက်မြှင့်တင်မှုကို အထောက်အကူပြုနေခြင်းကို အရှိန်အဟုန်မြှင့်တင်သွားရန် တိုက်တွန်းအပ်ပေသည်။ ။

ရှေ့ဖို့- ဆီအုန်းအခြေခံမှ

ဆောင်ရွက်သွားမည်ဟု သိရသည်။

ဆီအုန်းကို စားသုံးဆီအဖြစ်

သာမက စက်မှုလုပ်ငန်း၌လည်း

တွင်ကျယ်စွာ အသုံးပြုနေမှုကြောင့်

ပြည်တွင်းလိုအပ်ချက် မြင့်မားနေ

လျက်ရှိနေကာ ရင်းနှီးမြှုပ်နှံသင့်

သောလုပ်ငန်းတစ်ခုဖြစ်သည်။

သွင်းကုန်အစားထိုးနိုင်ရန်

နှင့် ပြည်တွင်းစားအုန်းဆီ

လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်

အပြင် ဒေသလျှပ်စစ်ဓာတ်အား

ထုတ်လုပ်မှုကိုပါ ဖြည့်ဆည်းပေးနိုင်

ရန်အတွက် တနင်္သာရီတိုင်းဒေသ

ကြီး၏ ဆီအုန်းစိုက်ဧကလေးသိန်း

အပြည့်အဝ ဆီအိုးခိုင်ထွက်ရှိရန်

အတွက် အပင်အိုများနေရာတွင်

အထွက်နှုန်းမြင့် မားသော

မျိုးကောင်းမျိုးသန့်များ ပြန်လည်

အစားထိုး စိုက်ပျိုးရေးနှင့် အခြေ

အနေပေးသည့်နေရာဒေသများတွင်

တိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းများကို စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၌

ဆီအုန်းစိုက်ဧကလေးသိန်းကျော်

ရှိပြီး သက်တမ်းကျော်လွန်သော

ဆီအုန်းစိုက်ဧရိယာများ တိုးပွား

လာလျက်ရှိရာ လက်ရှိတွင် ဧက

၁၅၀၀၀ ကျော်သာ ဆီအိုးခိုင်

ထွက်ရှိနေမှုကြောင့် ဆီထွက်နှုန်း

မြင့်မားသည့်ပျိုးပင်များနှင့် လဲလှယ်

စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေး၊

မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး

ဌာနက အားပေးလျက်ရှိသည်။

အရွယ်ရောက်ပြီး ဆီအုန်း

စိုက်ခင်း တစ်ဧကလျှင် ပျမ်းမျှ

ဆီအိုးခိုင်လေးတန်ခန့် ထွက်ရှိပြီး

ဆီအိုးခိုင်တစ်တန်မှ ဆီကြမ်း ၀

၃၁၆၂၂ တန်ထွက်ရှိသဖြင့်

စိုက်ဧကလေးသိန်းကို အပြည့်အဝ

သီးခိုင်ထုတ်ယူနိုင်ပါက ဆီကြမ်း

တန်ချိန် ၃၅၀၀၀၀ ကျော် ထုတ်လုပ် နိုင်မည် ဖြစ် ရာ ပြည်တွင်း စားအုန်းဆီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးသွားနိုင်မည် ဖြစ်သည်။

လက်ရှိ လုပ်ငန်းရှင်များ၏

ထုတ်လုပ်မှုနည်းပညာနှင့် ရင်းနှီး

မြှုပ်နှံမှုကြီးမားလာစေရန် လက်ရှိ

ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲ

ရန်လိုအပ်ပြီး၊ လုပ်ကွက်ငယ်

တောင်သူများကိုပါ အားပေး

ပူးပေါင်းဆောင်ရွက်စေခြင်းဖြင့်

တစ်ဦးတစ်ယောက်မျှ မကျန်ရစ်

စေဘဲ အားလုံးပါဝင်ပြီး ရေရှည်

တည်တံ့သောလုပ်ငန်းများ

ဖြစ်လာနိုင်မည်ဖြစ်သည်။ ယင်းသို့

ဖြစ်ပေါ်လာရန် ဆီအုန်းလုပ်ငန်းရှင်

ကြီးများအနေဖြင့်လည်း ကြိုးပမ်း

ဆောင်ရွက်ကြရန် လိုအပ်လျက်

ရှိသည်။

ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှု

တစ်စုတစ်စည်းတည်း ရှိနေသည့် တနင်္သာရီတိုင်းဒေသကြီးတွင် ဆီအုန်းနှင့် သက်ဆိုင်သည့် အသင်းအဖွဲ့အဖြစ် တည်ထောင်ပြီး ဆီအုန်းစိုက်ပျိုးရေးသာမက ဆီကြမ်းနှင့် ဆီချောစက်ရုံများ တည်ထောင်ခြင်းလုပ်ငန်းများကိုပါ ပူးပေါင်းအကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။

ထွက်ကုန်များ၏ ဈေးကွက် ဝင်ဆံ့နိုင်မှုသည် ထုတ်လုပ်မှု အရည်အသွေးနှင့် အစားအစာ ဘေးကင်းလုံခြုံမှုအပေါ်တွင် သာမက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဆောင်ရွက်မှုများ အပေါ်တွင်ပါ တည်မှီနေသဖြင့် ယင်းကိုလည်း ဂရုပြုကြရမည် ဖြစ်သည်။

အောင်မိုး (လယ်ယာ/ပြန်ကြား)




ဖောင်း ရာသီတွင် ပဲစိုက်ကြသည်မှာ မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွင် မတ်ပဲအများစု ဖြစ်သည်။ ပဲတီစိမ်းမှာ မိုးရာသီ၊ မိုးဦး၊ မိုးလယ်၊ မိုးနှောင်းစိုက်ပျိုးမှုများကြသည်။ ပဲစင်းငုံသည် မိုးဦးတွင် မေလ သက်ကြီးစိုက်ကြ၊ မိုးလယ်တွင် ဩဂုတ်၊ သက်လျင်၊ သက်လတ်စိုက်ကြသည်က အညာဒေသအများစုဖြစ်သည်။ ဆောင်းပဲစစ်စစ် ကုလားပဲများ အညာနှင့်မြေလတ်၏အားထားကြသော တောင်သူကြိုက်ပဲမျိုးဖြစ်သည်။ ပဲပုပ်သည် ရှမ်းပြည်နယ်တွင် မိုးကြို၊ မိုးဦး၊ မိုးလယ်စိုက်ကြသည်။ မြေလတ်ဒေသတွင် မိုးဦးနှင့်မိုးလယ်စိုက်၍ မြန်မာနိုင်ငံ အောက်ပိုင်းဒေသ အအေးဓာတ်နှင့် ရေမှုနည်း၍ မဖြစ်ထွန်းပါ။

ပဲမျိုးတော်တော်များများကို လင်းတာတုံ့ပြန်မှု နည်းသော မျိုးများရှိလာ အောင် စိုက်ပျိုးရေးသူတေ သနက ထုတ်လုပ်ပေးပြီး သက်လျင်မျိုးတွေဖြင့် သီးထပ် စိုက်ပျိုးနိုင်အောင် ပြုလုပ် ပေးခဲ့သဖြင့် ရာသီမရွေး စိုက်ပျိုးမှုလည်းရှိလာကြပြီ ဖြစ်သည်။ သို့သော် ကုလားပဲမှာ အအေးဓာတ်နှင့် ကြီးထွားသော “ဆောင်းပဲ စစ်စစ်”ဖြစ်သဖြင့် ဆောင်း မှာမွေး၍ ဆောင်းမှာကြီးပြီး ဆောင်းမှာပျော်သောပဲ ဖြစ်သည်။

တောင်သူများသည် စိုက်ပျိုးမှုသီးနှံရွေးချယ်ကြရာ တွင် စိုက်ပျိုးမှုသက်တမ်းတို တာ ကြိုက်သည်။ သီးထပ် စိုက်နိုင်၍ဖြစ်သည်။ ဈေးကွက် ရှိတာကြိုက်သည်။ ဈေးမရ၊ မရောင်းရဘဲ လက်ကျန်ဖြစ်မှာ ကြောက်သည်။ အရည် အသွေးကောင်းကောင်း ရချင်ကြသည်။ သို့သော် မျိုးကောင်း မျိုးသန့်ရရှိမှုနှင့် ရွေးချယ်စိုက်ပျိုးမှု အားနည်းကြသည်။ ပိုးသတ်ဆေးဓာတ်ကြွင်း ပါဝင်မှုနည်းပါးအောင် ဘက်စုံ ပိုးမွှားကာကွယ်ရေး ကျင့်သုံးမှု အားနည်းသည်။ ပိုးကျလျှင် ဖြစ်စေ၊ ပိုးမကျသေးလျှင်ဖြစ်စေ၊ ပိုးသတ်ဆေး မှိုသတ်ဆေး ရောဂါကာကွယ်ဆေးသုံးကြရာတွင် ဓာတုဆေးများ အသုံးပြု ကြမြဲဖြစ်သည်။

ပြည်ပဈေးကွက်တွင် ပဲသီးနှံ၏ ရောင်းဝယ်မှုက နှစ်စဉ်အနည်းနှင့်အများရှိသည်။ နိုင်ငံခြားဝင်ငွေရရှိနိုင်သော သီးနှံမှာ ပဲဖြစ်သည်။ ထုတ်ကုန်တွင် ပိုးသတ်ဆေးဓာတ်ကြွင်း ပါဝင်မှု လျှော့ချနိုင်ရေး အစဉ်အလေးပေးဆောင်ရွက်နေ ကြရမည်။ ဤလုပ်ငန်းကို စိုက်ပျိုးသူတောင်သူကြီးများနှင့် ပုဂ္ဂလိကရောင်းဝယ်တင်ပို့သူများ အစိုးရတို့ ပါဝင်ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ကြမှ ရမည်။ ပဲမှမဟုတ်ပါ။ ဆန်၊ နှမ်း၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်မှအစ စားနပ်ရိက္ခာမှန်သမျှ အန္တရာယ်ဓာတ်ကြွင်းမရှိမှ၊ မပါမှ သတ်မှတ်စည်းကမ်းချက် များအတိုင်း စိုက်ပျိုးထုတ်လုပ်နိုင်မှ ဈေးကွက်အဟောင်း လည်းကောင်းမည်။ ထပ်မံရရှိမည့်ဈေးကွက်အသစ်လည်း တိုးမည်။ ပဲတီစိမ်းဆိုလျှင် ပြည်ပပို့ကုန်ပဲဈေးကွက်တွင် ဈေးကွက်အသစ်များရှိလာနိုင်ပြီ။ ပိုးသတ်ဆေးဓာတ်ကြွင်း မပါရှိရန် ဌာန၏ကြီးကြပ်မှုဖြင့် သီးသန့်စိုက်ပျိုးရေးဇန် နယ်မြေများပြုလုပ်ဖို့ လိုလာပြီ။

မတ်ပဲသည် တစ်ချိန်က မြန်မာနိုင်ငံ၏ အရေးတကူ အရေးပါဆုံးပဲဖြစ်ခဲ့သည်။ လွတ်လွတ်လပ်လပ်ရောင်းဝယ် တင်ပို့မှုမရခဲ့။ ကန့်သတ်မှုများစွာရှိခဲ့ဖူးသည်။ ဝယ်ယူခဲ့ကြ သည့်နိုင်ငံများကလည်း အတော်များသည်။ အသုံးဝင်မှု ကလည်း မျိုးစုံသည်။ အာဟာရဓာတ်ပါဝင်မှု ကြည့်တော့ လည်းကောင်းသည်။ ပဲစင်းငုံကဲ့သို့ဆေးဖက်လည်း ဝင်သည်။ တစ်ခြားသောပဲများထက် အစာကြေညက် မှု တွင် ဘေးအန္တရာယ်အယုတ်မဖြစ်စေ၍ အသုံးပြုမှုများသည်။



မတ်ပဲပင်ကြိုက်သည့် မိုးရွာမှုနှင့် အပူချိန်၊ မြေအစို ရှိမှုကိုချိန်ဆ၍ မြန်မာနိုင်ငံအလယ်ပိုင်းနှင့်အောက်ပိုင်းဒေသ များတွင် မိုးနှောင်းကာလ ဆောင်းရာသီအစတွင် စိုက်ပျိုးကြ မှုရှိသည်။ ရေဆင်းစိုက်ပျိုးရေးသူတေသနမှ မျိုးများသည် ပန်းပွင့်ချိန်နှင့်ပဲသိမ်းချိန်၊ မိုးများမှု၊ ပူပြင်းမှုများလျှင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည့်မျိုးများရှိနေပြီ။ အများစု သည် မိုးစပါးရိတ်သိမ်းအပြီး သီးထပ်စိုက်ကြသည်။ မိုးရွာသွန်းမှုပုံမှန်ထက်ကောင်းသောနှစ်များတွင် မြေကြီး အတွင်းထဲ အစိုဓာတ်များများကျန်ခဲ့တတ်သဖြင့် သီးထပ်ပဲ၊ နှမ်းစိုက်ပျိုး၍ ဖြစ်ထွန်းကြသည်။ အစိုဓာတ်ကလည်း နည်းမည်။ စိုက်ချိန်ကလည်း နောက်ကျမည်။ အပူချိန် ကလည်း နောက်ကျလေ၊ မြင့်လာလေဖြစ်မည်ဆိုလျှင် ပုံမှန်ပန်းပွင့်ချိန်ထက် စောစောပန်းပွင့်တတ်သည်။

ထိုအခါ အသီးတင်မှုနည်းလာတတ်သည်။ အသီး အတောင့်ဖြစ်သော်လည်း အသီးတောင့်ထဲ အစေ့ပါမှု မရှိသော အဆံချောင်များ အလုံးသေးများလာတတ်သည်။ ထို့ကြောင့် မတ်ပဲအဓိက စိုက်ပျိုးကြသော မြန်မာနိုင်ငံ အောက်ပိုင်းဒေသများသည် ဒီဇင်ဘာလလယ် ကို နောက်အကျဆုံးထား၍ စိုက်ပျိုးကြတော့သည်။

တောင်သူကြီးများသည် စိုက်ပျိုးမှုအတွေ့အကြုံကလည်း အမျိုးမျိုးကိုနှစ်စဉ်ကြုံတွေ့လာမှုမျိုးစုံများလာသည်နှင့်အမျှ မည်သို့စိုက်လိုက်ရလျှင် ဒီနှစ်အတွက် ကောင်းသည်ဆိုသည်ကို သိလာကြပြီ။ စပါးရိတ်ကာနီး အောင်ရေလွှတ်ချိန်၊ ရေလိုက် ကြိုစိုက်မလား၊ မထွန်မယက်ဘဲစိုက်မလား၊ ထယ်ရေးတစ်စပ် လောက်နှင့် စိုက်မလား၊ ရိုးပြတ်လေး ဓားနှင့်ရမ်းပြီးစိုက် မလား၊ လုပ်တတ်နေပြီ။ သူတို့လိုချင်သည်က မျိုးကောင်း ကောင်းသန့်သန့် အချိန်မီရဖို့ဖြစ်သည်။ ပိုးကျလျှင် ပိုးသတ် ဆေးဖျန်းခြင်းကို ဦးစွာလုပ်ခြင်းထက် မြေပြုပြင်ပါ ကလည်းက သေချာလုပ်ရန် လိုအပ်သည်။ မျိုးသန့်စိုက်ပျိုး ပါက သဘာဝပိုးသတ်ဆေးများသုံးသည့် ဇီဝနည်းဖြင့် မြေဩဇာတွေ၊ ပိုးနှိမ်နင်းနည်းတွေ သိဖို့လိုသည်။

မတ်ပဲပင်ကြိုက်သည့် မိုးရွာမှုနှင့် အပူချိန်၊ မြေအစို ရှိမှုကိုချိန်ဆ၍ မြန်မာနိုင်ငံအလယ်ပိုင်းနှင့်အောက်ပိုင်းဒေသ များတွင် မိုးနှောင်းကာလ ဆောင်းရာသီအစတွင် စိုက်ပျိုးကြ မှုရှိသည်။ ရေဆင်းစိုက်ပျိုးရေးသူတေသနမှ မျိုးများသည် ပန်းပွင့်ချိန်နှင့်ပဲသိမ်းချိန်၊ မိုးများမှု၊ ပူပြင်းမှုများလျှင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည့်မျိုးများရှိနေပြီ။ အများစု သည် မိုးစပါးရိတ်သိမ်းအပြီး သီးထပ်စိုက်ကြသည်။ မိုးရွာသွန်းမှုပုံမှန်ထက်ကောင်းသောနှစ်များတွင် မြေကြီး အတွင်းထဲ အစိုဓာတ်များများကျန်ခဲ့တတ်သဖြင့် သီးထပ်ပဲ၊ နှမ်းစိုက်ပျိုး၍ ဖြစ်ထွန်းကြသည်။ အစိုဓာတ်ကလည်း နည်းမည်။ စိုက်ချိန်ကလည်း နောက်ကျမည်။ အပူချိန် ကလည်း နောက်ကျလေ၊ မြင့်လာလေဖြစ်မည်ဆိုလျှင် ပုံမှန်ပန်းပွင့်ချိန်ထက် စောစောပန်းပွင့်တတ်သည်။

ထိုအခါ အသီးတင်မှုနည်းလာတတ်သည်။ အသီး အတောင့်ဖြစ်သော်လည်း အသီးတောင့်ထဲ အစေ့ပါမှု မရှိသော အဆံချောင်များ အလုံးသေးများလာတတ်သည်။ ထို့ကြောင့် မတ်ပဲအဓိက စိုက်ပျိုးကြသော မြန်မာနိုင်ငံ အောက်ပိုင်းဒေသများသည် ဒီဇင်ဘာလလယ် ကို နောက်အကျဆုံးထား၍ စိုက်ပျိုးကြတော့သည်။

တောင်သူကြီးများသည် စိုက်ပျိုးမှုအတွေ့အကြုံကလည်း အမျိုးမျိုးကိုနှစ်စဉ်ကြုံတွေ့လာမှုမျိုးစုံများလာသည်နှင့်အမျှ မည်သို့စိုက်လိုက်ရလျှင် ဒီနှစ်အတွက် ကောင်းသည်ဆိုသည်ကို သိလာကြပြီ။ စပါးရိတ်ကာနီး အောင်ရေလွှတ်ချိန်၊ ရေလိုက် ကြိုစိုက်မလား၊ မထွန်မယက်ဘဲစိုက်မလား၊ ထယ်ရေးတစ်စပ် လောက်နှင့် စိုက်မလား၊ ရိုးပြတ်လေး ဓားနှင့်ရမ်းပြီးစိုက် မလား၊ လုပ်တတ်နေပြီ။ သူတို့လိုချင်သည်က မျိုးကောင်း ကောင်းသန့်သန့် အချိန်မီရဖို့ဖြစ်သည်။ ပိုးကျလျှင် ပိုးသတ် ဆေးဖျန်းခြင်းကို ဦးစွာလုပ်ခြင်းထက် မြေပြုပြင်ပါ ကလည်းက သေချာလုပ်ရန် လိုအပ်သည်။ မျိုးသန့်စိုက်ပျိုး ပါက သဘာဝပိုးသတ်ဆေးများသုံးသည့် ဇီဝနည်းဖြင့် မြေဩဇာတွေ၊ ပိုးနှိမ်နင်းနည်းတွေ သိဖို့လိုသည်။

လိုက်စိုက်သင့်သည်။ ရေဆင်း မတ်ပဲမျိုးများကို ပင်ကြားလေးလက်မနှင့် တန်းကြားတစ်ပေခွဲ ရှိသင့်သည်။ အပင်ပေါက်လာချိန်မှစ၍ ပေါင်းမြက်ဂရုပြု ရင်းပေးပါ။ ပိုးရောဂါလျော့နည်းမည်။ ကျွေးသည့်ဓာတ်မြေ ဩဇာ အပင်မှရမည်။ အပင်ထွက်လာသည်နှင့် ပင်စည် ထိုးယင် ဂရုပြုပါ။ အပင်ကြီးလာလျှင် ငမြှောင်တောင်၊ လှေးကျိုင်း နှင့်ဖားဥမို့ရောဂါ၊ သံချေးမို့ရောဂါ အရွက်နှင့် အသီးတွင် ဖြစ်လာတတ်သေးသည်။

ပဲမှန်သမျှ ပရိုတင်းအဓိကသို့လှောင်ကြသဖြင့် လေလွင့်မှုများသော နိုက်ထရိုဂျင်ဓာတ်ကို ဂရုပြုသုံးပါ။ မတ်ပဲသည် နိုက်ထရိုဂျင်လိုအပ်ချက်ကြီးမားသည်။ ထို့ကြောင့် ပဲမြစ်ဖုဖီဝမြေဩဇာသုံးလျှင် ပဲပင်အမြစ်ဖြစ်ဖု ဖြစ်၍ လေထဲမှ နိုက်ထရိုဂျင်ကို ရယူပေးသဖြင့် ယူရီးယား ဓာတ်မြေဩဇာအသုံးလျော့နိုင်သည်။

ပဲစိုက်မြေအများစုသည် ဖော့စပရပ်ပါရှိမှု နည်းကြ သည်။ အသုံးပြုရမည်။ ထုံး (ကယ်လီယမ်အောက်ဆိုက်) မဖောက်ထုံး၊ ဆားခါး (မဂ္ဂနီစီယမ်ဆာလ်ဖိတ်)၊ လက်ချား (ဘိုရွန်)လည်း သုံးနိုင်လျှင် ပိုကောင်းသည်။ ပန်းပွင့်ချိန်မှစ၍ အသီးကင်းအချိန်အထိ နိုက်ထရိုဂျင်နှင့် ဘိုရွန်ဓာတ် လိုအပ်သည်။

အထူးသဖြင့် ပန်းပွင့်ချိန် (ယူရီးယား ဟင်းစား ဇွန်းလေးဇွန်းခွဲနှင့် လက်ချားမှုန့် ဟင်းစားဇွန်းတစ်ဇွန်း ပျော်အောင် ရေနှင့် ရေတစ်ဂါလန် ရောပျော်သောအချိုးနှုန်း ဖြင့် တစ်ဧကဂါလန် နှစ်ဆယ်)ကို ရွက်ဖျန်းမြေဩဇာအဖြစ် တစ်ကြိမ်ဖျန်းပေးလျှင် ကောင်းသည်။ (တစ်ဧက တစ်ကြိမ် ဖျန်းရန်အတွက် ယူရီးယားဓာတ်မြေဩဇာလေးပေါင်နှင့် လက်ချားအမှုန့် ၀ ဒသမ ၅ ပေါင်ခန့် လိုပါမည်)။ ပန်းပွင့်ချိန် အဓိက ပြုလုပ်နိုင်ပါသည်။ တစ်ဧက ဂါလန် ၂၀ နှုန်းဖြင့် မနက်စောစော၊ ညနေစောင်း ဖျန်းသင့်၊ နေ့လယ်ဆိုပါက နေမပူသောအချိန်သာသုံးသည်ဟု ပဲကျွမ်းကျင်သူပညာရှင်က ပြောထားပါသည်။

မြေလတ်ဒေသ အောက်တိုဘာ၊ နိုဝင်ဘာစိုက်ကြလေ့ ရှိသည်။ မြေနည်းနည်းစေးသောမြေမှ စနယ်မြေအထိ ကြိုက်သည်။ သဲနန်းပိုကောင်းသည်။ သို့သော် ငန်လွန်းသော ဆားပေါက်မြေ၊ ချဉ်လွန်းသောမြေတော့မဖြစ်ပါ။

ထို့ကြောင့်မတ်ပဲကြိုက် မြေချဉ်ငန်ကိန်းအမှတ်သည် ပီအိပ်ချ် ၄ ဒသမ ၅ မှ ၆ ဒသမ ၅၊ ၇ ဒသမ ၅ အတွင်း ဖြစ်သည်။ မိုးရွာမှုသည် မိုးကုန်

သော်လည်း ပြောမရ၊ ဘင်္ဂလား ပင်လယ်အော်မှ မုတ်သုံကုန် သော်လည်း တောင်တရုတ် ပင်လယ်ပြင်မှ မုန်တိုင်း မိုးရှိသေးသည်။ ရေမဝပဲရန် ဂရုပြုရမည်။ **ပဲစိုက်တိုင်း မည်သည့်ပဲစိုက်စိုက်၊ ပဲမျိုး အလိုက် အသုံးပြုရန်၊ စိုက်ပျိုး ရေးသူတေသနမှ ထုတ်လုပ် ပေးသော ပဲမြစ်ဖုဖီဝမြေဩဇာ သုံးသင့်သည်။**

အပင် ပေါက်ကာစ မှိုရောဂါသည် မြေမှ၊ ရေမှ၊ လေမှ လာတတ်၍ စိုက်ပျိုး မည့်ပဲစေ့ကို မှိုသတ်ဆေး လူးနယ် စိုက်သင့်သည်။ မြေမှာမှိုအပြင် မြေအောင်းပိုး လည်း ရှိတတ်၍ မြေထဲ မြေအောင်းပိုးသတ်ဆေးထည့် သင့်သည်။ စိုက်လျှင်အတန်း

လိုက်စိုက်သင့်သည်။ ရေဆင်း မတ်ပဲမျိုးများကို ပင်ကြားလေးလက်မနှင့် တန်းကြားတစ်ပေခွဲ ရှိသင့်သည်။ အပင်ပေါက်လာချိန်မှစ၍ ပေါင်းမြက်ဂရုပြု ရင်းပေးပါ။ ပိုးရောဂါလျော့နည်းမည်။ ကျွေးသည့်ဓာတ်မြေ ဩဇာ အပင်မှရမည်။ အပင်ထွက်လာသည်နှင့် ပင်စည် ထိုးယင် ဂရုပြုပါ။ အပင်ကြီးလာလျှင် ငမြှောင်တောင်၊ လှေးကျိုင်း နှင့်ဖားဥမို့ရောဂါ၊ သံချေးမို့ရောဂါ အရွက်နှင့် အသီးတွင် ဖြစ်လာတတ်သေးသည်။

ပဲမှန်သမျှ ပရိုတင်းအဓိကသို့လှောင်ကြသဖြင့် လေလွင့်မှုများသော နိုက်ထရိုဂျင်ဓာတ်ကို ဂရုပြုသုံးပါ။ မတ်ပဲသည် နိုက်ထရိုဂျင်လိုအပ်ချက်ကြီးမားသည်။ ထို့ကြောင့် ပဲမြစ်ဖုဖီဝမြေဩဇာသုံးလျှင် ပဲပင်အမြစ်ဖြစ်ဖု ဖြစ်၍ လေထဲမှ နိုက်ထရိုဂျင်ကို ရယူပေးသဖြင့် ယူရီးယား ဓာတ်မြေဩဇာအသုံးလျော့နိုင်သည်။

ပဲစိုက်မြေအများစုသည် ဖော့စပရပ်ပါရှိမှု နည်းကြ သည်။ အသုံးပြုရမည်။ ထုံး (ကယ်လီယမ်အောက်ဆိုက်) မဖောက်ထုံး၊ ဆားခါး (မဂ္ဂနီစီယမ်ဆာလ်ဖိတ်)၊ လက်ချား (ဘိုရွန်)လည်း သုံးနိုင်လျှင် ပိုကောင်းသည်။ ပန်းပွင့်ချိန်မှစ၍ အသီးကင်းအချိန်အထိ နိုက်ထရိုဂျင်နှင့် ဘိုရွန်ဓာတ် လိုအပ်သည်။

အထူးသဖြင့် ပန်းပွင့်ချိန် (ယူရီးယား ဟင်းစား ဇွန်းလေးဇွန်းခွဲနှင့် လက်ချားမှုန့် ဟင်းစားဇွန်းတစ်ဇွန်း ပျော်အောင် ရေနှင့် ရေတစ်ဂါလန် ရောပျော်သောအချိုးနှုန်း ဖြင့် တစ်ဧကဂါလန် နှစ်ဆယ်)ကို ရွက်ဖျန်းမြေဩဇာအဖြစ် တစ်ကြိမ်ဖျန်းပေးလျှင် ကောင်းသည်။ (တစ်ဧက တစ်ကြိမ် ဖျန်းရန်အတွက် ယူရီးယားဓာတ်မြေဩဇာလေးပေါင်နှင့် လက်ချားအမှုန့် ၀ ဒသမ ၅ ပေါင်ခန့် လိုပါမည်)။ ပန်းပွင့်ချိန် အဓိက ပြုလုပ်နိုင်ပါသည်။ တစ်ဧက ဂါလန် ၂၀ နှုန်းဖြင့် မနက်စောစော၊ ညနေစောင်း ဖျန်းသင့်၊ နေ့လယ်ဆိုပါက နေမပူသောအချိန်သာသုံးသည်ဟု ပဲကျွမ်းကျင်သူပညာရှင်က ပြောထားပါသည်။

ပထမဆုံးအကြိမ် မှိုမျိုးစုံမွေးမြူ စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း (၂၀၂၁) ပြန်လည်ပွင့်လှစ်

စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနမှ ကြီးမှူးပို့ချသည့် မှိုမျိုးစုံမွေးမြူစိုက်ပျိုးထုတ်လုပ်နည်းသင်တန်း (၁/၂၀၂၁) ကို နိုဝင်ဘာ ၁၀ ရက်က ၁၀မိုင်၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးသင်တန်းကျောင်း၊ ပဲခူးမြို့တွင် ပထမဆုံးအကြိမ် ပြန်လည်ပွင့်လှစ်လိုက်သည်။

“ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကူးစက်ပြန့်ပွားမှုကနေ ကာကွယ်နိုင်ဖို့အတွက် ၂၀၂၀ ခုနှစ် ဧပြီလောက်ကစပြီး သင်တန်းတွေ ရပ်နားခဲ့ပါတယ်။ အဲဒီမတိုင်ခင်ကတော့ ကျွန်တော်တို့ဌာနက သင်တန်းတွေ တောက်လျှောက်ဖွင့်လှစ်ခဲ့တာပါ။ ၁၉၈၉ ခုနှစ်ကတည်းက မှိုမျိုးစုံစိုက်ပျိုးနည်း သင်တန်းတွေ စတင်ဖွင့်လှစ်ခဲ့တာဆိုတော့ အခုဆိုရင် နှစ်ပေါင်း ၃၀ ကျော် ဖွင့်လှစ်ပို့ချခဲ့ပြီးပါပြီ။ ကိုဗစ်-၁၉ ကာလအတွင်းမှာတော့ ဒီသင်တန်းက ပထမဆုံးအကြိမ် ပြန်လည်ပွင့်လှစ်တာ ဖြစ်ပါတယ်” ဟု စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ပြောသည်။

သင်တန်းကို နိုဝင်ဘာ ၁၀ ရက်မှ နိုဝင်ဘာ ၁၆ ရက်အတွင်း ဖွင့်လှစ်ပို့ချခဲ့ပြီး၊ သင်တန်းကြေး အခမဲ့ဖြစ်သည့်အပြင် သင်တန်းကာလအတွင်း သင်တန်းသားကို ဌာနသင်တန်းဆောင်တွင် အခမဲ့နေထိုင်ခွင့်ပြု၍ သင်ကြားပေးခြင်း ဖြစ်ကြောင်း သိရသည်။

“သင်တန်းကျောင်းကလည်း ဝင်ဆံ့တဲ့အတွက် ကိုဗစ်မဖြစ်ခင် အခြေအနေတုန်းက တော့ သင်တန်းသား ၄၀ ဦးအထိ လက်ခံသင်ကြားပေးခဲ့ပါတယ်။ ကျွန်တော်တို့ဆီမှာ သင်တန်းသား ၄၀ ဦး ဆံ့တဲ့ ခန်းမလည်း ရှိတယ်။ နေရာ အိပ်ဆောင်လည်း ရှိပါတယ်။ အခုတော့ ကိုဗစ်-၁၉ ကာကွယ်ကုသ ထိန်းချုပ်ရေး ကော်မတီရဲ့ လမ်းညွှန်ချက်နဲ့ ညီညွတ်အောင် သင်တန်းသား ဦးရေကို ထက်ဝက်လျှော့ချပြီး သင်တန်းသား ၂၀ ဦးကိုသာ သင်ကြားပို့ချပေးတာ ဖြစ်ပါတယ်။ သင်တန်းကာလအတွင်း

သင်တန်း သားအားလုံး ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး စိတ်ချလက်ချရှိစေဖို့ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသူတွေကို ဦးစားပေး လက်ခံပေးခဲ့တာပါ” ဟု ဆက်လက်ပြောကြားသည်။

သင်တန်းကြေးအခမဲ့ဖြင့် သင်ကြားပေးခြင်းဖြစ်ပြီး၊ သင်တန်းသား၏ စားစရိတ်၊ သင်တန်းမှတ်စုများ၊ လက်တွေ့လုပ်ငန်း ဆောင်ရွက်မှုနှင့် ပြင်ပမှီခိုလေ့လာရေးခရီးစဉ်များအတွက်မူ သင်တန်းသားဘက်မှ ကိုယ့်စရိတ်ကိုယ် ကျခံရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနမှ ဖွင့်လှစ်ပို့ချပေးနေသည့် မှိုမျိုးစုံ မွေးမြူစိုက်ပျိုးထုတ်လုပ်နည်း သင်တန်းများကို တက်ရောက်လိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၉-၄၂၀၁၇၇၁၅၊ ၀၉-၉၇၀၁၇၈၄၈၉ ထံသို့ ဆက်သွယ်၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ချစ်လေးနန်း

စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနမှ ဖွင့်လှစ်ပို့ချပေးနေသည့် မှိုမျိုးစုံ မွေးမြူစိုက်ပျိုးထုတ်လုပ်နည်း သင်တန်းများကို တက်ရောက်လိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၉-၄၂၀၁၇၇၁၅၊ ၀၉-၉၇၀၁၇၈၄၈၉ ထံသို့ ဆက်သွယ်၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ချစ်လေးနန်း



ဒန့်သလွန် တန်ဖိုးမြှင့်ထုတ်ကုန်များ နည်းပညာအကူအညီ လိုအပ်နေ

ဒန့်သလွန်ပင်မှ ထွက်ရှိသည့် တန်ဖိုးမြင့် ထုတ်ကုန်များကို ဈေးကွက်ထိုးဖောက် ရောင်းချနိုင်ရန်မှာ နည်းပညာပိုင်း အကူအညီများ လိုအပ်နေကြောင်း စီးပွားဖြစ်စိုက်ပျိုးရေးဌာနက ပြောသည်။

ဒန့်သလွန်ပင်က ထွက်ရှိသမျှကို တန်ဖိုးမြှင့်ထုတ်ကုန် ပြုလုပ်ရောင်းချတာမှာ ကျွန်တော်တို့ဆီမှာ နည်းပညာပိုင်းမှာ အားနည်းနေပါတယ်။ ထိုင်းနိုင်ငံတို့ အိန္ဒိယနိုင်ငံတို့မှာဆိုရင် ဒန့်သလွန်သီးကို စည်သွပ်ဘူးတွေ ထုတ်လုပ်ကြတယ်။ တစ်ကမ္ဘာလုံးကို ဖြန့်တယ်။ တစ်ခါတစ်လေ ကျွန်တော်တို့ မြန်မာနိုင်ငံ ဈေးကွက်ထဲမှာလည်း တွေ့ရတတ်တယ်။ အထုပ်လိုက်လေးတွေ၊ ဘူးလေးတွေနဲ့ပေါ့။ သူတို့လိုမျိုး ကျွန်တော်တို့လည်း စမ်းသပ်ထုတ်လုပ်ကြည့်ပြီး ဖြန့်ချိနိုင်မယ်ဆိုရင်တော့ ဒန့်သလွန်ဈေးကွက် အလားအလာက အခုထက် ပိုကောင်းလာနိုင်မယ် လို့ မြှောက်ပိုင်း၊ နောင်ချိမြို့မှ ဒန့်သလွန်ပင် စိုက်ပျိုးသူ ဦးဝင်းဦးက ပြောသည်။

ဒန့်သလွန်ပင်သည်စားသောက်ကုန်နှင့်ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်သည့်အတွက် စိုက်ပျိုးရန် စိတ်ပါဝင်စားသူများပြားသည်။ ဒန့်သလွန်ပင်ကို စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ် ရာတွင်

ဈေးကွက်ပိုင်းကို ကြိုတင်လေ့လာပြီး စိုက်ပျိုးမှသာ အမြတ်အစွန်းများ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်းကိုယ်တိုင်စိုက်ပျိုးနေသူများက ဆိုသည်။

“တချို့စိုက်ပျိုးသူတွေက ကောက်ရိမ်းမိလို့ပဲ။ ရေရှည်စီမံကိန်းနဲ့ မစိုက်ပျိုးကြလို့ ဒန့်သလွန် ဈေးကွက်က အားနည်းသလိုဖြစ်လာတာပါ။ နောက်တစ်ခုက ဒန့်သလွန် ကုန်ချောထုတ်ကုန်တွေက ဈေးကြီးနေသေးတယ်။ ဒန့်သလွန်ကနေ ထုတ်လုပ်တဲ့ ဆေးတောင့်တွေဆိုရင်လည်း အခုထက် ဈေးနည်းနည်းသက်သာရင် ကျန်းမာရေးအတွက် သုံးစွဲတဲ့သူတွေ ပိုများလာနိုင်မယ်။ ကိုယ့်ပြည်တွင်းမှာ ပေါပေါများများနဲ့ ရနိုင်တဲ့ ထုတ်ကုန်ကို အားလုံးသုံးစွဲနိုင်အောင် ထုတ်လုပ်နိုင်ဖို့လိုအပ်တယ်။ နောက်တစ်ခုကတော့ မစိုက်ပျိုးခင်မှာ ကိုယ့်ရောင်းချမယ့် ဈေးကွက်ကို ကြိုတင်ရှာဖွေချိတ်ဆက်ထားဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ပြောသည်။

ဒန့်သလွန်ပင် စိုက်ပျိုးရာတွင် မိမိဒေသအလိုက် သက်ဆိုင်ရာ ဈေးကွက်အခွင့်အလမ်းများ ရှိမရှိကို ကြိုတင်လေ့လာ စိုက်ပျိုးမှသာ ရေရှည်တွက်ခြေကိုက်မည်ဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများ၏ သုံးသပ်ချက်အရ သိရသည်။

နန်းထက်ထက်

လမ်းပန်းအခက်အခဲနှင့် ဂွေးသီးဈေးကွက်

လမ်းပန်းဆက်သွယ်ရေးပိုင်း အခက်အခဲများဆက်တိုက် ဖြစ်ပေါ်နေခြင်းကြောင့် ကုန်သည်ပွဲစားများမှ ဂွေးသီးမှာယူမှု နည်းပါးလာသည့်အတွက် ဈေးကွက်ထက်ဝက်ခန့် ကျဆင်းနေကြောင်း ဂွေးသီးပင် စီးပွားဖြစ်စိုက်ပျိုးရေးဌာနက သိရသည်။

“ဂွေးသီးဈေးကွက်က သိပ်မတွင်ကျယ်တော့ဘူး ဖြစ်နေပါတယ်။ ရောင်းဖြစ်ရပါပဲ။ အသီးအထွက်နှုန်းကောင်းရဲ့ သားနဲ့ ဈေးကွက်က မကောင်းဘူး။ လမ်းပန်းဆက်သွယ်ရေးမကောင်းတာနဲ့ ကိုဗစ်ကာလအတွင်း ဈေးကြီးတွေကလည်း ဖွင့်လိုက်ပိတ်လိုက်နဲ့ဆိုတော့ ဖောက်သည်တွေပျက်ပြီး ကုန်သည်တွေကလည်း အရင်လို မှာယူမှု မရှိတော့တာပါ။ ဒါ့ကြောင့် ဂွေးသီး စိုက်ပျိုးတဲ့တောင်သူတွေ အဆင်မပြေဖြစ်ကြတာပါ” ဟု နေပြည်တော်၊ ပျဉ်းမနားမြို့မှ ဂွေးသီးပင် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သူ ဦးမောင်မောင်ဦးက ပြောသည်။

ဂွေးသီးပေါ်ချိန်ဖြစ်သည့်



ဇူလိုင်လလယ်မှ စတင်၍ ထွက်ရှိသမျှ ဂွေးသီးများကို သိုလှောင်ထားခြင်း၊ အပင်ပေါ်တွင် မရူးဘဲ ထားခြင်းစသည့် နည်းလမ်းအမျိုးမျိုးဖြင့် ဈေးကွက်ကောင်းကို စိတ်ရှည်စောင့်ဆိုင်းခဲ့ကြသော်လည်း မှန်းချက်နှင့်နှိုင်းထွက်မကိုက်ကြကြောင်း တောင်သူများက ဆိုသည်။

“အပင်မှာထားပြီး ဝယ်သူပေါ်လာရင် ရောင်းချတယ်။ မှည့်တဲ့ဟာလည်းမှည့်ကုန်တယ်။ မှည့်ကုန်တော့ ကြွေကျတဲ့ဟာလည်း ကြွေကျကုန်တယ်။ ခါတိုင်းကတော့ ရန်ကုန်ဈေးကွက်က ကောင်းမွန်နေတော့ ထွက်သမျှ

အသီးကုန်ခဲ့တယ်လေ။ ဈေးကွက်ရှာနေစရာကိုမလိုခဲ့ဘူး။ ဒီအတိုင်းကို ကုန်သည်တွေက ဆင်းပြီး လာဝယ်ကြတယ်။ အခုနှစ်ပိုင်းတွေကျတော့ ရန်ကုန်ကို တင်ပို့မှု အသီးဖြုန်းအားကလည်း ခါတိုင်းလို မဟုတ်တော့ဘူးလေ။” ဟု ၎င်းက ဆက်လက်ပြောသည်။

ယခင်နှစ်က ဂွေးသီးနှစ်တင်းခွဲဝင် အိတ်တစ်အိတ်လျှင် ငွေကျပ် ၁၅၀၀၀ ရရှိခဲ့သော်လည်း ယခုအခါ ဂွေးသီး နှစ်တင်းခွဲဝင် အိတ်တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀၀ ဝန်းကျင်သာ ပေါက်ဈေး ရှိနေကြောင်း သိရသည်။

နန်းထက်ထက်

သိ ထွက်သီးနှံတွေထဲမှာ အချိန်တိုတို တစ်ကေကုန်ကျစရိတ်နည်းနည်းနဲ့ စိုက်ပျိုးကြတာ နှမ်းပါ။ မိုးခေါင်တဲ့ဒဏ်ခံနိုင်တယ်ဆိုပေမယ့် လိုတဲ့ အချိန်ရေရမှ ပိုဖြစ်တယ်။ စိုက်ပျိုးချိန်၊ ပွင့်ချိန်၊ အသီးစချိန်တွေ ရေလိုတယ်။ ရေမလိုတာက ရိတ်သိမ်းချိန်။ နေရောင်ကတော့ ကောင်းကောင်းရဖို့လိုတယ်။

နှမ်းစိုက်ပြီး အပင်ပေါက်လေးတွေ ရချိန်၊ ပုံမှန် မိုးလေးနည်းနည်းရွာရင် နှမ်းစိုက်တဲ့သူတွေ ပျော်ပြီ။ မိုးများရင်တော့ ရေများပြီး ပျက်ဖို့ သေချာလို့ ငိုပြီ။ မိုးကမရွာ၊ နေကပူ၊ လေပူ တွေချည်းတိုက်နေရင်လည်း နှမ်းခင်း ပျက်ပြီ။ မိုးဦးပုံမှန်မိုးရွာပြီး တကယ့်အချိန်၊ ပန်းပွင့်ချိန်မိုးခေါင်လည်း စိတ်မချရ။

ဒါကြောင့် နှမ်းစိုက်ရတာ မသေချာ၊ မရေရာ လို့ဆိုတယ်။ နှမ်းစိုက်ပျိုးရေးတွင် မိုးရွာမှု အရေးကြီးတယ်ဆိုတာက အချိန် အခါသင့် ရွာပေးမှ မနည်းမများရွာပါမှ။ ဒါလည်း မိုးဆိုတာက မသေချာ။

အညာနဲ့မြေလတ်ကတော့ ဆီအတွက် နှမ်းအားထားစိုက်ကြတဲ့ ဒေသတွေဖြစ်တော့ မိုးကြို၊ ဖေဖော်ဝါရီ၊ မတ်လလည်း နွေနှမ်း၊ မိုးကြိုနှမ်းကို ရေရလျှင်စိုက်သည်။

မိုးရာသီကတော့ ဇွန်လ။ မိုးနှောင်း ဆောင်းရာသီက စက်တင်ဘာတွင် စိုက်ကြ သည်။ မိုးစိုက်သည် မိုးဦးကျမြေအစိုဓာတ် ကောင်းလျှင် မေလထဲမှာလည်း စိုက်ကြ သည်။ မိုးအခြေအနေကတော့ ရှေ့မှာ ပြောခဲ့ပြီ။ မသေချာ၊ မရေရာသော်လည်း စိုက်ပျိုးမှုများတာ မိုးရာသီဖြစ်သည်။

သို့သော် မိုးရွာလို့ရတဲ့ မြေကြီးအစို ကြည့်ပြီး ဆောင်းစိုက်ကိုလည်း စိုက်ကြ သည်။ ဒါက မိုးမဖျက်ဆိုသော်လည်း ယခုအခါ ဆောင်းမိုး (မိုးလွန်ရာသီ)က မိုးရွာတတ်နေပြီ။ ဆောင်းတွင်းမှာ ပိုးတွေ၊ ပိုးဥ တွေက မြေထဲခိုအောင်းနေတတ်၍ ဂရုပြုရ သည်။ နှစ်လကျော်၊ သုံးလအတွင်း နှမ်းရရှိ နိုင်တာဝန်းကျင်နှမ်းတွေ နုတ်ဖော် ကြသေးသည်မှာ ဆောင်းနှမ်းဖြစ်သည်။ စိုက်ကြသည်က နှမ်းကြီးမျိုးဆိုသော်လည်း မျိုးတွေကောင်းလာ၊ ပြောင်းလာသဖြင့် နှမ်းလျင်လည်း ဆောင်းမှာစိုက်ကြပြီ။

နှမ်းပေါ်လာသည်က ဆောင်းရာသီ၊ နိုဝင်ဘာ၊ ဒီဇင်ဘာဖြစ်၍ ဆောင်းနှမ်း ခေါ်ကြသည်။ စိုက်ချိန်က ဆောင်းအဝင် ကာလဖြစ်သည်။ နှမ်းလျင်ကတော့ သက်တမ်းတိုသည်။ မြန်မြန်ပေါ်သည်။ နှမ်းကြီးသည် သက်တမ်းကြီးသော်လည်း အညာဆောင်း၊ မြေလတ်ဆောင်း၏ တော်တော်အေးသောအအေးဒဏ်ကို နှမ်းလျင်ထက် ပို၍ခံနိုင်သည်။

သို့သော် မြန်မြန်စိုက်၊ မြန်မြန်ပေါ်၊ မြန်မြန်ရောင်းချင်ကြ၍ သက်တမ်းတို စိုက်ကြသည်။ ဈေးကွက်ကောင်းသော နှမ်းနက်လို နှမ်းမျိုးစိုက်ကြသည်။ စမုန်နက် က ရက် ၉၀ နှင့် ၁၀၅ ရက်ရှိသည်။ ဆင်းရတနာ ၃ သည် ရက် ၉၀၊ သိပ္ပံနှမ်းနက် သည် ရက် ၉၀၊ မကွေးနှမ်းနက် ရက် ၇၀ ရှိသောနှမ်းနက်များ ဖြစ်ကြသည်။

နှမ်းဖြူထဲမှာ မကွေးနှမ်းဖြူသည် ရက် ၆၅ မှ ရက် ၇၀ ရှိသည်။ မကွေးနှမ်းနီ သည် ၈၅ ရက်မှ ရက် ၉၀ ရှိသည်။ မိမိ ဒေသ၊ ရာသီဥတု၊ ရေမြေနှင့် ကိုက်ညီသော

မျိုးစေ့အချိန်မီ လွယ်လွယ်ကူကူရရှိအောင် ဆောင်ရွက်ပေးရန် အရေးကြီးပါသည်။ မကွေးတိုင်းဒေသကြီး၊ ရေစကြို၊ မြို့နယ် မြေနုကျွန်းများသည် နှမ်းစိုက် ကြသည်။ ဧရာဝတီမြစ်ကမ်းဘေး၊ မြေနု ကျွန်းတစ်ဝိုက်မှ တောင်သူများအကြိုက်

ထုတ် နှမ်းမျိုးစေ့များကို လိုချင်ကြသည်။ မြစ်ရေဝင်ဒေသ၊ မြစ်ရေကျချိန်စိုက်ကြ၍ မြေသားသည် မြေဆီဩဇာ ကြွယ်ပြီးသား ဖြစ်နေသည်။ မျိုးသာကောင်းလျှင် တော်သလင်းလစိုက်နှမ်းကို တန်ဆောင်မုန်း လသိမ်းကြပြီ။


ပခုက္ကူပွဲရုံများက နှမ်းဝယ်ကြပြီ။ ဆီထွက်သီးနှံအမည်မျိုးစုံ (နေကြာ၊ နှမ်း၊ မြေပဲ) ပန်းနှမ်းပဲပုပ်၊ ဆီထွက်မုန်လာ၊ ဖွဲနုဆီ၊ ဝါစေ့ဆီ၊ ဟင်းသီးဟင်းရွက်ဆီ၊ ချဉ်ပေါင် စေ့ဆီ၊ ဆူးပန်းစေ့ဆီ၊ သစ်ဆိမ့်ဆီ)ရှိသည်။ စိုက်ကြ၊ စားကြနိုင်သည်။

မန္တလေး ကုန်ပွဲရုံများတွင် နှမ်း အများစု ဝင်လာသည်မှာ ကျောက်ဆည်၊ မိတ္ထီလာ၊ မကွေး၊ အောင်လံ၊ ဆင်ဖြူကျွန်း၊ စလင်းတို့ဘက်မှဖြစ်သည်။ ပခုက္ကူဘက်သို့ ရေစကြို၊ ညောင်ဦး၊ ငါ့သရောက်၊ စလင်း ဘက်မှ အဝင်များသည်။ စစ်ကိုင်းတိုင်းဒေသ ကြီး၊ အင်းတော်၊ ကသာ၊ မော်လူးတို့သည် လည်း ဆောင်းနှမ်းစိုက်ကြသည်။ ဒီဇင်ဘာ တစ်ဝိုက်မှ နုတ်သိမ်းကြလေ့ရှိသည်။

မြေနုကျွန်းနှင့်တောင်ယာခင်းများ၌ စိုက်ကြလေ့ရှိသည်။ မြေရေ၊ ရာသီဥတု ကောင်းလျှင် ထိုဒေသများသည် တစ်ကေ နှမ်းတင်း ၂၀ မှ ၃၀ တင်းရရှိကြလေ့ရှိသည်။ ကျောက်ဆည်၊ မြစ်သားစသည့် ဆည်ရေ ရသော မန္တလေးတိုင်းဒေသကြီးများသည် နွေနှမ်း၊ ရေသွင်းနှမ်းအားပြု၍ စိုက်ကြ သည်။

မိုးနှမ်းမှာ အညာ၊ မြေလတ် ယာခင်း များတွင် အားပြုစိုက်ကြသည်။ ဆောင်းနှမ်း မှာ မြစ်ရေဝင်ဒေသများတွင် အားထား စိုက် ကြ သည်။ နှမ်းမသေချာလျှင် မိတ္ထီလာဘက်က ရွာများသည် ပဲစင်းငုံ ရောညှပ်စိုက်ကြသည်။ မလှိုင်၊ မိတ္ထီလာ ဘက်က မိုးစိုက်နှမ်းများကြသည်။ အချို့ လည်း နှမ်းစိုက်ပြီး လုပ်အားခနှင့် စရိတ် လောက်သာ ပြန်ရကြသည်။ မိုးမကောင်းသော နှစ်များရှိသည်။ သို့သော် အညာတောင်သူ များသည် မိုးဦးလေဦးကျလာလျှင် ရွာထဲက လူများတောထဲ လယ်ထဲသွား ထွန်ယက်ကြ လျှင်ဖြင့် ကိုယ်ကလည်းသွားချင်စိတ်ရှိတာ တောင်သူတွေပါပဲဟု မလှိုင်မြို့နယ်ထဲမှာ တောင်သူတွေပြောသံ ကို ကြားနေဆဲ ဖြစ်သည်။

ဆည်ရေသေချာလျှင် မိုးကြိုနှမ်း၊ နွေနှမ်းစိုက်ကြသည်။ စိုက်လျှင် အတန်း လိုက်စိုက်ကြ၊ မျိုးစေ့ကို စိုက်ကြ၊ ပွင့်ချိန်၊ သီးချိန်ရေလိုလျှင် ပေါင်းရှင်း ရေပေး မြေဩဇာကျွေးကြ၊ စုပ်စားပိုး၊ ရွက်လိပ်ပိုး၊ နှမ်းရိုးမည်းရောဂါကာကွယ်ကြ၊ အလှေ အကျင့် နည်းအောင် ရိတ်သိမ်းကြနှင့် ဆောင်းနှမ်းပေါ်ချိန်ကာလ သီတင်းကျွတ်၊ တန်ဆောင်မုန်းလတွေမှာ တောင်သူတွေ အလုပ်ရှုပ်ချိန်ဖြစ်ပြီး နှမ်းဈေးကောင်းစေရန် ဆုတောင်းနေကြပြီ။



ဆောင်းနှမ်း

ဘုန်းမြတ်

မျိုးစေ့ကို ရွေးချယ်စိုက်သင့်သည်။ မျိုးမဟုတ်သော၊ မျိုးစေ့မဟုတ်သော အစေ့ အဆန်များ မစိုက်သင့်၊ ပိုးရောဂါကျမှု

နှမ်းစိုက်ချိန်ဖြစ်သည်။ ဆောင်းနှမ်းစိုက်ချိန် တွင် ဈေးကြီးပေး၍ဝယ်ကြရသည်မှာ ဒေသ ကရသော စမုန်နက်နှမ်းမျိုးများ ဖြစ်ကြ

**စိုက်ချိန်က ဆောင်းအဝင် ကာလဖြစ်သည်။
နှမ်းလျင်ကတော့ သက်တမ်းတိုသည်။ မြန်မြန်ပေါ်သည်။
နှမ်းကြီးသည် သက်တမ်းကြီးသော်လည်း အညာဆောင်း၊ မြေလတ်ဆောင်း၏
တော်တော်အေးသောအအေးဒဏ်ကို နှမ်းလျင်ထက် ပို၍ ခံနိုင်သည်။**

များနိုင်သည်။ အရည်အသွေးစံမမီ။ အထွက် နည်းမည်။ မျိုးစေ့စိုက်မှကောင်းသည်ဟု သိလာသော နှမ်းစိုက်တောင်သူများထံ

သည်။ ရေဆင်းမှ ဆင်းရတနာနှမ်းမျိုးများ မကွေးမြို့မှ နှမ်းမျိုးများ၊ ပုဂ္ဂလိကမျိုးစေ့

သစ်ရွက်ပန်းကန် ပါဆယ်ဘူး



ဓာတုပစ္စည်းများနှင့် ပလတ်စတစ်ပစ္စည်းများ သုံးစွဲမှု လျော့ချနိုင်ရေးအတွက် သစ်ရွက်များဖြင့် တစ်ခါသုံးပစ္စည်းများ တီထွင်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း လူကြိုက်များလာလျက် ရှိသည်။

လောလောဆယ်တွင် ငှက်ပျောရွက်၊ အင်ဖက်ရွက်

အပါအဝင် သစ်ရွက်များဖြင့် ပြုလုပ်ထားသော ပန်းကန်နှင့် ပါဆယ်ဘူးများသည် စားသုံးသူများအတွက် ကျန်းမာရေးနှင့် ညီညွတ်ပြီး ဈေးနှုန်းလည်း သက်သာသောကြောင့် သုံးစွဲမှု မြင့်တက်လာသည်ဆို၏။

အဆိုပါပစ္စည်းများ သုံးစွဲမှု ပိုမိုမြင့်တက်လာပါက လက်ရှိ

သုံးစွဲနေရသည့် ဖော့ဘူးများနှင့် တစ်ခါသုံး ပလတ်စတစ်ပစ္စည်းများ ပပျောက်သွားမည်ဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကို လည်း ကာကွယ်လာနိုင်မည် ဖြစ်သည်။

သစ်ရွက်ဖြင့် လူသုံးကုန် ပစ္စည်းများ တီထွင်ထုတ်လုပ် ရောင်းချသူ ကိုအောင်ကျော်မိုး သည် သစ်ရွက်များအသုံးပြု၍ ပစ္စည်းထုတ်လုပ်သည့်စက်ကို ၂၀၁၉ ခုနှစ်ကစပြီး တီထွင် ထုတ်လုပ်ခဲ့ပြီး ငှက်ပျောရွက်ဖြင့် ပန်းကန်ပြားများ ထုတ်လုပ်ခဲ့ရာမှ အခြေအနေအရလုပ်ငန်းကို ခဏ ရပ်နားခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကြောင့် ဓာတုကုန်ကြမ်းများ ပြတ်လပ် သွားချိန် ဖော့ဘူးနေရာတွင်



အစားထိုးအဖြစ်ဖြင့် သစ်ရွက် ပန်းကန်နှင့် သစ်ရွက်ပါဆယ်ဘူး များပါ ထုတ်ရောင်းပေးခဲ့ရာ ၀ယ်လိုအားများ၍ ထုတ်လုပ်မှု မနိုင်အောင်ဖြစ်လျက်ရှိသည်။

ထုတ်လုပ်သည့်ပစ္စည်းများ သည် သစ်ရွက်များအသုံးပြုထား၍ တောင်သူများ၏ စွန့်ပစ်ပစ္စည်း

များမှ ဝင်ငွေရရှိလာနိုင်မည် ဖြစ်သည်။ သစ်ရွက်မှထုတ်ကုန် ဖြစ်၍ သုံးစွဲသူတွေအဆင်ပြေ စေရန် တီထွင်ထားသည့် စက်တွေ ကိုပါ ရောင်းချပေးလျက်ရှိသည်။

ကိုယ်တိုင်ထုတ်လုပ်သုံးစွဲ ခြင်းအားဖြင့် ကုန်ကျစရိတ်သက်သာ ကာ ကျန်းမာရေးနှင့် ညီညွတ်ပြီး အရောင်အသွေးကလည်း လှပ ဆွဲဆောင်မှုရှိမည် ဖြစ်သည်။

တီထွင်ထားသည့် သစ်ရွက် ပန်းကန်ထုတ်စက်တစ်လုံးလျှင် ယခင်က ကျပ် ၁၅ သိန်းဖြင့် ရောင်းချပေးရာမှ စားသောက်ဆိုင် များ ဈေးသက်သာစွာ သုံးစွဲနိုင်ရန် ယခုအခါ ကျပ်ငါးသိန်းခွဲဖြင့် ရောင်းချပေးလျက်ရှိသည်။

စက်တစ်လုံးက တစ်နေ့လျှင် ပန်းကန်နှင့်ပါဆယ်ဘူး ၃၀၀ မှ ၅၀၀ အထိ ထုတ်လုပ်နိုင်သည် ဆို၏။ စွန့်ပစ်ပစ္စည်းများဖြစ်သော ပြောင်းရွက်၊ ကြိတ်နှင့်ကောက်ရိုး တို့မှလည်း လူသုံးကုန်ပစ္စည်းများ အပြင် အဆောက်အအုံအုတ်များ နှင့် ဘလောက်တုံးများအထိ ထုတ်လုပ်နိုင်သည်။ သို့သော် မူပိုင်ခွင့်ဥပဒေအရ မှတ်ပုံတင်ခွင့် နှင့် မူပိုင်ခွင့်ရရှိရန် လိုအပ်လျက် ရှိနေသည်ဟု သိရသည်။

လက်ရှိတရုတ်နှင့်ထိုင်းနိုင်ငံ တို့တွင် ပြောင်းဖူးအရိုးများ ကြိတ်ပြီး သားကြိတ်များမှ လူသုံးကုန်ပစ္စည်း တွေ ထုတ်နေသည့် နည်းပညာများ ကို မြန်မာတီထွင်သူများလည်း ဆောင်ရွက်နိုင်သဖြင့် မူပိုင်ခွင့် ဥပဒေအရ တီထွင်သူများ မူပိုင်ခွင့် ရရှိရန် လိုအပ်လျက်ရှိကြောင်း၊ ယခုအခါ မူပိုင်ခွင့်မရှိသေး၍ တီထွင်သူများက တီထွင်လိုက် သည့် ပစ္စည်းကို အရင်းအနှီး တတ်နိုင်သူများက လက်ဝါးကြီး အုပ်ကာ ထုတ်လုပ်သွားမည်ကို စိုးရိမ်နေသည်။

ထို့ကြောင့် ယခုအခါ တီထွင်ထုတ်လုပ်မှု အောင်မြင်ပြီး သော်လည်း ဈေးကွက်ကို သိုသို သိပ်သိပ်ဆောင်ရွက်နေကြောင်း စက်တီထွင်သူ ကိုအောင်ကျော်မိုး က ရှင်းပြသည်။

လက်ရှိထုတ်လုပ်နေသော သစ်ရွက်ပန်းကန်နှင့် ပါဆယ်ဘူး များ သုံးစွဲမှု ပိုမိုကျယ်ပြန့်လာ စေရန်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စားသောက်ဆိုင် များသို့ အခမဲ့ဖြန့်ဝေပေးရန် အစီ အစဉ်ရှိကြောင်း သိရသည်။

၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ဓာတ်မြေဩဇာဈေးနှုန်းများ(၁၁-၁၁-၂၀၂၁)

စဉ်	အမည်	ယူနစ်	နေပြည်တော်	ရန်ကုန်	မန္တလေး	မကွေး	တနင်္သာရီ	ကယား	ရခိုင်
၁။	ယူရီယား	၅၀ ကီလို							
	၁ မြင်းပျံ	၂	-	၈၀၀၀ ကျပ်	၅၅၀၀၀ ကျပ်	၄၅၀၀၀ ကျပ်	၅၆၀၀၀ ကျပ်	-	-
	၂ ရွှေတောင်	၂	-	၈၂၀၀၀ ကျပ်	၆၁၀၀၀ ကျပ်	၆၀၀၀၀ ကျပ်	၅၀၀၀၀ ကျပ်	၈၅၀၀၀ ကျပ်	-
	၃ ကောမက်	၂	၇၀၀၀၀ ကျပ်	၇၅၀၀၀ ကျပ်	၅၄၀၀၀ ကျပ်	၅၀၀၀၀ ကျပ်	၅၅၀၀၀ ကျပ်	-	၇၃၀၀၀ ကျပ်
	၄ သြဘာ	၂	-	၈၂၀၀၀ ကျပ်	၅၄၀၀၀ ကျပ်	၄၇၀၀၀ ကျပ်	-	-	-
	၅ ရွှေနဂါး	၂	-	၈၀၀၀၀ ကျပ်	-	၄၀၀၀၀ ကျပ်	-	-	၆၃၀၀၀ ကျပ်
	၆ ဝိစာရ	၂	၇၀၀၀၀ ကျပ်	၈၉၀၀၀ ကျပ်	-	-	-	-	-
၂။	တီဆူပါ	၅၀ ကီလို							
	၁ သံကွင်း	၂	-	၆၀၀၀၀ ကျပ်	၄၁၅၀၀ ကျပ်	၄၁၅၀၀ ကျပ်	၇၀၀၀၀ ကျပ်	-	၆၀၀၀၀ ကျပ်
	၂ အာမီ	၂	-	၆၂၀၀၀ ကျပ်	၃၈၀၀၀ ကျပ်	၅၅၀၀၀ ကျပ်	၅၉၀၀၀ ကျပ်	-	-
	၃ သြဘာ	၂	-	၈၃၀၀၀ ကျပ်	၃၈၀၀၀ ကျပ်	၄၂၀၀၀ ကျပ်	-	၇၀၀၀၀ ကျပ်	-
	၄ ဝိစာရ	၂	-	၇၉၀၀၀ ကျပ်	-	-	-	-	-
၃။	ပိုတက်(ရှ်)	၅၀ ကီလို							
	၁ မာကိုတာ	၂	-	၇၅၀၀၀ ကျပ်	၄၉၀၀၀ ကျပ်	၄၀၀၀၀ ကျပ်	၅၀၀၀၀ ကျပ်	-	-
	၂ ဝိစာရ	၂	-	၈၉၅၀၀ ကျပ်	၄၁၅၀၀ ကျပ်	၄၂၀၀၀ ကျပ်	-	-	-
	၃ အာမီ	၂	-	၇၄၀၀၀ ကျပ်	၄၁၅၀၀ ကျပ်	၅၀၀၀၀ ကျပ်	၄၉၀၀၀ ကျပ်	-	၆၅၀၀၀ ကျပ်
	၄ သြဘာ	၂	-	၇၅၀၀၀ ကျပ်	-	၄၂၀၀၀ ကျပ်	-	၈၀၀၀၀ ကျပ်	-
၄။	ကွန်ပေါင်း	၅၀ ကီလို							
	၁ ကောမက်	၂	၈၀၀၀၀ ကျပ်	၈၇၀၀၀ ကျပ်	၄၀၅၀၀ ကျပ်	၅၅၀၀၀ ကျပ်	၅၈၀၀၀ ကျပ်	-	၈၀၀၀၀ ကျပ်
	၂ အာမီ	၂	-	၈၂၀၀၀ ကျပ်	၆၂၀၀၀ ကျပ်	၅၀၀၀၀ ကျပ်	-	၇၅၀၀၀ ကျပ်	၈၀၀၀၀ ကျပ်
	၃ ဝိစာရ	၂	၈၀၀၀၀ ကျပ်	၉၃၀၀၀ ကျပ်	၅၈၀၀၀ ကျပ်	၄၉၀၀၀ ကျပ်	-	-	-
	၄ ရွှေနဂါး	၂	-	၇၅၀၀၀ ကျပ်	၄၂၀၀၀ ကျပ်	၄၃၀၀၀ ကျပ်	-	-	-
	၅ သံကွင်း	၂	-	၇၅၀၀၀ ကျပ်	-	၄၀၀၀၀ ကျပ်	-	-	-
၅။	ဂျစ်ပီဆန်	၂၅ ကီလို							
	၁ ကောမက်	၂	၆၀၀၀ ကျပ်	၆၀၀၀ ကျပ်	-	၇၅၀၀ ကျပ်	-	-	၆၅၀၀ ကျပ်
	၂ အာမီ	၂	၆၀၀၀ ကျပ်	၉၀၀၀ ကျပ်	-	၈၅၀၀ ကျပ်	-	-	၆၅၀၀ ကျပ်
	၃ သြဘာ	၂	-	၆၀၀၀ ကျပ်	-	၇၅၀၀ ကျပ်	-	-	-

၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ မျိုးစေ့ဈေးနှုန်းများ(၁၁-၁၁-၂၀၂၁)

(ငွေပေါင်တင်း)

စဉ်	အမည်	နေပြည်တော်	ရန်ကုန်	မန္တလေး	မကွေး	တနင်္သာရီ	ကယား	ရခိုင်
၁	ဆင်းသုခ	၇၀၀၀ ကျပ်	၇၅၀၀ ကျပ်	-	၁၂၀၀၀ ကျပ်	၈၀၀၀ ကျပ်	-	-
၂	မနောသုခ	၇၀၀၀ ကျပ်	-	-	၁၂၀၀၀ ကျပ်	၈၀၀၀ ကျပ်	-	-
၃	ဧရာမင်း	၁၂၀၀၀ကျပ်	-	-	၁၅၀၀၀ ကျပ်	၈၀၀၀ ကျပ်	-	-
၄	ပေါဆန်းမွှေး	-	-	-	-	၁၁၀၀၀ ကျပ်	-	-
၅	လုံးသွယ်မွှေး	-	-	-	-	-	-	-
၆	ရွှေရင်အေး	-	-	-	-	-	၁၅၀၀၀ ကျပ်	-
၇	ပေါဆန်းရင်	-	၁၁၅၀၀ကျပ်	-	-	၁၂၀၀၀ ကျပ်	-	-
၈	ရတနာတိုး	-	-	-	၁၀၀၀၀ ကျပ်	-	-	-
၉	ရွှေသွယ်ရင်	-	-	-	-	-	-	-
၁၀	ဆင်းသွယ်လတ်	-	-	-	-	၈၅၀၀ ကျပ်	-	-

မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း ခွင့်ပြုဧက ၂၂ သိန်းကျော်တွင် ၂၉ ရာခိုင်နှုန်းကျော်သာ အမှန်တကယ် လုပ်ကိုင်နေ ပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများထံ ပိုင်ဆိုင်မှုပေးအပ်ထားခြင်းမဟုတ်၊ အသုံးပြုခွင့် ပေးအပ်ထားခြင်းသာဖြစ်



နေပြည်တော် နိုဝင်ဘာ ၁၀
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အသုံးပြု၍ စီးပွားဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဓာတ်သတ္တုထုတ်လုပ်ခြင်းနှင့် အစိုးရက ခွင့်ပြုထားသောဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများကို ထိရောက်မှန်ကန်စွာ အသုံးချစီမံဆောင်ရွက်နိုင်ရန် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီက စီမံဆောင်ရွက်လျက်ရှိပြီး ဥပဒေပုဒ်မ ၃-က နှင့်အညီ တိုင်းဒေသကြီး ပြည်နယ် စီမံခန့်ခွဲရေးကော်မတီများကိုလည်း တည်ဆဲဥပဒေနှင့် အညီ ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

လက်ဝယ်ရောက်ရှိရေးကို ဗဟိုကော်မတီနှင့် သက်ဆိုင်ရာ ကော်မတီအဆင့်ဆင့် တို့က အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိသည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူက လိုက်နာရန် စည်းကမ်းချက်တွင် စတင်ခွင့်ပြု သည့်နေ့မှစ၍ လေးနှစ်အတွင်း ပထမနှစ်တွင် ၁၅ ရာခိုင်နှုန်း၊

ဒုတိယနှစ်တွင် ၃၀ ရာခိုင်နှုန်း၊ တတိယနှစ်တွင် ၃၀ ရာခိုင်နှုန်းနှင့် စတုတ္ထနှစ်တွင် ၂၅ ရာခိုင်နှုန်းဖြင့် ရာခိုင်နှုန်းပြည့်လုပ်ငန်းပြီးစီးသည် အထိ ဖော်ထုတ်လုပ်ကိုင်ရမည် ဖြစ်သည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများသည် နိုင်ငံတော်က စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေအမျိုးအစား ဖြစ်၍ အဆိုပြု လျှောက်ထားသည့် လူ၊ ပုဂ္ဂိုလ်အဖွဲ့အစည်းများထံသို့

ပိုင်ဆိုင်မှု ပေးအပ်ထားခြင်း မဟုတ်ဘဲ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပေးအပ်ထားခြင်းသာ ဖြစ်သည်။
သို့ရာတွင် သတ်မှတ် ခွင့်ပြုထားသော စိုက်ပျိုးရေး လုပ်ငန်းများကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးစီးပါက မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းအမျိုးအစားမှ သက်ဆိုင်ရာစိုက်ပျိုးမြေအမျိုးအစား များသို့ ပြောင်းလဲခြင်းကို ဆောင်ရွက်နိုင်ပြီး ဥပဒေနှင့်အညီ လွှဲပြောင်းရောင်းချပေါင်နှံခွင့်များ ရရှိလာနိုင်မည် ဖြစ်သည်။
၂၀၂၁ ခုနှစ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပေါ်ထွန်းလာချိန်မတိုင်မီ ကာလအထိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ဧရိယာပေါင်း ၂၂ ဒသမ ၁၉ သိန်းကျော်ကို လုပ်ပိုင်ခွင့် အတွက် ခွင့်ပြုချထားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ခွင့်ပြုချထားပေးမှု အား ၂၀၁၆ ခုနှစ်၌ ပြန်လည် စိစစ်ချိန်တွင် ဧရိယာ ၆ ဒသမ ၅ သိန်းကျော်သာ အမှန်တကယ် အကောင်အထည်ဖော် လုပ်ကိုင်နေ

သည်ကို တွေ့ရှိရသဖြင့် လုပ်ပိုင်ခွင့် ပြုထားသော စုစုပေါင်းဧရိယာ၏ ၂၉ ရာခိုင်နှုန်းခန့်သာ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိရာ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက် ထားခြင်းမရှိသည့် ဧရိယာများကို နိုင်ငံတော်က ပြန်လည်သိမ်းဆည်း ခဲ့ကြောင်း သိရသည်။
အလားတူ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် ရရှိထားသောဧရိယာများအပေါ် သတ်မှတ်အချိန်ကာလပြည့်မြောက် ချိန်အထိ အကောင်အထည်ဖော် ဆောင်ရွက်ရန် ပျက်ကွက်နေမှုများ ကို ဆက်လက်အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ပြီး ရရှိထားသောမြေ ကို လက်ဦးမှရယူလိုမှုအတွက်သာ ဆောင်ရွက်ခြင်းနှင့် ရောင်းကုန် သဖွယ် ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ အငှားချထားခြင်း၊ ခွဲစိတ်ခြင်း စသည့် လွှဲပြောင်းမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်မှု မဖြစ်ပေါ်စေရေး ကြပ်မတ် ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

MOALI ပြန်ကြားရေး

ဆည်တံဆင့်သဘာဝရေပြင်ကျယ်များတွင် ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူရေးတိုးချဲ့ ငွေသန့်ပြည်သူများနှင့် စီးပွားဖြစ်လုပ်ကိုင်လိုသူများအား ပိတ်ငေါ်

နေပြည်တော် နိုဝင်ဘာ ၂၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ နေပြည်တော် အထက်ပေါင်းလောင်းဆည်အတွင်း ၌ ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူရေးလုပ်ငန်းအတွက် ရေပေါ်လှောင်အိမ်အတွင်းသို့ ငါးသားပေါက်များ မျိုးစိုက်ထည့် ပေးထားကြောင်း သိရသည်။
ထို့ပြင် အထက်ပေါင်း လောင်းဆည်အနီးရှိ ဒေသနေ ပြည်သူများ အာဟာရပြည့်ဝရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ဝင်ငွေတိုးတက်ရရှိရေးနှင့် လူနေမှု စနစ်မြှင့် မားရေးတို့အတွက် ရေပေါ်လှောင်အိမ်စနစ်ဖြင့်

ငါးမွေးမြူရေးလုပ်ငန်းကို စံနမူနာပြု ဆောင်ရွက်ပြသပေးလျက်ရှိသည်။
ငါးသားပေါက် များ၊ ရေပေါ်လှောင်အိမ်ပြုလုပ်သည့် ပိုက်ကွန်များ၊ နည်းပညာနှင့် အကူ အညီ များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနက ပံ့ပိုးပေးသွားမည်ဖြစ်ပြီး အရင်းအနှီးအတွက် အသေးစား ချေးငွေရရှိရေး၊ ဈေးကွက်ရရှိရေး လုပ်ငန်းများကို သက်ဆိုင်ရာ အသင်းအဖွဲ့များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ရာ အသင်း အဖွဲ့ပုံစံဖြင့် စုပေါင်းဆောင်ရွက်လို ပါက သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ကလည်း ဒေသနေပြည်သူများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက် နိုင်မှုနှင့် လိုအပ်ချက်များကို ဆောင်ရွက်ပေးမည်ဟု သိရသည်။
ဈေးနှုန်းသက်သာပြီး အရသာကောင်းမွန်သော ငါးများကို လူတိုင်းလုံလောက်စွာ စားသုံး နိုင်ကြစေရန်၊ ဒေသတွင်း ငါးထုတ်လုပ်မှု တိုးတက်ပြီး ငါးဈေးနှုန်းများ တည်ငြိမ်ကျဆင်း လာစေရန်၊ နေရာကျဉ်းကျဉ်းတွင် မွေးလွယ် သိမ်းလွယ်လုပ်ကိုင်နိုင် သဖြင့် တစ်ပိုင်တစ်နိုင် မွေးမြူ လုပ်ကိုင်လိုသူများ ရိုးရှင်းလွယ်ကူ စွာ မွေးမြူထုတ်လုပ်လာကြစေရန် အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး

နှင့် ဆည်မြောင်းဝန်ကြီးဌာနက အခြေအနေပေးသည့် ဆည်ရေ လှောင်တံဆင့် သဘာဝရေပြင် ကျယ်များတွင် ရေပေါ်လှောင်အိမ် စနစ်ဖြင့် ငါးမွေးမြူရေးလုပ်ငန်းကို တိုးချဲ့ ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး တည်ရှိဆဲရေချိုရေပြင် အရင်းအမြစ်များကို အသုံးပြု၍ ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် သက်သာစွာ လုပ်ကိုင်နိုင်ရန် ဒေသနေပြည်သူများကို ဦးစား ပေးလုပ်ကိုင်ခွင့်ပြု ပေးသည့် နည်းတူ စီးပွားဖြစ် ရင်းနှီး မြှုပ်နှံ လုပ်ကိုင် လိုသူများကိုလည်း ဖိတ်ခေါ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

MOALI ပြန်ကြားရေး

ဟင်းသီးဟင်းရွက် စိုက်ခင်း အစက်ချရေပေးစနစ် နည်းပညာ ကူညီမည်



ဧကလင်းထွင့်

ပြောသည်။

VFRDC အနေနှင့် တောင်သူများကို ခေတ်မီသိပ္ပံနည်းစိုက်နည်းစနစ်များ ဖြန့်ဝေပေးလျက်ရှိပြီး မျိုးကောင်းမျိုးသန့် ဟင်းသီးဟင်းရွက် F1 မျိုးစေ့ထုတ်လုပ်ခြင်းနှင့် ဟင်းသီးဟင်းရွက်မျိုးရင်းမျိုးပွားမျိုးထိန်းခြင်းများကိုလည်း သုတေသနပြု ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

“ဟင်းသီးဟင်းရွက် စိုက်ပျိုးတဲ့အခါမှာ မျိုးသန့်ဖို့နဲ့ မျိုးကောင်းဖို့လိုတယ်။ ဒါမှ အပင်ဖြစ်ထွန်းအောင်မြင်တယ်။ အဲဒီလိုမျိုးကောင်းမျိုးသန့်မျိုးစေ့တွေကို တောင်သူတွေကိုယ်တိုင် မျိုးစေ့ထုတ်နိုင်အောင်လည်း ဟင်းသီးဟင်းရွက်



ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရာတွင် အစက်ချရေပေးစနစ်ပြောင်းလဲအသုံးပြုနိုင်ရေးအတွက် လိုအပ်သော နည်းပညာများ ကူညီပေးသွားရန် လှည်းကူးမြို့နယ်ရှိ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံသုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန (VFRDC) က ဆောင်ရွက်လျက် ရှိသည်။

ဟင်းသီးဟင်းရွက် စိုက်ပျိုးရာတွင် ယင်းသို့ အစက်ချရေပေးစနစ်ပြောင်းလဲအသုံးပြု လုပ်ကိုင်တတ်စေရန်နှင့် ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များ တတ်မြောက်စေ

ရန် လှည်းကူးမြို့နယ် VFRDC တွင် သင်တန်းများလည်း ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်။

“ဟင်းသီးဟင်းရွက် စိုက်ပျိုးတဲ့တောင်သူတွေအတွက် အစက်ချရေပေးစနစ်က စိုက်စရိတ်သက်သာစေတယ်။ ဒီစနစ်က တောင်သူတွေအတွက် ရေရှည်အကျိုးရှိတဲ့စနစ် ဖြစ်ပါတယ်။ အခုအချိန်မှာ အစက်ချရေပေးစနစ်နဲ့စိုက်တဲ့တောင်သူနည်းပေမယ့် နောက်ပိုင်းမှာ များလာမှာ ဖြစ်ပါတယ်” ဟု VFRDC မှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းလွင်က



မျိုးထုတ် သင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးနိုင်အောင် စီစဉ်သွားမှာပါ” ဟု ၎င်းက ပြောသည်။

အဆိုပါဌာနတွင် ဒေသရာသီဥတုနှင့် ကိုက်ညီမှု ရှိပြီး စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်သည့် သီးနှံမျိုးစေ့များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များကို တောင်သူများလက်ဝယ်အရောက် ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဟင်းသီးဟင်းရွက်မျိုးသန့်မျိုးပွားထုတ်လုပ်ခြင်းများ ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။

VFRDC အနေနှင့်

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးများနှင့်ပြည်နယ်များရှိ တောင်သူတစ်ဦးစီကို ရွေးချယ်ပြီး တောင်သူ ၁၅ ဦးအား ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့ထုတ်ယူခြင်းသင်တန်းကို လေးလခွဲကြာသင်ကြားပေးခဲ့သည်။ ယခုအခါ သင်တန်းများကို ကိုဗစ် - ၁၉ ရောဂါကြောင့် ပိတ်ထားခဲ့ရပြီး ကိုဗစ် - ၁၉ ရောဂါအလွန်မကြာမီတွင် ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။



သဘာဝမှ ပေးစွမ်းသော ဆိုလာများ

လျှပ်စစ်မီတာသုံးစွဲမှု လျော့ချဖို့ ဆိုလာမီးကို သုံးကြို



• အပီမီဇေ (၄) လက်မ တစ်တွင်းလျှင် ဆိုလာ (၄-၈) ချပ်အထိ သုံးနိုင်သည်။





အိမ်သုံး၊ ခြံသုံး၊ လမ်းမီးသုံးအတွက် အသင့်တော်ဆုံးနှင့် သဘာဝမှ အလင်းရောင်ကို ရယူသုံးစွဲသည့် ဆိုလာမီးသီးများ







• နေရောင်ခြည်ရှိလျှင် နံနက် (၉:၀၀) နာရီမှ ညနေ (၅:၀၀) နာရီ အထိ ရေတွင်းမှရေကို တိုက်ရိုက် စုပ်ယူ အသုံးပြုနိုင်ပါသည်။ ရေစည်ပေါ်သို့ အမြင့် (၂၀-၃၀) ပေအထိ တင်ယူအသုံးပြုနိုင်သည်။

• မြစ်ရေ၊ ချောင်းရေ၊ ကန်ရေ စသည်နေရာများမှလည်း စုပ်ယူအသုံးပြုနိုင်ပါသည်။

ဆက်သွယ်ရန် Yangon : 09-794868499, 09-782558855. Nay Pyi Taw : 09-455559991, 09-952455445, 09-788778812. Pyin Oo Lwin : 09-964868455, 09-794868455. Aung Ban : 09-793778778. Thi Baw : 09-799991191. Email: bigmgroupyangon@gmail.com, porrapol.j@gmail.com



ထိုဝင်-ခုရောဂါတစ်ခုခု အထောက်အပံ့ပြု

မြတ်စိုး (ဂျိုင်)

ပြပွဲ၊ ပြိုင်ပွဲကြီးအား ဧည့်သည်တော်များ ကြည့်ရှုစဉ်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးသမိုင်းတွင် ထူးခြားသော ပြပွဲ၊ ပြိုင်ပွဲကြီးဖြစ်ပြီး ပြပွဲ၊ ပြိုင်ပွဲ၏ **ဆောင်ပုဒ် (Theme/Slogan) "Citrus for Health"** နှင့်အညီ ရှောက်၊ လိမ္မော်၊ သံပရာမျိုးများ ပြပွဲ၊ ပြိုင်ပွဲနှင့် ဆွေးနွေးပွဲကြီး **(Citrus Fair, 2021)** ကို ပထမဆုံးအကြိမ်အဖြစ် နေပြည်တော် (ရေဆင်း)ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန တွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နံနက်က ကျင်းပခဲ့ လေသည်။

ယနေ့ကမ္ဘာတစ်ဝန်းတွင် စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝရေးကို နိုင်ငံတိုင်းက ဦးစားပေးအကောင် အထည်ဖော်ဆောင်ရွက်နေကြရာ ကမ္ဘာလူသားများအတွက် ဆေးဖက်ဝင်အပင်နှင့် အသီးအနှံများအဖြစ်သာမက လူတို့ စားသုံးရိက္ခာအတွက်ပါ အထောက်အကူပြုနေသော အသီး အနှံများထဲတွင် ရှောက်၊ လိမ္မော်၊ သံပရာ၊ ကျွဲကော၊ ဂရိတ်ဖရူစသည်တို့၏ မျိုးရင်းဝင်အသီးအနှံများလည်း ပါဝင်နေသည်။

ယခုကာလတွင် ကမ္ဘာတစ်ဝန်း ကိုဗစ်ကပ်ရောဂါ ဘေးဆိုးကြီးကို ကြုံတွေ့နေကြရာ လူဦးရေသန်းပေါင်းများစွာ ကို သေကြေပျက်စီးပြီး ကမ္ဘာတစ်ဝန်း စီးပွားရေးပျက်ကပ် များပါ ဆိုက်ရောက်စေရန် ဒုက္ခပေးလျက်ရှိသော ယင်း ကပ်ရောဂါဖြစ်ပွားစေသည့် ဗိုင်းရပ်စ်ပိုးကို ကာကွယ်နှိမ်နင်း ရာတွင် ဗီတာမင်စီဆေးဝါးများသည်လည်း ထိပ်တန်းက

ပါဝင်လျက်ရှိသည်။

ယခုဖွင့်လှစ်လိုက်သော ပြပွဲ၊ ပြိုင်ပွဲဝင် ရှောက်၊ လိမ္မော်၊ သံပရာ၊ ကျွဲကော၊ ဂရိတ်ဖရူစသည့် မျိုးရင်းဝင် အသီးအနှံများ၏ ထုတ်ကုန်များသည် ဗီတာမင်စီကို အဓိက ကြွယ်ဝစေသည့် စားသုံးကုန်ပစ္စည်းများအဖြစ် တွေ့မြင်ကြ ရမည် ဖြစ်သည်။

ယခုဖွင့်လှစ်လိုက်သော ပြပွဲ၊ ပြိုင်ပွဲနှင့် ဆွေးနွေးပွဲ များသည်

- **လိမ္မော်မျိုးများအပါအဝင် ရှောက်မျိုးရင်းဝင် သစ်သီးပင်များနှင့်ပတ်သက်၍ မျိုးကောင်းမျိုးသန့်များ ရရှိ ရေး၊ အထွက်နှုန်းနှင့် အရည်အသွေးများ တိုးတက်ရေး၊**
- **စားသုံးမှုလုံခြုံစိတ်ချရသည့် ထွက်ကုန်ပစ္စည်း များရရှိရေးနှင့် ပြည်ပပို့ကုန်များ တိုးမြှင့်စေရေး၊**
- **ဈေးကွက်ခိုင်မာစွာရရှိပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကိုလျော့နည်းသက်သာစေမည့် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာများ၊ ပိုးမွှား ရောဂါများဆိုင်ရာ ပြဿနာများနှင့် သွင်းအားစုရင်းနှီး မြှုပ်နှံမှုဆိုင်ရာ အခက်အခဲများကို ပြေလည်စေရေး** တို့အတွက် များစွာအထောက်အကူပြုမည်ဖြစ်သည်။

ရှောက်၊ လိမ္မော်၊ သံပရာမျိုးရင်းဝင်များသည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် လက်ရှိရေပန်းစားနေတဲ့ ဗီတာမင်စီ

နှင့် အခြားအာဟာရဓာတ်များကြွယ်ဝသည့် သစ်သီးများဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းတွင် စိုက်ပျိုးဖြစ်ထွန်းကာ လက်ရှိတွင် လည်း နိုင်ငံတစ်ဝန်း စိုက်ဧက စုစုပေါင်း တစ်သန်းခန့်ရှိပြီး တစ်နှစ်လျှင် အလုံးရေ သန်း ၁၀၀၀ ခန့် ထွက်ရှိနေသည်ဟု သိရသည်။

ရှောက်၊ လိမ္မော်၊ သံပရာနှင့် ၎င်းတို့မှထုတ်လုပ်သည့် ထုတ်ကုန်များ၊ လူသုံးကုန်များ၊ ဆေးဝါးများ၊ အလှကုန် ပစ္စည်းများ စသည်တို့သည် နေ့စဉ်လိုအပ်ချက် များပြားလျက် ရှိသည်။ ပြည်တွင်းစားသုံးမှုကိုကြည့်မည်ဆိုလျှင် ဒေသတွင်း စိုက်ပျိုးထုတ်လုပ်သည့်မျိုးများနှင့် ပြည်ပနိုင်ငံများ အပါအဝင် အိမ်နီးချင်းနိုင်ငံအချို့နှင့် အရှေ့အလယ်ပိုင်းနိုင်ငံအချို့မှ တင်သွင်းသည့် အသီးများအကြား ကြီးမားသော ဈေးကွက် ယှဉ်ပြိုင်မှုကို နေ့စဉ်ကြုံတွေ့နေရလျက်ရှိပါသည်။

၂၀၂၀-၂၁ ခုနှစ်အတွင်း ပြည်ပမှ မြန်မာနိုင်ငံအတွင်း သို့ တင်သွင်းခဲ့သည့် ရှောက်၊ လိမ္မော်၊ သံပရာ၊ ဂရိတ်ဖရူ စသည့် ရှောက်မျိုးနွယ်ဝင်သစ်သီးများ တင်သွင်းမှုပမာဏမှာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၃ သန်းခန့် ဖြစ်ပြီး တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ တစ်သန်းခန့်ခန့် ဖြစ်သည်ဟု သိရသည်။

တစ်ဖက်တွင်လည်း ပြည်တွင်း ရှောက်၊ လိမ္မော်၊ သံပရာစိုက်တောင်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် စိုက်ပျိုးရေးဆိုင်ရာပြဿနာများနှင့် ဈေးကွက်အခက်အခဲများ ကြောင့် စိုက်ဧရိယာများ လျော့ကျနေခြင်းသည်လည်း အနာဂတ်အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်။

ရေရှည်တွင် ရှောက်၊ လိမ္မော်၊ သံပရာစိုက်တောင်သူ များ၏ အကျိုးစီးပွားထိခိုက်မှုရှိလာနိုင်ပြီး စိုက်ပျိုးရေးကို အခြေပြုထားသည့် မြန်မာ့စီးပွားရေးကိုလည်း တစ်စိတ် တစ်ပိုင်း ထိခိုက်လာနိုင်ရာ ယင်းအခြေအနေများကို ကြိုတင် တွက်ဆ၍ ယခုကတည်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်ကိုရပ်တွင် ပါဝင်သည့် စီးပွားရေး ဦးတည်ချက် သုံးရပ်ဖြစ်သော-



ရှေ့ဖိုး- တောင်လှေကားမြို့ မှ ကြားသို့ ရောက်ရှိသွားခဲ့သည်။ ပြင်ဦးလွင်မြို့တွင် နေထိုင် ကြသူအများစုမှာ အိမ်၊ ခြံများ အတွင်း ထောပတ်၊ ပိန္နဲ၊ တညင်း၊ မာလကာ၊ မက်မန်း၊ နာနတ်၊ သစ်တော၊ သလဲ၊ စတော်ဘယ်ရီ စသည့် သီးပင်စားပင်များကို စိုက်ပျိုးလေ့ရှိကြသည်။ ပြင်ဦးလွင်

မြို့၏ ဈေးကြီးဈေးငယ်တို့တွင် ဒေသထွက်ကုန် ထောပတ်၊ မက်မန်း၊ နာနတ်၊ ပျားလိမ္မော်၊ ပိန္နဲသီးအရောင်စုံအရသာစုံကို ခင်းကျင်းရောင်းချပေးကာ အပို ဝင်ငွေ၊ ပင်မဝင်ငွေရရှိနေကြသည်။ ပြည်တွင်းပြည်ပ ခရီးသွား များ အများဆုံးလာရောက်လည်ပတ် အပန်းဖြေစရာနေရာများစွာ

ရှိသည့် ပြင်ဦးလွင်သည် ယခုအခါ ကိုဗစ်-၁၉ ကာလဖြစ်သော်လည်း ခရီးသွားလုပ်ငန်းများအတွက် ဖြေလျော့ပေးပြီး ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ သွားလာ ခွင့်ပြုပေးလျက်ရှိရာ ခရီးသွားများ ကို ဆွဲဆောင်မှုရှိသောနေရာများနှင့် ကားလမ်းဘေးဝဲ ယာတို့တွင် ပြင်ဦးလွင်ဒေသထွက် အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ၊ သစ်သီး မျိုးစုံ၊ ဝိုင်မျိုးစုံရောင်းချပေးနေသော ဈေးဆိုင်များဖြင့် ပြန်လည်စည်ကား နိုးထလာနေသည်။ ခရီးသွားများ ကို ဆွဲဆောင်ပေးလျက်ရှိသည့် အနီးစခန်း သစ်သီးအရောင်း ဈေးတန်းသည်လည်း ပြင်ဦးလွင် မြို့အလှနှင့် ပြန်လည်စည်ကား လာသည်။

အနီးစခန်း ဒေသထွက် ပစ္စည်းအရောင်းဆိုင် “ခိုင်ခန့်” ဈေးဆိုင်ပိုင်ရှင် မခိုင်ကတော့

ပြင်ဦးလွင်ဒေသမှာ အများဆုံး စိုက်ပျိုးတဲ့ ထောပတ်ပင်များမှ ထောပတ်သီးများကို အလုံး အကြီး၊ အသေးအပေါ်မူတည်ပြီး တစ်လုံး ၂၀၀ ကျပ်မှ ၅၀၀ ကျပ် အထိ ရောင်းချကာ မိသားစုဝင်ငွေ ဖြည့်ဆည်းပေးလာနိုင်သည်။ “ဒါတွေက သမီးတို့ခြံထွက် ထောပတ်သီးတွေပါရဲ့။ ဒီမှာ စားကြည့်ပါဦး၊ ကျွန်မတို့က ခြံထွက်ထောပတ်သီးကိုပဲ အဓိက ထားရောင်းပေးပါတယ်”ဟု ပြောပြရင်း အမြည်းပေးကာ ရောင်းချနေသည်။

အနီးစခန်း ဒိုးကွင်သစ်သီး ဆိုင်ပိုင်ရှင် မအိကလည်း ပိန္နဲ၊ ထောပတ်၊ မက်မန်း၊ သင်္ဘောသီး စသည်တို့ကို ရာသီအချိန်အလိုက် ရောင်းချပေးနေသည်။ မက်မန်းသီး တစ်တင်းလျှင် နှစ်သောင်းကျပ် ပေး၍ဝယ်ကာ မက်မန်းသီးက

အနီရောင်၊ အဝါရောင်နှစ်မျိုးအနက် ကြိုက်ရာအလုံး ၅၀ ပါ အထုပ် တစ်ထုပ်လျှင် ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်ဖြင့် ရောင်းချပေးနေသည်။ ယိုးဒယား ပိန္နဲသီးမျိုး တစ်လုံးလျှင် ၅၀၀၀ ကျပ်ရောင်းချပေးသည်။ “မနှစ်ကတော့ အဆင်ပြေတယ်၊ ဒီနှစ်မှာ ခရီးသွားနည်းသေးတော့ သိပ်မရောင်းရဘူး”ဟု သူက



ထူးခြားသည့်သီးနှံပြုပြင်ပွဲကြီး



● စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊

● ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင် ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊

● ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေး ကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ် နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက် ဖော်ဆောင်ရေးတို့ကိုလည်း ယခုကျင်းပသည့် ပြပွဲ၊ ပြိုင်ပွဲ၊ ဆွေးနွေးပွဲများက ကဏ္ဍတစ်ခုအနေဖြင့် အထောက်အကူ ပြုလာနိုင်မည် ဖြစ်ပေသည်။

ယခုကျင်းပလိုက်သည့် ပြပွဲ၊ ပြိုင်ပွဲကြီးတွင် ရှောက် သီးနှံပြိုင်ပွဲ၌ နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီတိုင်း ဒေသကြီးများနှင့် ကရင်ပြည်နယ်တို့မှ ကျေးရွာရှစ်ရွာရှိ တောင်သူများက ပြိုင်ပွဲဝင်ရစ်ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြသည်။

သံပရာသီးနှံပြိုင်ပွဲတွင်လည်း နေပြည်တော်၊ မန္တလေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးများ၊ ကချင်ပြည်နယ်၊ မွန် ပြည်နယ်နှင့်ကရင်ပြည်နယ်တို့မှ ကျေးရွာ ၁၄ ရွာရှိ တောင်သူ ၁၉ ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြသည်။

ကျွဲကောသီးပြိုင်ပွဲတွင်မူ ပြည်နယ်နှင့်တိုင်းဒေသကြီး ကိုးခုတို့ရှိ ကျေးရွာ ၂၁ ရွာမှ တောင်သူ ၂၄ ဦးတို့ ပါဝင် ယှဉ်ပြိုင်ကြသည်။

ထို့အတူ လိမ္မော်သီးနှံ (ခွံကျစ်၊ ကဗ္ဗလာ)ပြိုင်ပွဲတွင်

လည်း မန္တလေးနှင့်ဧရာဝတီတိုင်းဒေသကြီး၊ ကချင်နှင့် ရှမ်းပြည်နယ်တို့မှ ကျေးရွာ ၁၁ ရွာရှိ တောင်သူ ၁၆ ဦးတို့က ယှဉ်ပြိုင်ကြပြီး လိမ္မော်သီးနှံခွံပွပြိုင်ပွဲတွင် ကချင်နှင့် ရှမ်းပြည်နယ်များ၊ မန္တလေးတိုင်းဒေသကြီးတို့ရှိ ကျေးရွာ ၁၄ ရွာမှ တောင်သူ ၃၅ ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး လိမ္မော်သီးနှံ (ပျားလိမ္မော်)ပြိုင်ပွဲတွင် မန္တလေးနှင့်ဧရာဝတီတိုင်းဒေသကြီး များ၊ ကချင်နှင့်ရှမ်းပြည်နယ်တို့မှ ကျေးရွာ ၁၁ ရွာရှိ တောင်သူ ၁၂ ဦးနှင့် ပန်းလိမ္မော်ပြိုင်ပွဲတွင် မန္တလေးနန်းရှေ့ကျေးရွာမှ တစ်ဦးယှဉ်ပြိုင်ကာ ဂရိတ်ဖရသီးနှံပြိုင်ပွဲတွင် ကချင်နှင့် ရှမ်း ပြည်နယ်တို့မှ ကျေးရွာသုံးရွာရှိ တောင်သူသုံးဦးတို့က ပါဝင် ယှဉ်ပြိုင်ကြသည်။

ယခုပြပွဲ၊ ပြိုင်ပွဲကြီးသည် ပထမအကြိမ် ထူးခြားစွာ ကျင်းပသည်ဆိုလင့်စကား ပြိုင်ပွဲဝင်အင်အားကို ကြည့်ခြင်း အားဖြင့် မြန်မာနိုင်ငံတွင် ရှောက်၊ လိမ္မော်၊ သံပရာ၊ ကျွဲကော နှင့် ဂရိတ်ဖရသီးနှံများ စိုက်ပျိုးဖြစ်ထွန်းမှုမှာ မည်မျှ အားကောင်းအောင်မြင်နိုင်သည်ကို ခန့်မှန်း၍ရှိနိုင်သည်။

ယင်းအချက်များကို ခြုံငုံသုံးသပ်၍ ရေရှည်တွင် ရှောက်၊ လိမ္မော်၊ သံပရာစိုက်ပျိုးထုတ်လုပ်မှု စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် မျှော်မှန်းပြီး ယခုကဲ့သို့ ပြပွဲ၊ ပြိုင်ပွဲနှင့် ဆွေးနွေးပွဲများကို ကျန်သီးနှံများကိုပါ ဖော်ထုတ်၍ စဉ်ဆက်မပြတ် အောင်မြင်စွာ ကျင်းပသွားနိုင်မည်ဆိုလျှင် နိုင်ငံတော်က ချမှတ်ထားသည့် စီးပွားရေး ဦးတည်ချက်များ အောင်မြင်လာသည်နှင့်အမျှ တောင်သူတို့၏ ဝင်ငွေနှင့် တိုင်းပြည်၏ဘဏ္ဍာငွေကိုလည်း စိုက်ပျိုးရေးကဏ္ဍမှ ယခုထက်ပို၍ ဖြည့်ဆည်းရှာဖွေပေးနိုင်မည် ယုံကြည်မိ ပေသည်။

ယနေ့ပြပွဲ၊ ပြိုင်ပွဲတွင် ဆုအမျိုးအစား ရှစ်မျိုးပါဝင်ပြီး ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ်ဆုနှင့်အထူးဆုများကိုလည်း ထိုက်တန်စွာချီးမြှင့်ပြီး ပြပွဲ၊ ပြိုင်ပွဲကာလအတွင်း စိုက်ပျိုးရေး ဆိုင်ရာ နည်းပညာရပ်များနှင့် စိုက်ပျိုးသူများ ရင်ဆိုင် ကြုံတွေ့ရတဲ့ပြဿနာများ ဖြေရှင်းခြင်းအစရှိတဲ့ နည်းပညာ ဆိုင်ရာ ဆွေးနွေးပွဲကိုလည်း လက်တွေ့ဆောင်ရွက်နေကြ သည့် ပညာရှင်များနှင့် လုပ်ငန်းရှင်များက ပါဝင်ဆွေးနွေး ကြသည်။

ပြောပြသည်။
ဇူးဇူးသစ် သီးဆိုင် ရှင် မသိတာကလည်း “ဒီအချိန်မှာ ပြင်ဦးလွင်ထွက် ထောပတ်သီးတွေ ကို အပင်အပြတ်၊ အသီးကိုကြည့်ပြီး ဈေးပေးဝယ်ယူရာတွင် တစ်ပင် လျှင် ကျပ်ငါးသောင်းမှ ရှစ်သောင်း အထိဈေးရှိပြီး အလုံးအကြီးအသေး ရွေးထုတ်ကာ အရည်အသွေးအပေါ်

မူတည်၍ တစ်လုံးလျှင် ၂၀၀ ကျပ် မှ ၅၀၀ ကျပ်အထိ ဈေးပြန်ရသည်။ နိုင်ငံခြားမျိုး ထောပတ်သီးဆိုလျှင် အလုံးကြီးတစ်လုံး ၅၀၀ ကျပ်မှ ၈၀၀ ကျပ်အထိ ဈေးရသည်။

အနီးစခန်း ဒေသထွက်ကုန် သစ်သီးဆိုင်တန်းက မမေမြတ်နိုး က ပြင်ဦးလွင်ထွက် ထောပတ်၊ နာနတ်၊ နဂါးမောက်၊ ပိန္နဲ၊ ငှက်ပျော၊ စပျစ်၊ သလဲ၊ သဘော၊ မာလကာသီးများကိုသာ ရောင်းချ ပေးနေပြီး ပြည်ပမှတင်သွင်းလာသည့် ပျားလိမ္မော် တစ်ဖာ ၄၈၀၀၀ ကျပ် တစ်ပိဿာ ၆၀၀၀ ကျပ်။ ချယ်ရီပန်းသီးတစ်ခြင်း ၂၃၀၀၀ ကျပ် တစ်ပိဿာ ၁၀၀၀ ကျပ်၊ ရိုးရိုးပန်းသီးတစ်ဖာ ၃၂၀၀၀ ကျပ်၊ တစ်လုံးလျှင် ၁၀၀ ကျပ်၊ ပန်း သစ်တော်က တစ်ဖာ ၃၈၀၀၀ ကျပ်၊ တစ်ပိဿာ ၆၀၀၀ ကျပ်၊ သလဲသီးတစ်ခြင်း ၄၃၀၀၀ ကျပ်၊

တစ်လုံး ၁၅၀၀ ကျပ်ဖြင့် ရောင်းချ ပေးနေသည်။ ပြင်ဦးလွင် ဒေသ ထွက် နဂါးမောက်သီးမှာ တစ်လုံး လျှင် ၄၀၀ ကျပ်၊ နာနတ်သီး တစ်လုံး ၅၀၀ ကျပ်၊ထောပတ်သီး တစ်လုံး ၄၀၀ မှ ၅၀၀ကျပ်၊ ငှက်ပျောတစ်ဖိ ၃၀၀ မှ ၅၀၀ ကျပ်၊ ဆန်းကစ်တစ်လုံး ၁၀၀၀ ကျပ်၊ စပျစ် တစ်ပိဿာ ၉၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ် ဈေးရှိနေ သည်။

“ယခုရက်ပိုင်း ခရီးသွား တွေ များလာတာမို့ ရောင်းချရတာ ပိုအဆင်ပြေလာတယ်၊ ဒါပေမယ့် အနီးစခန်း သစ်သီးဈေးကွက်မှာ ဆိုင်ပေါင်းက ၂၀ ကျော် ရှိတယ် လေ၊ သူ့မိတ်နဲ့သူပေါ့”ဟု ပြောပြ သည်။

အနီးစခန်း သစ်သီးဆိုင် များတွင် ပြည်တွင်းနှင့်ပြည်ပမှ ဝင်လာသော သစ်သီးအမျိုးပေါင်း



များစွာကို လှပဝေဆာစွာ ပြင်ဆင်၊ ထုတ်ပို့ ရောင်းချနေသည်။ ပြင်ဦးလွင်မြို့နယ်မှ ထောပတ်၊ နဂါးမောက်၊ စပျစ်ကဲ့သို့ သစ်သီး ဝလံများ တိုးချဲ့စိုက်ပျိုးလာလျက် ရှိနေကြောင်း သိရသည်။
အစာလည်းဆေး၊ ဆေးလည်း အစာ ဆိုသည့်အတိုင်း ယခုအခါ သစ်သီးဝလံများကို အာဟာရ ဖြည့်စွက်စာအဖြစ် နေ့စဉ်ရွေးချယ် စားသုံးလာကြလျက်ရှိနေသည်။

ထို့ကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာ၊ ဘေး အန္တရာယ်ကင်းသော အစားအစာ များကိုသာ ရွေးချယ်စားသုံးကြရန် လိုအပ်သည်။
မည်သို့ဆိုစေ ပြင်ဦးလွင် မြို့ အနီးစခန်းမှ နိုဝင်ဘာ နှင်းမှုန်ကြားက သစ်သီးဈေးကွက် ကလေးသည် တောင်လှေကားမြို့ ၏ အလှတစ်ပါးဟု ဆိုချင်သည်။
ရွှေမင်းအောင် (ကျောက်ပန်းတောင်း)



အိန္ဒိယ နွားနို့ထုတ်လုပ်မှုတိုးတက် နို့စားနွားများ မွေးမြူနိုင်ရေး စီစဉ်နေ



သီရိလင်္ကာ၌ သြဂဲနစ်စိုက်ပျိုးရေးစနစ် ပြောင်းလဲမည်

သီရိလင်္ကာနိုင်ငံမှ စိုက်ပျိုးရေးတောင်သူများအနေဖြင့် မိမိတို့၏ စိုက်ပျိုးသီးနှံထွက်ကုန်များကို သြဂဲနစ်သီးနှံများအဖြစ် စိုက်ပျိုးထုတ်လုပ်ကြရန် သီရိလင်္ကာနိုင်ငံ စိုက်ပျိုးရေးလုပ်ငန်းမှ အစိုးရတာဝန်ရှိသူများက ပြောကြားထားသည်။ ပြည်ပနိုင်ငံမှ ဓာတုကင်းလွတ်မှုမရှိသော စိုက်ပျိုးရေးထွက်ကုန်များကိုလည်း ကန့်သတ်တားဆီးသွားရန် စီစဉ်သွားကြောင်း သိရသည်။

ရေးတောင်သူများက သြဂဲနစ်စိုက်ပျိုးရေးစနစ်ကို မငြင်းပယ်လက်ခံသော်လည်း ဈေးကွက်၊ ဈေးနှုန်းနှင့် စိုက်ပျိုးထွက်ကုန်အနေအထားများကြောင့် တဖြည်းဖြည်းချင်း ပြောင်းလဲသွားရန် ဆန္ဒရှိနေသည်။ သီရိလင်္ကာနိုင်ငံတွင် စိုက်ပျိုးမြေဧရိယာ၏ ၂ ဒသမ ၈ ရာခိုင်နှုန်းခန့်သာ သြဂဲနစ်စိုက်ပျိုးရေးစနစ်ကို အသုံးပြုလျက်ရှိနေသည်။

သီရိလင်္ကာနိုင်ငံ၏ အမျိုးသားစိုက်ပျိုးရေးမူဝါဒအရ ၂၀၂၁ ခုနှစ်မှစတင်ကာ နိုင်ငံစိုက်ပျိုးဧရိယာ၏ ၁ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ သုံးနှစ်အတွင်း သြဂဲနစ်စိုက်ပျိုးဧရိယာများ တဖြည်းဖြည်းတိုးချဲ့ရန် အစီအစဉ်ချမှတ်ထားသည်ဟု သီရိလင်္ကာနိုင်ငံသမ္မတက ကြေညာထားသည်။ သီရိလင်္ကာနိုင်ငံမှ စိုက်ပျိုးရေးတောင်သူများက သြဂဲနစ်စိုက်ပျိုးရေးစနစ်ကို မငြင်းပယ်လက်ခံသော်လည်း ဈေးကွက်၊ ဈေးနှုန်းနှင့် စိုက်ပျိုးထွက်ကုန်အနေအထားများကြောင့် တဖြည်းဖြည်းချင်း ပြောင်းလဲသွားရန် ဆန္ဒရှိနေသည်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်တွင် သြဂဲနစ်စိုက်ပျိုးရေးစနစ်များကို တဖြည်းဖြည်းအကောင်အထည်ဖော်လျက်ရှိရာ သီရိလင်္ကာနိုင်ငံ စိုက်ပျိုးတောင်သူများအနေဖြင့်လည်း ယင်းတို့နှင့်အတူ တဖြည်းဖြည်းလိုက်ပါပြောင်းလဲကြရန်လည်း နိုင်ငံတကာ သြဂဲနစ်စိုက်ပျိုးရေး ဖက်ဒရေးရှင်းက တိုက်တွန်းနှိုးဆော်ထားသည်။

အိန္ဒိယနိုင်ငံ၏ နွားနို့ထွက်ရှိမှုသည် တဖြည်းဖြည်းတိုးတက်လျက်ရှိရာ ယခု ၂၀၂၁ ခုနှစ်ကုန်တွင် ယခင်နှစ်ထက် ၆ ရာခိုင်နှုန်းခန့်တိုးတက်လာကြောင်း အိန္ဒိယနိုင်ငံ နို့ထုတ်လုပ်မှုဆိုင်ရာ တာဝန်ရှိသူများ၏ စာရင်းဇယားတွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများတွင် အသုံးပြုလျက်ရှိသော ကျွဲနှင့်နွားများအပြင် ဆိတ်မွေးမြူရေးများမှလည်း နို့များထွက်နေသည်။

ရရှိခဲ့သည်။ အဆိုပါနို့ထွက်ရှိမှုမှာ နှစ်ချင်းအလိုက် တိုးတက်မှုမှာ ၅ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ၏ နို့ထွက်ရှိမှုကို နှစ်ချင်းအလိုက် ဖော်ပြရာတွင် ၂၀၁၈ ခုနှစ် မက်ထရစ်တန် ၁၇၆ ဒသမ ၃ သန်း၊ ၂၀၁၇ ခုနှစ်က မက်ထရစ်တန် ၁၆၅ ဒသမ ၄ သန်း၊ ၂၀၁၆ ခုနှစ်က မက်ထရစ်တန် ၁၅၅ ဒသမ ၅ သန်းရှိခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည် ယခင်က

များ၌ အမေရိကန်နိုင်ငံက ငွေကြေးပေါင် ၂၁၈ ဒသမ ၃ ဘီလီယံ၊ အိန္ဒိယနိုင်ငံက ငွေကြေးပေါင်း ၁၂၈ ဒသမ ၃ ဘီလီယံ၊ တရုတ်နိုင်ငံက ငွေကြေးပေါင် ၈၃ ဘီလီယံ၊ ဘရာဇီးနိုင်ငံက ငွေကြေးပေါင် ၇၀ ဘီလီယံ၊ ဂျာမနီနိုင်ငံက ငွေကြေး ၅၉ ဘီလီယံ၊ ရုရှားနိုင်ငံက ငွေကြေးပေါင် ၅၂ ဘီလီယံစသည့် တန်ဖိုးပမာဏအထိ နို့ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာ့နို့ထွက်ရှိမှု၏ ၂၂ ရာခိုင်နှုန်းခန့်အထိ



အိန္ဒိယနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က နို့ထွက်ရှိမှု မက်ထရစ်တန်ချိန် ၁၉၈ သန်းခန့်

ကမ္ဘာတွင် နို့ထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း မကြာမီကာလများက ကမ္ဘာ့အဆင့် ၄၁ နေရာအတွင်း၌သာ ရပ်တည်နိုင်ခဲ့သည်။ အိန္ဒိယနိုင်ငံအနေဖြင့် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် နို့ထွက်ရှိမှု မက်ထရစ်တန်သန်း ၂၆၆ ဒသမ ၅ သန်းအထိ ရှိလာနိုင်မည်ဟု အိန္ဒိယနိုင်ငံ နို့နှင့်နို့ထွက်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (အင်န်ဒီဒီဘီ) က သုံးသပ်ထားသည်။

ထွက်ရှိနေသည်ဖြစ်ရာ ကမ္ဘာ့ထိပ်တန်းနို့ထုတ်လုပ်နိုင်သည့် နိုင်ငံအဖြစ် ရပ်တည်နိုင်ရေး ကြိုးစားနေသည်။ အိန္ဒိယနိုင်ငံတွင် ပြည်နယ်အလိုက်၊ ခရိုင်အလိုက် နွားမွေးမြူရေး၊ နို့စားမွေးမြူရေးလုပ်ငန်းကို တစ်ပိုင်တစ်နိုင်မှသည် စီးပွားဖြစ်လုပ်နိုင်သည်အထိ အစိုးရက အားပေးလျက်ရှိသည်။

အိန္ဒိယနိုင်ငံတွင် နို့အဓိကထွက်ရှိသည့်ဒေသများမှာ ရာဂျက်စတန်၊ မက်ဒရာပရာဒက်၊ ဂျာဂျက်၊ အင်ဒရာပရာဒက်နှင့် ပန်ဂျပ်ပြည်နယ်များဖြစ်သည်။ အဆိုပါပြည်နယ်များမှာ လာမည့်နှစ်အတန်ကြာအထိ နို့ထွက်ရှိမှုအဓိကကျသည့် ပြည်နယ်များဖြစ်နေမည်ဟု အိန္ဒိယတာဝန်ရှိသူများက မျှော်မှန်းထားသည်။

တောင်သူများ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန် နို့စားမွေးမြူခြင်းလုပ်ကိုင်နိုင်ရေးအတွက် လိုအပ်သည့် ဖြည့်ဆည်းမှုများကို ဆောင်ရွက်ပေးရန် စီစဉ်နေသည်။ မျိုးကောင်းမျိုးသန့်ရရှိရေး၊ စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရေး၊ အစားအစာကျွေးမှုနှင့် ရောဂါကာကွယ်ရေး၊ နို့ထွက်ကောင်းမွန်ရေး၊ နည်းပညာနှင့် ငွေကြေးထောက်ပံ့မှုများရရှိစေရန်တို့အတွက် စီစဉ်နေကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် ၂၀၂၁ ခုနှစ်၌ နို့ထုတ်လုပ်နိုင်မှု အများဆုံးနိုင်ငံ

ဒေလီနယူး မိုးမြင့်လင်းလက်

တရုတ်ပဲပုပ်ဈေးကွက် တည်ငြိမ်နေ

ဆောင်းဦးအလယ် ပွဲတော်ကာလအပြီး တရုတ်ပြည်တွင်းမှ ပဲပုပ်အသစ် အနည်းငယ်သာ ဈေးကွက်တွင်းသို့ ဝင်ရောက်လာသော်လည်း ယခင်ပဲပုပ်ဈေးနှုန်း အတိုင်းပင်ရှိနေကာ ဈေးနှုန်းတည်ငြိမ်နေသည်။ ၅၀၀ ကီလိုဂရမ်လျှင် ယွမ်ငွေ ၂ ဒသမ ၅၅ မှ ၂ ဒသမ ၈၅ ကြားတွင်ရှိသည်။ မကြာမီတွင် ပဲပုပ်များ အလျှံပယ်ထွက်သည့် ၁၁ လပိုင်းသို့ရောက်ရှိလာပြီဖြစ်သောကြောင့် ဈေးကွက်အတွင်း သတိဖြင့် အရောင်းအဝယ်ပြုလုပ်နေကြပြီး ရေတိုကာလတွင် ဈေးနှုန်းအပြောင်းအလဲများစွာမရှိနိုင်ကြောင်း သိရသည်။



ထွန်းအောင်ဇော်

ဒေလီနယူး မိုးမြင့်လင်းလက်

စိန် တံချူပန်းပင်၏ အင်္ဂလိပ် အမည်မှာ **Trumpet Flower** ဖြစ်ပြီး **Yellow bells, Yellow cedar, Yellow Elder** ဟုလည်း လူသိများကာ **ရက္ခဗေဒအမည်မှာ Tecoma stans** ဖြစ်ကာ **ခရာပုံသဏ္ဍာန် နွယ်မျိုးရင်း ဖြစ်သော မျိုးရင်း Bigno niaceae** တွင် ပါဝင်၏။ **အမေရိကန် ပြည်ထောင်စု၏ ဗာဂျင်ကျွန်းစုနှင့် ဘဟားမားစ်နိုင်ငံ တို့၏ အမျိုးသား အထိမ်းအမှတ်ပန်း အဖြစ် စိန်တံချူကို သတ်မှတ်ထား ကြ၏။**

နောက်ခံပိုင်နှင့် ပျံ့နှံ့ပေါက်ရောက်ပုံ
 စိန်တံချူပန်းပင်သည် နှစ်ရှည်ခံ ချုံပင်မျိုးဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှ စတင်ဖြစ်ထွန်းပြီး ထိုမှတစ်ဆင့် မက္ကဆီကို၊ အမေရိကန်ပြည်ထောင်စုအလယ်ပိုင်းနှင့် နယ်သာလန် အန်တယ်လီစ် မှသည် ဗင်နီဇွဲလားနိုင်ငံမြောက်ပိုင်းထိလည်းကောင်း၊ အာဂျင်တီးနားနိုင်ငံ မြောက်ပိုင်းရှိ အင်းဒိစ် တောင်တန်းတစ်လျှောက်သို့လည်းကောင်း၊ ထိုနောက်မှ အာဖရိကတောင်ပိုင်းနှင့် ဟာပိုင်အီ ကျွန်းအထိ ပျံ့နှံ့စိုက်ပျိုးကြ၏။

အသွင်အပြင်နှင့် ဖွဲ့စည်းတည်ဆောက်ပုံ
 စိန်တံချူပန်းပင်သည် ကြီးထွား မြန်သော အမြစ်ခံချုံပင်မျိုးဖြစ်ပြီး အမြင့်ပေ ၅ မီတာမှ ၈ မီတာအထိ ရှင်သန် ကြီးထွား နိုင်၏။ အရွက်လေးများသည် လှံရှည် အသွားပုံသဏ္ဍာန်အရွက်မွှာလေးများ ငါး ရွက်မှ ၁၃ ရွက်အထိရှိပြီး အရွက်နားလေး များက လွှဲသွားပုံသဏ္ဍာန်ရှိ၏။ ပန်းပွင့်လေး များသည် ခရာပုံသဏ္ဍာန်ရှိပြီး ရွှေဝါရောင် ပန်းပွင့်လေးများ အဆုပ်လိုက်ပွင့်ကြ၏။ လှပပြီးရွှေဝါရောင်ရှိသော ပန်းပွင့်လေးများ ကြောင့် လိပ်ပြာနှင့် ပျား၊ ပိတုန်းလေးများနှင့် ငှက်ငယ်လေးများကို ဆွဲဆောင်မှုရှိစေ၏။ ပန်းပွင့်များမှသည် အသီးတောင့်များ ဖြစ်လာပြီး အတောင်ပါသောအစေ့ငယ်လေး များကို တွေ့ရှိနိုင်၏။ အသီးတောင့်များ ရင့်လာသည့်အခါအင်္ဂါကွဲပြီး အတောင် ပါသော အစေ့ငယ်လေးများသည် လေနှင့် အတူ လွင့်စဉ် သွားသည့် နေရာတွင် အလွယ်တကူ ပေါက်ပွားနိုင်၏။

စိန်တံချူပင်သည် သဲဆန်သောမြေ၊ ကျောက်တောင်နှင့် ကွင်းပြင်များတွင်ပင် ပေါက်ရောက် ရှင်သန်နိုင်သည့် အတွက် ယင်းကို အလွယ်တကူထိုးဖောက်ပြန်ပွား ရှင်သန်နိုင်သည့်အပင် (ပေါင်းပင်) အဖြစ် သတ်မှတ်ထားကြ၏။

သေးဖက်ဝင်

စိန်တံချူပန်းပင်တွင် ဖလေဗာနွိုက် ပါဝင်သည့်အတွက် ဓာတ်တိုးဆန့်ကျင် နိုင်စွမ်း၊ ရောင်ရမ်းနာဆန့်ကျင်နိုင်စွမ်း၊ ဘက်တီးရီးယားတိုက်ဖျက်နိုင်စွမ်းရှိ၏။ သုတေသနပြုချက်များအရ စိန်တံချူ ပန်းပင်၏ ဖလေဗာနွိုက်သည် ပဋိဇီဝ ဆေးများသုံးစွဲခြင်းကြောင့် ဘေးထွက်ဆိုးကျိုး ဖြစ်သည့် ကျောက်ကပ်ထိခိုက်ခြင်းမှ

ကာကွယ်ပေးနိုင်သည်ဟု သိရ၏။ ဘက်တီး ရီးယားများကြောင့် ရောဂါဖြစ်စေခြင်းကို ဆန့်ကျင်နိုင်သည့်ဂုဏ်သတ္တိလည်း ရှိသည် ဟု ဆို၏။

စိန်တံချူပင်၏ အရွက်၊ အပွင့်၊ အခေါက်၊ အမြစ်တို့ကို ဆေးဖက်ဝင်အဖြစ် အသုံးပြုကြ၏။ အရွက်နှင့် အပွင့်တို့ကို ရေဓနွေးပွက်ပွက် ဆူထဲ ထည့်ခတ်ပြီး လက်ဖက်ရည်ကြမ်းကဲ့သို့ သောက်သုံးနိုင်ပြီး အခေါက်နှင့် အမြစ်တို့ကို ပြုတ်ပြီး သောက်သုံးကြ၏။ စိန်တံချူပန်းပင်ကို ကမ်ဘာနိုင်ငံများတွင် ဆေးဖက်ဝင် အဖြစ် အသုံးပြုကြသည့် နည်းလမ်း အချို့ကို စာဖတ်သူများအတွက် မျှဝေလိုပါ၏။

- စိန်တံချူအရွက် လက်ဖက်ရည်ကြမ်းကို သောက်သုံး ခြင်းဖြင့် ဆီးချိုရောဂါနှင့် အစာအိမ် ရောင်နာဝေဒနာများကို သက်သာ



ကြေးမုံငယ်

စိန်တံချူပန်းပင် ဆေးဖက်ဝင်

စေနိုင်၏။

- စိန်တံချူအရွက်ရင့်နှင့် အမြစ်တို့ကို ပြုတ်ပြီးသောက်သုံးပေးခြင်းဖြင့် ဆီးရွှင် စေခြင်း၊ ကာလသားရောဂါကို ကုသနိုင်ခြင်း နှင့် သန်ကောင်၊ တုပ်ကောင်များကို ကျစေ နိုင်၏။

- မက္ကဆီကိုနိုင်ငံတွင် ရိုးရာတိုင်းရင်း ဆေးပညာအရ စိန်တံချူပန်းပင်ကို အအေးမိ ဖျားနာဖြစ်ခြင်း၊ တုပ်ကွေးဖြစ်ခြင်း၊ အစာအိမ် နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါများ၊ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ အသည်းရောင် အသားဝါ ဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ကျောက်ကပ်ရောဂါ ဝေဒနာရှင်များအတွက် သင့်လျော်သည့် ဆေးဝါးများ ဖော်ထုတ်အသုံးပြုကြ၏။

- စိန်တံချူအရွက်တွင် အယ်လ်ကာ လိုက်ပါဝင်ပြီး ယင်းသည် သွေးအတွင်းရှိ သကြားဓာတ်ပမာဏကို လျော့ကျစေကြောင်း သုတေသနပြုချက်များအရ ဆိုထား၏။

- အမျိုးသမီးများ လစဉ်ဓမ္မတာ လာစဉ် နာကျင်ကိုက်ခဲခြင်းကို သက်သာ

စေရန်နှင့် ဓမ္မတာကောင်းမွန်စွာ လာစေရန် အတွက် စိန်တံချူအရွက်လက်ဖက်ရည်ကြမ်း ကို သောက်သုံးစေ၏။

- စိန်တံချူအမြစ်ပြုတ်ရည်ကို သောက်သုံးပေးခြင်းဖြင့် ဆီးရွှင်စေ၏။

- အရေပြားတွင် ယားယံခြင်း၊ ဝက်ခြံ ပေါက်ခြင်းအစရှိသည့် ရောဂါဖြစ်ပွားပါက စိန်တံချူအရွက်နှင့် အပွင့်ကို အနှစ်ပြုလုပ်ပြီး



စိန်တံချူလက်ဖက်ရည်ကြမ်း

အိုးတစ်လုံးထဲတွင် ရေတစ်လီတာကို ပွက်ပွက် ဆူအောင် တည်ထားပေးပါ။ ယင်းနောက် စိန်တံချူရွက်နှင့်ပန်းပွင့် ၃၀ ဂရမ်ကို ထည့်ပြီး ပွက်ပွက် ဆူလာလျှင် အဖတ်များကို ဖယ်ပြီး ရရှိလာသော ရေဓနွေးကြမ်းကို ခပ်ဓနွေးဓနွေးအခြေအနေတွင် သောက်သုံးပေးပါ။ ပိုသောရေဓနွေးကြမ်းကို ဖန်ပုလင်းထဲထည့်ပြီး သာမန်အခန်းအပူချိန် တွင်သော် လည်းကောင်း၊ ရေခဲသေတ္တာတွင် သော်လည်းကောင်းထည့်ထားပြီး သောက်သုံး နိုင်၏။

ရောဂါဖြစ်သည့်နေရာတွင် အုံပေးခြင်းဖြင့် သက်သာစေနိုင်၏။

- တောင်အမေရိကနှင့် လက်တင် အမေရိကတို့တွင် စိန်တံချူရွက်နှင့် အမြစ် ပြုတ်ရည်တို့ကို သွေးအတွင်း ဂလူးကိုစ် ပမာဏ လျော့ကျစေရန်အတွက် သောက်သုံး ကြ၏။

- စိန်တံချူပင်၏ အခေါက်ကို နှလုံး အားတိုးဆေးအဖြစ် အသုံးပြုကြ၏။

- မြွေ ကင်းမြီးကောက်၊ ကြွက်နှင့် အဆိပ်ရှိသည့် သတ္တဝါများအကိုက်ခံရပါက စိန်တံချူအမြစ်ကြိတ်ရည်ကို သံပုရာရည်နှင့် ရောစပ်ပြီး အကိုက်ခံရသည့်နေရာတွင် လိမ်းပေးနိုင်သည့်အပြင် သောက်သုံးပေးခြင်း ဖြင့် အဆိပ်ပြေစေသည်ဆို၏။

- စိန်တံချူလက်ဖက်ရည်ကြမ်းကို အားတိုးဆေးအဖြစ်လည်းကောင်း၊ အစာအိမ် အနာဖြစ်ခြင်းမှ သက်သာစေရန်လည်းကောင်း သောက်သုံးကြ၏။

- မက္ကဆီကိုနှင့် အမေရိက အလယ်ပိုင်းဒေသတို့တွင် စိန်တံချူကို

ဆီးချိုရောဂါကုသရန်အတွက် ဆေးဝါး ဖော်ထုတ် အသုံးပြုကြ၏။

- စိန်တံချူအမြစ်မှ ဆီးရွှင်ဆေး၊ သန်ချဆေးနှင့် အားတိုးဆေးများ ဖော်ထုတ် အသုံးပြုကြ၏။

- ဘင်္ဂလားဒေ့ရှ်တွင် စိန်တံချူပင်၏ အရွက်များကို ဂရင်ဂျီနာရောဂါကုထုံး အတွက် အသုံးပြုကြ၏။

- စိန်တံချူ၏ ရွှေဝါရောင်ပန်းပွင့် တွင် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိပြီး ယင်းသည် စိတ်ဖိစီးမှုများခြင်း၊ အိပ်ချင် မူးတူးဖြစ်ခြင်းနှင့် အန်ချင်စိတ်ဖြစ်ခြင်းတို့ကို ထိန်းချုပ်နိုင်စွမ်းရှိ၏။

- စိန်တံချူပန်းမှထုတ်ယူရရှိသည့် အနှစ်ကို အအေးမိဖျားနာခြင်း၊ တုပ်ကွေး ဖြစ်ခြင်း၊ ချောင်းဆိုးရင်ကျပ်နာဖြစ်ခြင်းနှင့် ဝမ်းချုပ်ခြင်းအစရှိသည့် ဝေဒနာများကုသရန် အတွက် ဆေးဝါးများဖော်ထုတ် အသုံးပြု ကြ၏။

- စိန်တံချူပန်းပွင့်နှင့် အရွက် လက်ဖက်ရည်ကြမ်းကို ပန်းနာရင်ကျပ်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါများသက်သာစေရန် သောက်သုံးကြ၏။ ကိုယ်အပူချိန်မြင့်ပြီး ဖျားနေပါကလည်း ယင်းလက်ဖက်ရည်ကြမ်း ကို သောက်သုံးခြင်းဖြင့် ကိုယ်တွင်းအပူချိန်ကို ထိန်းညှိပေးနိုင်၏။

စိန်တံချူလက်ဖက်ရည်ကြမ်း

အိုးတစ်လုံးထဲတွင် ရေတစ်လီတာကို ပွက်ပွက် ဆူအောင် တည်ထားပေးပါ။ ယင်းနောက် စိန်တံချူရွက်နှင့်ပန်းပွင့် ၃၀ ဂရမ်ကို ထည့်ပြီး ပွက်ပွက် ဆူလာလျှင် အဖတ်များကို ဖယ်ပြီး ရရှိလာသော ရေဓနွေးကြမ်းကို ခပ်ဓနွေးဓနွေးအခြေအနေတွင် သောက်သုံးပေးပါ။ ပိုသောရေဓနွေးကြမ်းကို ဖန်ပုလင်းထဲထည့်ပြီး သာမန်အခန်းအပူချိန် တွင်သော် လည်းကောင်း၊ ရေခဲသေတ္တာတွင် သော်လည်းကောင်းထည့်ထားပြီး သောက်သုံး နိုင်၏။

အခြားအသုံးများ

စိန်တံချူပင်ကို ဆေးဖက်ဝင် အသုံးပြုရန်အတွက် စိုက်ပျိုးကြပြီး အချို့ကမူ ခြစ်စည်းရိုးအပင်အဖြစ်လည်းကောင်း၊ အရိပ်ရ အပင်အဖြစ်လည်းကောင်း စိုက်ပျိုးကြ၏။ စိန်တံချူပန်းပင်၏ ပင်စည်ကို ပရိဘောဂ ပစ္စည်းများ၊ ဝရန်ဒါနှင့် အဆောက်အဦများ ဆောက်လုပ်ရာတွင် အသုံးပြုကြ၏။ လောင်စာထင်းနှင့် မီးသွေးအဖြစ်လည်း အသုံးပြုကြ၏။

တစ်ပိုင်တစ်နိုင်ပရသေးဥယျာဉ်

စိန်တံချူပန်းပင်ကို ဥယျာဉ်ခြံ၊ ရုံးဝင်း၊ ဧည့်ရိပ်သာ အစရှိသည့် နေရာများတွင် ခြံစည်းရိုးသဖွယ် စီတန်းစိုက်ပျိုးခြင်းဖြင့် လည်းကောင်း၊ မြေယာရှုခင်း ပန်းအလှ စိုက်ပျိုးရာဖြင့်လည်းကောင်း၊ လမ်းဘေးဝဲယာ တစ်ဖက်တစ်ချက်တွင် စိုက်ပျိုးခြင်းဖြင့် မျက်စိပသာဒဖြစ်စေ၏။ ပန်းပွင့်လေးများ

ကြက်သွန်နီ

ကြက်သွန်နီ (ထူး၊ လတ်၊ သေး) ဈေးနှုန်းများ ထပ်မံဈေးနှိမ်ခဲ့သည်။ ရန်ကုန် ဈေးကွက်သို့ ဆိတ်ဖြူ မြင်းခြံ၊ မုံရွာ၊ ပခုက္ကူဒေသများမှ ကုန် အဝင်ရှိခဲ့သည်။ စိုက်ပျိုးထွက်ရှိရာ ဒေသများတွင် ကုန်လက်ကျန် နည်းလာခြင်း၊ ပစ္စည်းအသန့်ရှား ခြင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ထိုင်းဝယ်လက်များက ဝယ်ယူမှု ရှိခြင်း၊ စစ်တွေ၊ မြဝတီစသော ဒေသများသို့လည်း တင်ပို့မှုရှိခြင်း တို့ကြောင့် အရောင်းအဝယ် အခြေ အနေ ကောင်းမွန်နေကြောင်း သိရသည်။

ရန်ကုန်ဘုရင့်နောင် ဈေးကွက်တွင်မူ ပြည်တွင်းစားသုံး ရန် ဝယ်ယူမှုသာရှိခြင်း၊ အရောင်း အဝယ်အေးခြင်း၊ အရည်အသွေး နိမ့်ခြင်း၊ ရောင်းလိုအားများခြင်း တို့ကြောင့် ယခင်အပတ်ဈေးနှုန်း များထက် ဆက်လက်ဈေးနှိမ်ခဲ့သည်။ ယခင် ရက်သတ္တပတ် အတွင်း ကြက်သွန်နီ (ထူး၊ လတ်၊ သေး)၏ ပျမ်းမျှ တစ်ပိဿာဈေးနှုန်းမှာ ၈၀၀-၆၀၀-၃၇၅ ကျပ်ဖြစ်ပြီး ယခု ရက်သတ္တပတ် အတွင်း ကြက်သွန်နီ (ထူး၊ လတ်၊ သေး) ဈေးနှုန်းများမှာ ၇၀၀-၅၅၀-၃၇၅ ကျပ်သို့ ဈေးနှိမ်ခဲ့သည်။

ရန်ကုန် ဈေးကွက်

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ(ကြူကုတ်) ဈေးနှုန်းများမှာလည်း တရုတ် နယ်စပ်ဂိတ်များပိတ်ထားခြင်း ကြောင့် ပြည်ပမှ ကုန်အဝင် အလွန်နည်းနေခြင်း၊ ရောင်းလိုအား ဝယ်လိုအားမျှနေခြင်းတို့ကြောင့် အမြင့်ဈေးဖြင့်ပင် ဆက်လက်ဈေး ငြိမ်နေသည်။ ယခင်ပတ်နှင့် ယခုပတ် အတွင်း ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ပျမ်းမျှဈေးနှုန်းမှာ ၅၀၀၀ ကျပ်ဖြစ်သည်။

ကြက်သွန်ဖြူ (ရမ်း) ဈေးနှုန်းများမှာ ဈေးကွက်သို့ ကုန်အဝင်ပုံမှန်ရှိသော်လည်း ဝယ်ယူစားသုံးမှုနည်းခြင်း၊ ရောင်းလိုအားများခြင်းတို့ကြောင့် ယခင်အပတ်ထက် ဈေးနှိမ်ခဲ့သည်။

ကြက်သွန်ဖြူ(ရမ်း) တစ်ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၂၄၅၀ ကျပ် ဖြစ်ပြီး ယခုအပတ် ဈေးနှုန်းမှာ ၂၃၀၀ ကျပ်သို့ ရောက်ရှိခဲ့သည်။

အလူး

အလူးဈေးနှုန်းများမှာ ဈေးကွက်သို့ တရုတ်အလူးများ ကုန်အဝင်မရှိခြင်း၊ ရှမ်းအလူး တစ်မျိုးတည်းသာ အဝင်ရှိခြင်း တို့ကြောင့် အလူး (S2, S1, OK) များ ယခင်အပတ်ထက် ဈေးမြင့်ခဲ့ပြီး အလူး(အေမ်း) တစ်မျိုးသာ ယခင်အပတ်ထက် ဈေးနှိမ်ခဲ့သည်။ အလူး တစ်ပိဿာ လျှင် ယခင်အပတ်၏ ပျမ်းမျှ ဈေးနှုန်းမှာ ၂၁၀၀၊ ၂၀၀၀၊ ၁၈၀၀၊ ၁၅၀၀ ကျပ်ဖြစ်ပြီး ယခုအပတ် ဈေးနှုန်းမှာ ၂၂၂၅၊ ၂၁၂၅၊ ၁၈၇၅၊ ၁၄၂၅ ကျပ် ဖြစ်သည်။

ငှက်ခြောက်

ငှက်ခြောက်(ရှည်)မှာ မြားနီ၊ ပန်းရဲ၊ အိမ်မဲ၊ ပန်းတနော် စသည့် အအေးခန်းသိုလှောင်ထား သော ငှက်ခြောက်များ ဈေးကွက်သို့ ကုန်အဝင်ပုံမှန်ရှိခြင်း၊ အရောင်း အဝယ်မှာလည်း ပုံမှန်မျှသာရှိခြင်း



တို့ကြောင့် ယခင်အပတ်ဈေးနှုန်း များဖြင့်သာ အရောင်းအဝယ် ဖြစ်ခဲ့သည်။ ငှက်ခြောက်(ရှည်) တစ်ပိဿာ၏ ပျမ်းမျှဈေးနှုန်းမှာ ၄၃၀၀ ကျပ်ဖြစ်သည်။

ငှက်ခြောက်(လတ်)မှာ သဲတော၊ ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဟင်္သာတဒေသများမှ သီးနှံအသစ်ပေါ်ချိန်ဖြစ်၍ ကုန် အဝင်နည်းခြင်း၊ အရည်အသွေး ကောင်းခြင်း၊ အရောင်းအဝယ် ပုံမှန်ရှိခြင်းတို့ကြောင့်လည်းကောင်း၊

ငှက်ခြောက်(ပွ)မှာ စိမ်းစား၊ မြစ်ဝ၊ ဆင်ဖြူကျွန်းစသည့် ငှက်ခြောက်ပွများ ဈေးကွက်သို့ ကုန် အဝင်နည်းခြင်း၊ အအေးခန်း သိုလှောင်စများလည်း အဝင်ရှိခြင်း၊ အရည်အသွေးကောင်းခြင်း၊

အရောင်းအဝယ်ပုံမှန်ရှိခြင်းတို့ ကြောင့် ယခင်အပတ်ထက် ဈေးမြင့် ခဲ့သည်။ ငှက်ခြောက် (လတ်) တစ်ပိဿာ ယခင်အပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၃၁၅၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၃၂၅၀ ကျပ်ဖြစ်သည်။ ငှက်ခြောက်(ပွ) တစ်ပိဿာ ယခင်အပတ် ပျမ်းမျှ ဈေးနှုန်းမှာ ၆၅၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၆၇၅၀ ကျပ်ဖြစ်သည်။

အေးသန္တာဝင်း

တောင်စောင်းဒေသမှ နာနတ်စိုက်ခင်းများ ပြေငြိမ္မာ လေလွင့်ဆုံးရှုံးမှုနည်းပါးစေရန် စီမံထိန်းသိမ်းနေ

တောင်စောင်းဒေသမှ နာနတ်စိုက်ခင်းများ မြေဩဇာ လေလွင့်ဆုံးရှုံးမှုနည်းပါးစေရန် စီမံ ထိန်းသိမ်းနေကြကြောင်း မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ရှိ နာနတ်သီးစိုက်ပျိုးသူများ ထံမှ သိရသည်။

“ဒီအချိန်ကတော့မြေဩဇာ ကျွေး၊ စိုက်ခင်း သန့်ရှင်းရေးလုပ်၊ ပြုပြင်ထိန်းသိမ်းရေးလုပ်တဲ့ ကာလပေါ့။ မိုးတအားများခဲ့တာ ရယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ ရာသီဥတုအခြေအနေရယ် မူတည် ပြီးတော့ တောင်စောင်းဒေသမှာ နာနတ်စိုက်ပျိုးရေးလုပ်ကိုင်တဲ့ တောင်သူတွေဟာ ကိုယ်ထည့်သွင်း ကျွေးမွေးလိုက်တဲ့ မြေဩဇာတွေ လေလွင့်ဆုံးရှုံးမှုနည်းအောင်

အတတ်နိုင်ဆုံး ဂရုစိုက်ထိန်းသိမ်း ပေးတဲ့အလုပ်ကို အဓိကလုပ်ဆောင် နေကြရပါတယ်”ဟု မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဆင်လမ်းကျေးရွာရှိ အော်ဂဲနစ်စနစ် ဖြင့် နာနတ်သီးစိုက်ပျိုးသူ ဦးထွန်းထွန်းညွန့်က ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့အနီးတစ်ဝိုက်ရှိ နာနတ်စိုက်ပျိုးသူများမှာ ဧပြီနှင့် မေလတို့တွင် စတင်စိုက်ပျိုးလေ့ ရှိကြပြီး၊ ဇွန်၊ ဇူလိုင်နှင့် ဩဂုတ် တို့တွင် အသီးခူးဆွတ်ကြသည်။

“ဒီနှစ် မိုးဦးကလည်း စောသွားတယ်။ မိုးလယ်လည်း မိုးကောင်းတယ်။ မိုးနှောင်း ကျတော့ မုတ်သုံက ထွက်သွားတာ



ကြာနေပြီ။ ကျွန်တော်တို့ ဒေသ ဘက်က မိုးရွာနေတုန်းပဲဆိုတော့ လေ၊ ကိုယ်ထည့်ထားတဲ့မြေဩဇာ တွေ ရေရှည်ဆုံးရှုံးမှုမရှိအောင် စီမံ

ရတယ်။ တောင်စောင်း၊ ကုန်းစောင်း တွေမှာ စိုက်ပျိုးတဲ့သူတွေ အများဆုံး ကြုံတွေ့နေရတာပေါ့။ နောက် အခက်အခဲတစ်ခုကတော့ မိုး

ကောင်းတဲ့အတွက် ပေါင်းပင်တွေ ရှင်သန်ကြီးထွားမှု မြန်တယ်။ ခါတိုင်းနှစ်တွေထက် ပေါင်းရှင်း ရတဲ့စရိတ် ပိုများလာတယ်”ဟု ဦးထွန်းထွန်းညွန့်က ဆက်လက် ပြောသည်။

မြန်မာနိုင်ငံတွင် နာနတ်ကို ရှမ်းပြည်နယ် မြောက်ပိုင်း (သီပေါ ဒေသ)တွင် အများဆုံး စိုက်ပျိုးပြီး၊ မွန်ပြည်နယ်(ကျိုက်ထိုဒေသ)၊ ရှမ်းပြည်နယ် (စိုက်ခေါင်ဒေသ)၊ မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင် ဒေသ)နှင့် ကရင်ပြည်နယ်အနီး တစ်ဝိုက်တို့တွင်လည်း စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နေကြကြောင်း သိရသည်။

နန်းထက်

မန္တလေး ဈေးကွက်

မန္တလေးပွဲစားကုန်သည် စက်ပိုင် ကထိန်တော်အသင်းတွင် ပဲမျိုးစုံဈေးနှုန်းများအနက် **မတ်ပဲ** ဈေးနှုန်းမှာ ငွေဈေးတည်ငြိမ်မှုရှိခြင်း၊ မြို့တွင်းသုံးပဲခွဲစက်များ ဝယ်ယူမှု ရှိခြင်း၊ ရန်ကုန်ဝယ်လက် ဝယ်ယူမှု ရှိခြင်းတို့ကြောင့် ဖေ ပိဿာလျှင် ယခင်အပတ် ၁၃၂၅၀၀ ကျပ်မှ ၁၃၅၀၀၀ ကျပ်သို့ ဈေးမြင့်လာ သည်။

ပဲတီစိမ်း(အညာ)မှာ မိုးစိုက် အဝင် နည်းသွားခြင်း၊ ဆောင်းပဲစိုက်ပျိုးစဖြစ်ခြင်း၊ တရုတ် ဝယ်လက်ဝယ်ယူမှုရှိခြင်း၊ လှောင်သမား ဝယ်ယူမှုရှိခြင်း၊ အရည် အသွေးပေါ်မူတည်၍ ၁၁၅၀၀၀ ကျပ်မှ ၁၂၃၀၀၀ ကျပ်ထိ ဈေးပေးဝယ်ယူမှုရှိခြင်း တို့ကြောင့် ယခင်အပတ် ၅၆ ဒသမ ၂၅ ပိဿာ ၁၁၂၅၀၀ ကျပ်မှ ၁၁၉၃၀၀ ကျပ်ဖြင့် ဈေးမြင့်နေသည်။

ပဲစင်းငုံ (ဖြူ/နီ)တို့မှာ ပစ္စည်းရှိသော်လည်း ဈေးမပြတ် သဖြင့် ဖေ ပိဿာလျှင် ၁၂၉၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ပဲပုပ် (မြန်မာ/ရမ်း)တို့မှာ အဝင်ပုံမှန်၊ မြို့တွင်းသုံးပုံမှန် ရှိသဖြင့် ပဲပုပ်(မြန်မာ) ၅၃ ဒသမ ၂၅ ပိဿာ ၁၄၇၅၀၀ ကျပ်၊ ပဲပုပ် (ရမ်း) ၅၃ ဒသမ ၂၅ ပိဿာ ၁၁၀၈၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ် နေသည်။ **ကုလားပဲ(လုံးဝါကြီး/ လုံးဖြူကြီး)**တို့မှာလည်း စတင် စိုက်ပျိုးစကာလဖြစ်၍ ပစ္စည်းကောင်း ရှားခြင်းကြောင့် **လုံးဝါကြီး** ၅၆ ဒသမ ၂၅ ပိဿာ ယခင်အပတ် ၁၀၆၅၀၀ ကျပ်မှ ၁၁၀၀၀၀ ကျပ် သို့လည်းကောင်း၊ **လုံးဖြူကြီး** ၅၇ ဒသမ ၂၅ ပိဿာ ၁၀၇၀၀၀ ကျပ်မှ ၁၂၂၅၀၀ ကျပ်သို့ လည်းကောင်း အသီးသီး ဈေးမြင့် နေသည်။

စားတော်ပဲ(ကျွန်း)မှာ စားတော်ပဲ (ကနေဒါနှင့်ယူကရိန်း) ပါဝင်ရောက်မှုရှိသဖြင့် ၅၉ ဒသမ ၂၅ ပိဿာလျှင် ယခင်အပတ် အတိုင်း ၂၂၅၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။ **ပဲကြီး (ကြီး) နှင့် ထောပတ်ပဲ (ကြီး)**တို့မှာ မြို့တွင်းလုပ်ငန်းသမား အဝယ် ပုံမှန်၊ မိုးပဲအဝင်ပုံမှန်ရှိခြင်းတို့ကြောင့် **ပဲကြီး(ကြီး)** ၅၅ ဒသမ ၂၅ ပိဿာ ၂၀၇၂၀၀ ကျပ်၊ **ထောပတ်ပဲ (ကြီး)** ၅၆ ဒသမ ၂၅ ပိဿာ ၁၉၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ပဲကြီး(သေး)နှင့်ထောပတ်ပဲ (သေး)တို့မှာ မြို့တွင်းသုံး

ဝယ်ယူမှုရှိခြင်း၊ ရန်ကုန်ဝယ်လက် ရှိခြင်းကြောင့် **ပဲကြီး(သေး)** ၅၅ ဒသမ ၂၅ ပိဿာ ၁၇၅၀၀၀ ကျပ် မှ ၁၈၅၀၀၀ ကျပ်၊ **ထောပတ်ပဲ (သေး)** ၈၅၀၀၀ ကျပ်မှ ၈၈၃၀၀ ကျပ်သို့ ဈေးမြင့်လာသည်။

ပဲယင်းမှာ မြို့တွင်းပဲခွဲစက် များ၊ ကြာဆံသမားများ ဝယ်ယူမှု များခြင်းကြောင့် ဖေ ပိဿာ ယခင် အပတ် ၉၉၀၀၀ ကျပ်မှ ၁၀၇၀၀၀ ကျပ်သို့ ဈေးမြင့် လာသည်။ **ပဲလွမ်းဖြူ/ပဲလွမ်းပြာ**တို့မှာ ယခင် ကာလက အရောင်းအဝယ်အေးခဲ့ သဖြင့် လက်ကျန်များခြင်း၊ **ဆောင်းပဲစိုက်ပျိုးရန်** ပြင်ဆင်မှု ရှိခြင်းကြောင့် ယခုအပတ် ရန်ကုန် ဝယ်လက်ရှိသော်လည်း **ပဲလွမ်းဖြူ** ဖေ ပိဿာ ၁၄၅၀၀၀ ကျပ်၊ **ပဲလွမ်းပြာ** ၅၄ ဒသမ ၂၅ ပိဿာ ၁၀၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ် နေသည်။

ကိုင်းတန်းဈေးစားဖိုဆောင် သီးနှံဈေးကွက်အခြေအနေ

မန္တလေးကိုင်းတန်းဈေး ပွဲရုံများတွင် **ငရုတ်ခြောက်(ရှည်)** မှာ ရမည်းသင်း၊ ပျော်ဘွယ်၊ ကျောက်ပန်းတောင်းတို့မှ ဝင်ရောက်မှုရှိသဖြင့် တစ်ပိဿာ ၃၈၀၀ ကျပ်မှ ၄၀၀၀ ကျပ်၊ **ငရုတ်ခြောက်(လတ်)**မှာ အသစ် မဝင်သေးဘဲ လက်ကျန်အဟောင်း များသာရှိခြင်းကြောင့် အရည် အသွေးပေါ်မူတည်၍ တစ်ပိဿာ ၃၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်၊ **ငရုတ်ခြောက်(ပွ)**မှာ ဧရာဝတီ တိုင်းမှ Aircon များမှာ တစ်ပိဿာ ၁၂၀၀ ကျပ်၊ သဲတော၊ ဝမ်းတွင်းပွ များမှာ ၇၀၀ ကျပ်ဖြင့် ရောင်းဝယ် နေကြသည်။

ကြက်သွန်နီဈေးနှုန်းအနေ ဖြင့် မြစ်သားမှလွဲ၍ နယ်စပ်ရောက် မှုရှိပြီး ယခုအပတ် မြို့တွင်းသုံး ဝယ်ယူမှုသာရှိ၍ ကြီးတစ်ပိဿာ ၈၀၀ ကျပ်၊ လတ် တစ်ပိဿာ ၆၀၀ ကျပ်၊ သေးတစ်ပိဿာ ၄၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ကြက်သွန်ဖြူ(တရုတ်) အဝင်ပုံမှန်ရှိသဖြင့် တစ်ပိဿာ

၄၈၀၀ ကျပ်ဖြင့် ဈေးငြိမ်နေပြီး **(မြေပြန်/ရမ်း)**မှာ စတင်စိုက်ပျိုးစ ဖြစ်ပြီး လက်ကျန်အရည်အသွေး ပေါ်မူတည်၍ **မြေပြန်** တစ်ပိဿာ ၂၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်၊ **ရမ်း** တစ်ပိဿာ ၁၈၀၀ ကျပ်မှ ၃၀၀၀ ကျပ်ဖြင့် ရောင်းဝယ်မှုရှိသည်။

အာလူး (အိုကော၊ အေဝမ်း၊ ဆွဲ)တို့မှာ တရုတ်အာလူးများ ဝင်ရောက်ပြီး မြို့တွင်းဝယ်ယူမှု သာရှိသဖြင့် အိုကောတစ်ပိဿာ ၁၉၀၀ ကျပ်မှ ၂၀၀၀ ကျပ်၊ **အေဝမ်း** တစ်ပိဿာ ၁၇၀၀ ကျပ်မှ ၁၈၀၀ ကျပ်၊ **ဆွဲ** တစ်ပိဿာ ၁၅၀၀ ကျပ် သို့ ဈေးနှိမ်သွားသည်။

ချင်းဈေးနှုန်းမှာ ပြည်ပ ဝယ်လက်မရှိခြင်း၊ မြို့တွင်းသုံးသာ ရှိသော်လည်း အသစ်များ အရည် အသွေးကောင်းသောကြောင့် တစ်ပိဿာ ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်၊ အဟောင်းတစ်ပိဿာ ၅၅၀ ကျပ်မှ ၈၀၀ ကျပ်သို့ ဈေးမြင့်နေ ကြောင်း သိရသည်။

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံဈေးကွက်

မန္တလေးကိုင်းတန်းဈေးနှင့် သီရိမာလာဈေးများတွင် **ခရမ်းချဉ် (ရှမ်းတောင်)** မှာ ရာသီကုန်အဝင် နည်းခြင်း၊ မြစ်ကြီးနား၊ တနိုင်းသို့ တင်ပို့ရမှုရှိခြင်း၊ **ထိုင်ဝမ်သီးများ** အဝင်နည်းသေးခြင်းကြောင့် ၂၀ ပိဿာ တစ်သေတ္တာလျှင် ၃၀၀၀၀ ကျပ်ထိ ဈေးမြင့်နေသည်။

အောင်ပန်း ဘက် မှ

ပန်းမုန်လာ၊ ဂေါ်ဖီထုပ်တို့ ဝင်ရောက်ပြီး အရည်အသွေး အပွင့် အထုတ်လှပပေါ်မူတည်၍ **ပန်းမုန်လာ** ဖေဝင် ကျပ်မှ ၈၀၀ ကျပ်၊ **ဂေါ်ဖီထုပ်**တစ်ထုတ် ၇၀၀ ကျပ်မှ ၈၀၀ ကျပ်ဖြင့် ရောင်းဝယ် နေကြသည်။

မုန်လာဥကြိုက်ရာသီ ဖြစ်၍ ပြင်ဦးလွင်တစ်ပိုက် အထွက် များ၊ အဝင်များခြင်းကြောင့် တစ်ပိဿာ ၈၀၀ ကျပ်မှ ၉၀၀ ကျပ်၊ **ဘိုစားပဲ** ၁၁၀၀ ကျပ်မှ ၁၂၀၀ကျပ်ဖြင့် ရောင်းဝယ် နေသည်။

ကျောက်ဆည်မှ **ခရမ်းသီး** များမဝင်တော့ဘဲ ပြင်ဦးလွင်မှ ဝင်ရောက်ပြီး တစ်ပိဿာ ၆၀၀ ကျပ်၊ **ပြောင်းဖူး** ၁၀၀ ဖူးလျှင် ၁၅၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေ သည်။

ငရုတ်စိုဈေးနှုန်းအနေဖြင့် အရောင်းအဝယ်အေးပြီး ကွတ်ခိုင်၊ ဗန်းမော်တင်ပို့ရမှုနည်းသော်လည်း မုံရွာ၊ ချောင်းဦးတို့မှ အဝင်နည်း ပစ္စည်းရှားသဖြင့် **ငရုတ်စို(ရှည်)** တစ်ပိဿာ ၂၀၀၀ကျပ်၊ လတ် တစ်ပိဿာ ၃၀၀၀ ကျပ်နှင့် ကျောက်ဆည်၊ ပုလိပ်တို့မှ **ငရုတ်ပွ**တစ်ပိဿာ ၂၀၀၀ ကျပ် ဖြင့် ရောင်းဝယ်မှုရှိသည်။

သစ်သီးဝလံဈေးနှုန်းအနေ ဖြင့် **တရုတ်ပန်းသီး**အိတ်စွပ် အစား **ယိုးဒယားပန်းသီး** အိတ်စွပ် ၁၀၀ လုံးပါ တစ်အိတ်လျှင် ၄၃၀၀၀ ကျပ်၊ **သီပေါနာနတ်** တစ်လုံးလျှင် ၄၀၀ ကျပ်။

လိမ္မော်သီး ၁၀၀ ပိဿာလျှင် အရည်အသွေးပေါ် မူတည်၍ ၂၀၀၀၀၀ ကျပ်မှ ၂၅၀၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေပြီး ရောက်ချိသီး၊ ထောပတ်သီးများ ယခုအပတ်အဝင်နည်းပြီး လက်ကျန် များသာ ရောင်းချမှုရှိသည်ဟု သိရသည်။

ဆန်းနှင့်အစေ့ထုတ်ပြောင်း

မန္တလေးဆန်ပွဲရုံများတွင် ယခုအပတ်ဆန်ဈေးနှုန်းများမှာ **ရန်ကုန်ပေါဆန်း**တစ်အိတ်လျှင် ၅၀၀၀၀ ကျပ်၊ **ရွှေဘိုပေါဆန်း** တစ်အိတ် ၅၅၀၀၀ ကျပ်၊ **ရွှေဘို မနော်** ၅၂၀၀၀ ကျပ်နှင့်ရောင်းဝယ် နေပြီး **မနောသူခမာ** မန္တလေး ဝန်းကျင်နှင့် ရန်ကုန်ပွဲရုံများမှ အသစ်များဝင်ရောက်မှုရှိပြီး တစ်အိတ်လျှင် အသစ် ၂၅၀၀၀၊ **သူခအဟောင်း** ၃၂၀၀၀ ကျပ်ဖြင့် မြို့တွင်းသုံးနှင့်ရွှေကူ၊ မိုးမိတ်သို့ တင်ပို့မှုရှိသည်။

ငစိန်ဆန်မှာ အသစ်မဝင် သေးခြင်း၊ ကားခဈေးမြင့်ခြင်း၊ မြို့တွင်းမုန့်လုပ်ငန်းသမား အဝယ် ရှိခြင်းတို့ကြောင့် တစ်အိတ်လျှင် ၂၅၀၀၀ ကျပ်၊ **ဇီယာဆန်**မှာ တစ်အိတ် ၂၉၀၀၀ ကျပ်သို့ ဈေးမြင့်နေကြောင်း သိရသည်။

အစေ့ထုတ်ပြောင်းဈေးနှုန်း အနေဖြင့် မိုးစိုက်အဝင်နည်းသွား ခြင်း၊ ဆောင်းစိုက်စတင်စိုက်ပျိုးစ ဖြစ်ခြင်းကြောင့် လှောင်လက်ထံမှ ဝယ်ရခြင်း၊ တရုတ်သို့တင်ပို့ရမှု မရှိသော်လည်း ယိုးဒယားပို့ရန်နှင့် ပင်လယ်ရေကြောင်းမှတင်ပို့ရန် ဝယ်ယူမှုရှိခြင်းကြောင့် ယခင် အပတ် ၅၄ ပိဿာလျှင် ၃၀၇၅၀ ကျပ်မှ ယခုအပတ် ၃၂၇၅၀ ကျပ် သို့ ဈေးမြင့်လာသည်။

ခင်မေကြည်





တောင်ကိုရီးယားနှင့် အာဆီယံအကြား

စားသောက်ကုန်ကဏ္ဍ ကုန်သွယ်မှု ပွံ့ပြန့်ရေး ကုန်စည်ပြပွဲများ ပူးပေါင်းဆောင်ရွက်

တောင်ကိုရီးယားနိုင်ငံနှင့် အာဆီယံ နိုင်ငံများအကြား စားသောက်ကုန်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာရေးအတွက် "Webinar on Trade Facilitation for F & B Industry between ASEAN & Korea" ကို တောင်ကိုရီးယားနိုင်ငံ အာဆီယံ - ကိုရီးယားဗဟိုဌာန (ASEAN-Korea Centre - AKC) နှင့် တောင်ကိုရီးယား သွင်းကုန်လုပ်ငန်းရှင်များအသင်း (Korea Importers Association - KOIMA) တို့ ပူးပေါင်း၍ ၂၇.၁၀.၂၀၂၁ ရက်တွင် ဆိုးလ်မြို့၌ ကျင်းပခဲ့သည်။

နိုင်ငံတော်ဖွံ့ဖြိုးရေးအဖွဲ့အစည်းများ စုစုပေါင်း GDP ၏ ၁၇ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။ တောင်ကိုရီးယားနိုင်ငံနှင့် အာဆီယံနိုင်ငံများ၏ ဆိုင်ရာ တာဝန်ရှိသူများက ASEAN - Korea Free Trade Agreement (AKFTA)၊ Regional Comprehensive Economic Partnership (RCEP) တို့မှ အကျိုးခံစားခွင့် ရရှိနိုင်မှု အခြေအနေများ၊ တောင်ကိုရီးယားနိုင်ငံ၏ သွင်းကုန်ဆိုင်ရာ စံသတ်မှတ်မှုများ၊ အပင်ပိုးမွှားထိန်းချုပ်မှုဆိုင်ရာများ၊ ကော်ဖီဈေးကွက်အခြေအနေနှင့် အလားအလာစသည်တို့ကို ဆွေးနွေးကြပြီး အာဆီယံနိုင်ငံများနှင့် တောင်ကိုရီးယားနိုင်ငံတို့မှ စားသောက်ကုန်ကဏ္ဍ လုပ်ငန်းရှင်များအကြား ကုန်သွယ်မှု လွယ်ကူလျင်မြန်ချောမွေ့စေရေးဆိုင်ရာ အတွေ့အကြုံများ၊ အတွေးအမြင်များ၊ အခက်အခဲနှင့်စိန်ခေါ်မှုများကို ဆွေးနွေးဖလှယ်ကာ တောင်ကိုရီးယားနိုင်ငံသို့ စားသောက်

ကုန်တင်ပို့နိုင်ရေး အခွင့်အလမ်းများကို ဆွေးနွေးကြသည်။ အဆိုပါ Webinar သို့ မြန်မာသံရုံး၊ ဆိုးလ်မြို့၏ စီးပွားရေးသံမှူးအပါအဝင် တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံမှ ကော်ဖီ၊ လက်ဖက်ရည်နှင့်စားသောက်ကုန်ကဏ္ဍမှ လုပ်ငန်းရှင်များ အွန်လိုင်းမှ ပါဝင်တက်ရောက်ခဲ့ကြသည်။ ဆက်လက်၍ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ ဆိုးလ်မြို့ COEX ခန်းမတွင် ASEAN Trade Fair 2021 ကုန်စည်ပြပွဲကို Seoul International Cafe Show 2021 နှင့် ပူးတွဲ ကျင်းပရာ ASEAN Trade Fair 2021 တွင် မြန်မာသံရုံး ဆိုးလ်မြို့၏ ဦးစီးမှုဖြင့် မြန်မာကော်ဖီ၊ လက်ဖက်ရည်၊ ဓနိဖူးလက်ဖက်ရည်၊ သစ်သီးခြောက်နှင့် ဟင်းခတ်အမွှေးအကြိုင်များ၊ မြန်မာ့စားသောက်ကုန်များကို မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေး ပြခန်းဖွင့်လှစ်၍ ပါဝင်ပြသသည်။

တရုတ်တော်ဘာဈေးကွက် ဈေးနှုန်းကြီးမားစွာ မြင့်တက်

တရုတ်နိုင်ငံ သဘာဝရော်ဘာဈေးကွက်တွင် ဈေးနှုန်းအကြီးအကျယ်မြင့်တက်ခဲ့ပြီး နောက်အောက်တိုဘာ ၁၉ ရက်တွင် တစ်တန်လျှင် ယွမ်ငွေ ၆၅၀ မှ ၇၀၀ ကြား ပြန်လည်ကျဆင်းခဲ့သည်။ အောက်တိုဘာ ၂၁ ရက်တွင် ရော်ဘာလက်ငင်းအဝယ်ဈေးနှုန်းများမှာ အမြင့်ဆုံးတစ်တန်လျှင် ၁၅၄၆၅ ယွမ်မှ အနိမ့်ဆုံး တစ်တန်လျှင် ၁၄၈၅၀ ယွမ်ရှိခဲ့သည်။ ထို့နောက် ဈေးကွက်အပိတ်ဈေးနှုန်း

မှာ တစ်တန်လျှင် ၁၄၉၁၀ ယွမ် ဖြစ်ခဲ့သည်။ သဘာဝရော်ဘာ ကြိုရောင်းကြို ၂၀ ယ် ဈေးကွက်တွင် အောက်တိုဘာလကုန်က ပြည်ပမှ တင်သွင်းသည့် ရော်ဘာအများအပြားကို ဈေးကွက်အတွင်း ဝယ်လိုအားမြင့်တက်သည့်ကာလ ဖြစ်ပြီး ရော်ဘာများကို ဈေးကွက်ပြန်လည်အားကောင်းလာမည့် အလားအလာရှိ နိုင်ကြောင်း သိရသည်။

ဒေါက်တာဝေရီလင်း

အာဆီယံဒေသ၏စားသောက်ကုန်ကဏ္ဍမှ တောင်ကိုရီးယားသို့ တင်သွင်းမှုသည် ၂၀၁၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံသာရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန် ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံရှိလာရာ ဆယ်စုနှစ်အတွင်း သုံးဆ မြင့်တက်လာသည်။ အာဆီယံ နိုင်ငံများ၏ စားသောက်ကုန်ကဏ္ဍ ထုတ်လုပ်

ဝင်းပပသူ

ထိုင်းဆန် ကမ္ဘာ့ဝယ်လိုအား မြင့်တက်

အားနည်းနေသောဘတ်ငွေကြောင့် ထိုင်းဆန်ယှဉ်ပြိုင်အား ပိုမိုကောင်းစေပြီး ကမ္ဘာ့ဝယ်လိုအားကောင်းလာစေရန် မြှင့်တင်ပေးခြင်းဖြင့် နောက်ဆုံးသုံးလပတ်တွင် ထိုင်းပြည်ပဆန်တင်ပို့မှု တက်လာမည်ဟု မျှော်လင့်ထားသည်။ တရုတ်၊ ဖိလစ်ပိုင်၊ ကင်မရွန်း၊ မလေးရှား၊ မိုဇမ်ဘစ်နှင့် စင်ကာပူနိုင်ငံများ၏ အဝယ်မြှင့်တက်လာမှုကြောင့် ထိုင်းပြည်ပ ဆန်တင်ပို့မှုသည် ဇွန်လကစ၍ ပိုမိုအားကောင်းလာကြောင်း သိရသည်။

ထိုင်းဆန် တင်ပို့မှုမှာ ပြီးခဲ့သည့် သုံးလပတ်တွင် တစ်လလျှင် ဆန်တန်ချိန် ၇၀၀၀၀၀ ဖြင့် ဆက်လက်၍ တိုးတက်နေရန် မျှော်မှန်းထားပြီး အောက်တိုဘာ ၁ ရက်မှ ၈ ရက်အထိ ၁၂၄ ဒသမ ၈၇ ရာခိုင်နှုန်း၊ တန်ချိန် ၈၇၇၅၅၅ ရှိခဲ့သည်။ ယင်းပမာဏမှာ ယမန်နှစ်က တန်ချိန် ၃၈၀၂၃၄ ထက် ၄၇ ဒသမ ၁၁ ရာခိုင်နှုန်း မြင့်တက်လာသည် ဆို၏။ ယခုနှစ်ပထမရက်လတွင် ထိုင်းပြည်ပဆန်တင်ပို့မှုမှာ တန်ချိန်

၃ ဒသမ ၈ သန်းရှိခဲ့ပြီး ယခင်နှစ် ၁၄ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ပြည်ပပို့ကုန်တန်ဖိုးဘတ်ငွေ ၅၈ ဒသမ ၆၈ ဘီလီယံရှိခဲ့သည်ဆို၏။ ယခုနှစ်အတွက် ဆန်တန်ချိန် ခြောက်သန်းတင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။ ထိုင်း ၅ မှတ်ဆန် (5% Broken Rice) ဈေးသည် ယမန်နေ့တွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၀ နှုန်းရှိခဲ့ပြီး ဗီယက်နမ်ဆန်က တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၀ ရှိနေသည်။

ယခုနှစ်တွင် ထိုင်းဆန်ဖြူဈေးနှုန်းမှာ တစ်တန်လျှင် ဒေါ်လာ ၅၂၀ အထိ မြင့်တက်ခဲ့ပြီး ဗီယက်နမ်ဆန်ကို ပိုမို၍သဘောကျခဲ့သည့် မလေးရှား၊ ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံဆန်ဝယ်လက်များအနေဖြင့် ထိုင်းဆန်၏ ဈေးနှုန်းဆွဲဆောင်မှုကြောင့် ယခုအပတ်များမှစ၍ ထိုင်းဆန်ကိုပြန်လည်၍ ဝယ်ယူလာကြရာ တန်ချိန် ခြောက်သန်းတင်ပို့ရန် ရည်မှန်းထားခြင်းဖြစ်သည်။

လွင်မျိုးဇော်



ပဲစင်းငုံမျိုးသစ် အိန္ဒိယတွင် တိုးချဲ့စိုက်ပျိုး

အိန္ဒိယနိုင်ငံတွင် ပဲစင်းငုံသည် ကုလားပဲပြီးလျှင် ဒုတိယအများဆုံး စိုက်ပျိုးထုတ်လုပ်ကာ ပြည်တွင်းအဓိက စားသုံး ပဲအမျိုးအစားဖြစ်သည်။ ၂၀၁၉-၂၀ ခုနှစ်တွင် နိုင်ငံတစ်ဝန်း ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်မှု တန်ချိန် ၃ ဒသမ ၈၉ သန်းရှိရာ ကာနာတာကာ ၂၉ ရာခိုင်နှုန်း၊ မဟာရဋ္ဌ ၂၈ ရာခိုင်နှုန်း၊ ဥတာပရာဒေရှ် ၇ ရာခိုင်နှုန်း၊ မဒ္ဒရာပရာဒေရှ် ၇ ရာခိုင်နှုန်းနှင့် တဲလန်ဂါနာ ၇ ရာခိုင်နှုန်း ပြည်နယ် များက ၇ ရာခိုင်နှုန်းပါဝင်သည်။ သို့ရာတွင် ပြည်တွင်းထုတ်

လုပ်မှုမှာ ဈေးကွက်ဝယ်လိုအားကို လုံလောက်စွာမဖြည့်ဆည်းနိုင်၍ မြန်မာ၊ မိုဇမ်ဘစ်၊ မာလာဝီ၊ တန်ဇန်နီးယား၊ ဆူဒန်စသည့် နိုင်ငံများမှ ပဲစင်းငုံများ နှစ်စဉ် ဝယ်ယူတင်သွင်းနေရသည်။ သို့ဖြစ်ရာ အထွက်နှုန်းကောင်းပြီး သက်တမ်းတိုဆောင်းသီးနှံ အတွက် မြေဆီဩဇာ အထောက်အပံ့ပြုမှုနည်းသည့် ပူစာအာဟာ-၁ပဲ ပဲစင်းငုံမျိုးအသစ်ကို တိုးချဲ့စိုက်ပျိုးကာ ပြည်ပမှ တင်သွင်းမှု လျော့ချရန် မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။

နေအေးလွင်





ကြည့်ပါက အချို့အကွက်များသည် လှပသော မျက်လုံးပုံစံအဖြစ် တွေ့မြင်ရမည် ဖြစ်သည်။

အလယ်မှ မီးခိုးရောင် အကွက်ငယ်တွင် မှိုစပိုးများပွားများနေသဖြင့် လေဖြင့်၊ ရေဖြင့်၊ မိုးရေစက်များ စဉ်ခြင်းကတစ်ဆင့် တစ်ပင်မှ တစ်ပင်သို့၊ တစ်နေရာမှ တစ်နေရာသို့ ပြန့်ပွားကူးစက်သည်။

အကွက်ပုံစံအရွယ်အစားနှင့် ပြန့်ပွားမှုသည် အပင်၏အသက်

ရောဂါကို ခံနိုင်ရည်မဲ့သောမျိုးဖြစ်ပါက ရာသီဥတုအခြေအနေကို ကြိုတင်ခန့်မှန်းခြင်း၊ စိုက်စနစ်များကို သေချာလိုက်နာခြင်းနှင့် ဓာတုနည်းဖြင့် ကြိုတင်ကာကွယ်နည်းစနစ်တို့ကို ကျင့်သုံးရမည်ဖြစ်သည်။ သို့မှသာ ကုပ်ကျိုးရောဂါကြောင့် အထွက်ဆုံးရှုံးမှုကို ဟန့်တားနိုင်မည်ဖြစ်သည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာနသည် ရောဂါကြောင့် အထွက်

သောစိုက်နည်းစနစ်နှင့် မြေဩဇာအချိုးအဆသည် ရောဂါကာကွယ်နိုင်သည့်နည်းလမ်းတစ်ခု ဖြစ်သည်။

ကျပ်ကျိုးရောဂါကို စိုက်ပျိုးရေးသုံးဓာတုဆေးများဖြင့် ကာကွယ်နိုင်သည်။ သို့ရာတွင် မှန်ကန်သော အချိုးအဆနှင့် ထိရောက်သောအချိန်တို့ဖြစ်ရန် အရေးကြီးသည်။ စိုက်ခင်းအတွင်း အပင်ငယ်စဉ်တွင် မိုးများအဆက်မပြတ်ရွာသွန်းပြီး စိုစွတ်ပူနွေးသော ရာသီကာလကို ကြိုတွေ့ရလျှင် စပါးရွက်ငယ်များအပေါ်တွင် ပင်ခေါင်းအရွယ် ထိုအစက်ပြောက်ကလေးများသည် နောက်ရက်အနည်းငယ်တွင် လွန်းပုံစံအစက်ပြောက်များအဖြစ် ပြောင်းလဲသွားသည်ကို တွေ့ရှိပါက ဓာတုမှိုသတ်ဆေးတမျိုးမျိုးကို ဖျန်းပေးရမည်ဖြစ်သည်။

အသုံးပြုနိုင်သော ဓာတုဆေးများမှာ ဖူဂျီ ၁ (ပါဝင်ပစ္စည်း Isopropaline 40%EC) ကို တစ်ဧကလျှင် ၁၆၀-၄၀၀ စီစီအချိုးဖြင့်လည်းကောင်း၊ ဘင်ဇို (ပါဝင်ပစ္စည်း Tricyclazole 75% WP) ကို တစ်ဧကလျှင် ၂၀၀-၃၀၀ ဂရမ်စီစီအချိုးဖြင့်လည်းကောင်း၊ ပရိုမီသိုင်း (ပါဝင်ပစ္စည်း Thiobphanate methyl 70%W/V) တစ်ဧကလျှင် ၄၅၀-၆၅၀ ဂရမ်အချိုးဖြင့်လည်းကောင်း၊ ကာဆူမင် (ပါဝင်ပစ္စည်းkasugamycin 2% EC)ကို တစ်ဧကလျှင် ၃၀၀-၈၀၀ စီစီအချိုးဖြင့်လည်းကောင်း ဖျန်းပေးရမည်ဖြစ်သည်။ ရာသီဥတုအခြေအနေနှင့် ရောဂါပြန့်ပွားမှုကို စစ်ဆေးကာ လိုအပ်သလို ငါးရက်ခြား သို့မဟုတ် ခုနစ်ရက်ခြားပြီး နှစ်ကြိမ်မှ သုံးကြိမ်အထိ ဖျန်းပေးနိုင်သည်။ အထူးဂရုပြုရမည့်အချက်မှာ ရောဂါဖြစ်စေသည့် သက်ရှိမှိုသည် အပင်၏အကြွင်းအကျန်ရိုးပြတ်များ၊ စိုက်ခင်းအနီးရှိ တခြားစပါးအနွယ်ဝင် ပေါင်းမြက်များပေါ်တွင် ကျန်ရှိကာ အသက်ရှင်နိုင်သောကြောင့် ပထမရာသီတွင် ရောဂါကျရောက်သည့် စိုက်ခင်းများကို ရိတ်သိမ်းပြီးချိန်၌ ရိုးပြတ်မီးရှို့ခြင်း၊ စိုက်ခင်းပတ်လည်ပေါင်းမြက်များကို အမြစ်ပြတ်သုတ်သင်ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်မှသာ နောက်ရာသီစိုက်ပျိုးချိန်အတွက် ကြိုတင်ကာကွယ်ပြီးဖြစ်သည်။ မျိုးစေ့ဆောင်ရောဂါဖြစ်သောကြောင့် ရိတ်သိမ်းခဲ့သောစပါးကို မျိုးအဖြစ်



ဖြန့်ပွား နိုင်ငံ၏ နေရာဒေသအမျိုးမျိုးတွင် စပါးမျိုးပေါင်း ၅၀ ကျော် စိုက်ပျိုးလျက်ရှိသည်။ စပါးအထွက်ဆုံးရှုံးရခြင်းပြဿနာအမျိုးမျိုးတွင် မြေဆောင်၊ လေဆောင်၊ ရေဆောင်နှင့် မျိုးစေ့ဆောင်စပါးရောဂါနှင့် ဖျက်ပိုးတို့သာမက စပါးကုပ်ကျိုးရောဂါသည်လည်း အဓိကပြဿနာတွင်တစ်ခု အပါအဝင်ဖြစ်သည်။

စပါးကုပ်ကျိုးရောဂါသည် တောင်ပေါ်ဒေသအပါအဝင် စပါးအဓိကစိုက်ပျိုးဧရိယာများတွင် ကျရောက်တတ်သည်ကို တွေ့ရှိရသည်။

စပါးအထွက်နှုန်းကို အဟန့်အတားဖြစ်စေသော စပါးကုပ်ကျိုးရောဂါသည် ပြောင်းလဲလာသော ရာသီဥတုအခြေအနေအရ ပိုမိုတွေ့ရှိလာရပြီး ယခုအခါ အရေးပါသောရောဂါတစ်ခုဖြစ်လာသည်။

စပါးကုပ်ကျိုးရောဂါ

စပါးကုပ်ကျိုးရောဂါသည် ကမ္ဘာအနှံ့နိုင်ငံပေါင်း ၈၅ နိုင်ငံကျော်တွင် တွေ့ရှိရသည်။ စပါးပျိုးပင်အရွယ်မှ အနံ့ထွက်ချိန်အထိ အရွက်၊ အဆစ်၊ ကုပ်နှင့် အမြစ်တို့တွင် ကျရောက်နိုင်ပြီး ရောဂါကြောင့် အထွက်ဆုံးရှုံးမှုမှာ အထွက်နှုန်း၏ ၂၅ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိရှိနိုင်သည်။

မြေတွင်းအစိုဓာတ်အလွန်နည်းနေခြင်း၊ မိုးဖွဲ့အချိန်ကြာမြင့်စွာရွာသွန်းခြင်းနှင့် နေ့ခင်းအပူချိန်လျော့နည်းနေသောရာသီဥတုအခြေအနေများကို ရောဂါကကြိုက်နှစ်သက်သည်။

တောင်ပေါ်ဒေသများတွင် နေ့နှင့်ညအပူချိန်ကွာခြားသောကြောင့် အရွက်များမှ ပင်စည်စစ်ထုတ်ကာ ရေစက်များဖြစ်ပေါ်နေတတ်ပြီး နေ့၊ ညအေးမြသော အခြေအနေများသည် ရောဂါဖြစ်ပွားမှုနှင့် ပြန့်ပွားမှုကို အားပေးကာ ပိုမို

ဆိုးရွားစေသည်။ ကုပ်ကျိုးရောဂါဖြစ်စေသောမှိုသည် ရာသီဥတုအပေါ်တည်မှီ၍ ဆိုးရွားလာနိုင်သောကြောင့် မိုးလေဝသအခြေအနေကို မျက်ခြည်မပြတ် သတိရှိနေရန် လိုအပ်သည်။

ကုပ်ကျိုးရောဂါကို ဖြစ်စေသော သက်ရှိ Pyricularia oryzaeသည် စပါးပင်၏ အရွက်ပေါ်တွင် ကျရောက်ပြီး အရွက်ကို ၎င်း၏အစာအတွက် စားသုံးကာ အရွက်၏အစာချက်လုပ်မှုကို အဟန့်အတားဖြစ်စေပြီး စပါးအထွက်လျော့ကျစေသည်။

ရောဂါပြင်ပလက္ခဏာ

ကျပ်ကျိုးရောဂါပင်ပြုလက္ခဏာကို အစက်အပြောက်အဖြစ်လည်းကောင်း၊ အကွက်အနာများအဖြစ်လည်းကောင်း၊ စပါးပင်၏အရွက်၊ အဆစ်၊ ရွက်ဆစ်၊ ကုတ်၊ အနံ့ပေါ်ရှိ နေရာအမျိုးမျိုးနှင့် အစေ့များပေါ်အထိ တွေ့နိုင်သည်။ ရောဂါဝင်ခါစတွင် ပင်အပင်ခေါင်းအရွယ်ခန့် ရေစိုနာကွက်ငယ်များကို အရွက်နုများပေါ်တွင် စတင်တွေ့ရှိရသည်။ တစ်ပတ်မှ ဆယ်ရက်ခန့်အရွက်ပေါ်တွင် ထောင့်ချွန်ပါသော လွန်းပုံစံ (ဆနွင်းမကင်း)ကဲ့သို့ အကွက်များအဖြစ် သိသာစွာတွေ့မြင်နိုင်ပြီး အကွက်အလယ်တွင် မီးခိုးရောင်နှင့် အကွက်အနားများသည် အညိုရောင် ဘောင်သတ်ထားသည့်ပုံ မြင်တွေ့ရမည်ဖြစ်သည်။ သေချာစွာ

အရွယ်၊ ရောဂါဒဏ်ခံနိုင်မှု၊ ရောဂါဝင်ရောက်ချိန်နှင့် ရာသီဥတု၏ အခြေအနေပေးမှုအလိုက် အရွယ်အစားကွာခြားနိုင်သည်။

အပင်ငယ်စဉ် ပျိုးပင်အဆင့်တွင် ကျရောက်ပါက တစ်ပင်လုံးရှိ အရွက်များပျက်စီးပြီး ကာကွယ်မှုမရှိပါက အခင်းလုံးကျွတ် ဆုံးရှုံးနိုင်သည်။

ရွက်ချွန်ပြားတွင် ကျရောက်ပါက အရွက်သို့ ကူးစက်ပြီး အရွက်မှအဆစ်မှ အောက်သို့ ကျိုးကျပျက်စီးနေသည်ကို တွေ့ရမည်ဖြစ်သည်။

အဆစ်တွင် ကျရောက်ပါက ပင်စည်တစ်ခုလုံးပုပ်ကာ မည်းနက်နေပြီး နောက်ဆုံးတွင် ပင်စည်တစ်ခုလုံးအောက်သို့ကျိုးကျလာသည့် ကုပ်ကျိုးလက္ခဏာကို တွေ့ရမည်ဖြစ်သည်။ ကုပ်တွင် ကျရောက်သည့်အဆင့်တွင် အနံ့၌ အစေ့တည်မှုမရှိတော့ဘဲ အနံ့တစ်ခုလုံး အဖျင်းစေ့များသာရှိပြီး အထွက်ကို ထိခိုက်စေသည်။

ကာကွယ်နည်းနည်း

ကျပ်ကျိုးရောဂါသည် ကြိုတင်ခန့်မှန်းကာကွယ်နိုင်သော ရောဂါဖြစ်သည်။ မိမိစိုက်ပျိုးထားသော စပါးမျိုးသည် ကုပ်ကျိုး

ဆုံးရှုံးမှုမရှိစေရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရန်အတွက် ရောဂါကျရောက်မှုများကို လေ့လာဆန်းစစ်ကာ ရောဂါကာကွယ်ရန်ထိရောက်သောဆေးတမျိုးကို ဖော်ပြလိုက်ပါသည်။

စပါးကုပ်ကျိုးရောဂါသည် နေ့အပူချိန်မြင့်ပြီး ညအပူချိန်နိမ့်သော ဇန်နဝါရီနှင့်ဖေဖော်ဝါရီလများ မိုးအဆက်မပြတ်ရွာသွန်းပြီး စွတ်စိုထိုင်းထိုင်းသောမိုးကာလ ရာသီဥတုအခြေအနေကို နှစ်သက်သည်။ စိုက်ခင်းအတွင်း ပုလဲမြေဩဇာအလွန်အကျွံကျွေးခြင်းကြောင့် ပင်ပွားအလွန်များနေခြင်း၊ ကောက်ကွက်စိပ်ပြီး အပင်ဦးရေထူထပ်နေသောကြောင့် စပါးခင်း၌ လေဝင်လေထွက်နည်းပြီး ပူနွေးစိုစွတ်နေတတ်ခြင်းတို့ကြောင့်လည်း ရောဂါဖြစ်စေသည့် သက်ရှိမှိုများ ကျရောက်လာနိုင်သည်။

ပိုတက်ရှ်မြေဩဇာသည် အခြားရောဂါများအတွက် အပင်ခံနိုင်ရည်ရှိမှုကို အထောက်အကူပြုသော်လည်း စပါးကုပ်ကျိုးရောဂါအတွက်မူ ပိုတက်ရှ်ကို လိုအပ်သည်ထက် ပိုထည့်ခြင်းသည် ရောဂါဖြစ်စေရန် ပိုမိုအားပေးသကဲ့သို့ ဖြစ်စေသည်။ ထို့ကြောင့် မှန်ကန်



ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် မြောင်းတကာ ကျေးရွာအုပ်စု ရိုးဝကျေးရွာရှိ တောင်သူ ဦးမြင့်ဦး၏သိပ္ပံနည်းကျ ရက် ၉၀ စပါး ၁၀ ဧက စံကွက် ရိတ်သိမ်းပွဲကို နိုဝင်ဘာ ၂၀ ရက်က ကျင်းပရာ တာဝန်ရှိသူများ အားပေးကြည့်ရှုကြပြီး (ပုံ) တစ်ဧကလျှင် စပါးအစိုတင်း ၁၀၀ နှင့် အခြောက် ၉၂ တင်းခန့် ထွက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီးစိုက်ပျိုးရေး

စာ - ၁၃ စိန်တံချူ မှ

ကြွေကျသည့် အချိန်တွင် အဝါ ရောင်လမ်းကလေး၊ အဝါရောင် ပန်းမွှေးရာကဲ့သို့ မြေပြင်ပေါ်တွင် စိစိရီရီကျပြန်နေသည့် အလှကို မြင်တွေ့နိုင်၏။

သတိပြု

ကိုယ်ဝန်ဆောင်မိခင်များနှင့်

နို့တိုက် မိခင်များအတွက် စိန်တံချူ ပန်းပင်၏ ဆေးဖက်ဝင်အသုံးကို လုံလောက်သည့် သုတေသနပြု ထားခြင်း မရှိသေးပေ။ စိန်တံချူ ပန်းပင်ကို အခြေခံသည့် ပရဆေး များကို အသုံးပြုမည်ဆိုပါက တန်ဆေး လွန်ဘေး၊ အစာ

လည်းဆေး၊ ဆေးလည်း အစာ ဆိုသည့် စကားအရ သင့်တင့် လျောက်ပတ်သည့် ပမာဏအတိုင်း ချင့်ချိန်သုံးစွဲနိုင်သကဲ့သို့ တတ်ကျွမ်း နားလည်သည့် ပညာရှင်များ၏ ညွှန်ကြားချက်အတိုင်း အသုံးပြု သင့်၏။ ကြေးမုံငယ်

စာ- ၁၇ စပါးကုပ်ကျိုး မှ

ဆက်သုံးလိုပါက စိုက်ပျိုးခါနီး တွင် မျိုးစေ့စီရင်ဆေးကို အသုံးပြု ရမည်ဖြစ်သည်။

ရောဂါဒဏ်ခံနိုင်ရည်ရှိသောမျိုးများ

ရောဂါကိုခံနိုင်ရည်ရှိသည့် မျိုးများ စိုက်ပျိုးခြင်းသည် အကောင်းဆုံးကာကွယ်နိုင်သည့် နည်းဖြစ်သကဲ့သို့ စီးပွားရေး တွက်ခြေကိုက်သည့် စိုက်နည်းစနစ် လည်းဖြစ်သည်။ မြန်မာနိုင်ငံ အတွင်း အများဆုံး စိုက်ပျိုးလျက် ရှိသည့် ထုတ်ဝေပြီး စပါးမျိုးများကို ရှမ်းပြည်နယ်တောင်ပိုင်း ယာစပါး တွင် ကျရောက်သော ရောဂါဖြစ်စေ သည့်သက်ရှိနှစ်မျိုးနှင့် နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် ကျရောက် သောရောဂါဖြစ်စေသည့် သက်ရှိ နှစ်မျိုးကိုအသုံးပြုကာ ရောဂါထိုးသွင်း စမ်းသပ်ခဲ့သည်။ ရောဂါဒဏ် ခံနိုင်ရည် ရှိမှု စမ်းသပ်ချက် သုတေသနရလဒ်အရ ဧကရီမွှေး၊ ဧရာမင်း၊ မနောသုခ၊ ဆင်းသုခ၊ ဆင်းသွယ်လတ်၊ ဆားငံခံ ဆင်းသွယ်လတ်၊ ခွဲဝါတောင်ပျံ၊ ရတနာတိုး၊ ရေဆင်းလုံးသွယ်၊ မြောင်းမြေမ၊ ပေါဆန်း၊ ပြည် မြန်မာစိန်၊ ပြည်တော်ရင်၊ ရွှေမနော်၊ ရွှေပြည်ငွေ၊ ငကျ၊ ငကျွဲ

တောင်ပျံ၊ ရွှေရင်အေး၊ ဆင်းဧကရီ၊ သီးထပ်ရင်၊ သီရိသုခ၊ သုခရင် စပါးမျိုးတို့နှင့် ယာစပါးများ ဖြစ်ကြသော ဘူကျောက်၊ ကုန်းမြင့် ၂၊ မုဆိုးမကျွေးပြေမျိုးလိုင်းများ သည် စမ်းသပ်သည့်ရောဂါဖြစ်စေ သည့် သက်ရှိလေးမျိုးလုံးကို ခံနိုင်ရည်ရှိသည်ကို တွေ့ရသည်။ မှော်ဘီ ၂၊ အင်းမရဲဘော်၊ ကျော် ဇေယျ၊ ရွှေမြန်မာ၊ ရွှေပြည်မွှေးနှင့် သုခမွှေးတို့သည် စမ်းသပ်သည့် ရောဂါဖြစ်စေသည့်သက်ရှိတို့အနက် တချို့မှာ ခံနိုင်ရည်မဲ့သည်ကို တွေ့ရသည်။ ရွှေသွယ်ရင်မျိုး သည် ရောဂါဒဏ်ခံနိုင်ရည်မဲ့မျိုး ဖြစ်သည်။ ပြောင်းလဲလာသော ရာသီဥတုအခြေအနေအရ ရွှေသွယ်ရင် စိုက်ပျိုးသော စိုက်ခင်းများသည် ကြိုတင်ကာကွယ်မှုမရှိပါက အထွက် ကို ဆိုးဝါးစွာ ထိခိုက်စေမည်။

ရောဂါဒဏ်ခံနိုင်ရည် ရှိ မျိုးများမွေးမြူထုတ်လုပ်ရေးသည် လည်း ဘက်စုံရောဂါကာကွယ် နှိမ်နင်းနည်းအတွက် အထောက် အကူဖြစ်စေသည်။ အချိန်တို ကာလအတွင်း သီးနှံအလိုက် ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိသည့် သီးနှံမျိုးထုတ်လုပ်မှု၌ မျိုးသစ်ရရှိ ရေးအတွက် ဇီဝနည်းပညာသုတေ

သနဆောင်ရွက်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ လက်ရှိ ရောဂါဒဏ်ခံနိုင်ရည်ရှိသောမျိုးများ ၏ ခံနိုင်ရည်ရှိဖိအေးမျိုးအစားများ ကိုရှာဖွေဖော်ထုတ်ပြီး အထွက်ကောင်း၊ ရောဂါဒဏ်ခံနိုင်ရည်ရှိမျိုးများ မွေးမြူ ထုတ်လုပ်ရန် ဆောင်ရွက်လျက် ရှိသည်။ စိုက်/သု



တိုက်ကြီးမြို့နယ် မျိုးသန်မျိုးစေ့ထုတ် စံကွက်ရိတ်သိမ်း

ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီး မြို့နယ် ပုတ္တကျေးရွာအုပ်စု ကြို့ကုန်း ကျေးရွာ တောင်သူ ဒေါ်နော်အိမ်ရီး ၏ မိုးစပါးဆင်းသုခ မျိုးသန်

မျိုးစေ့ထုတ် ၄ ဒသမ ၁၄ ဧက စံကွက်ရိတ်သိမ်းပွဲကို နိုဝင်ဘာ ၂၀ ရက်ကပြုလုပ်ရာ (ပုံ) တာဝန်ရှိ သူများကြည့်ရှု အားပေးကြပြီး

တစ်ဧကလျှင် ပျမ်းမျှ စပါးအစို ၈၅ တင်းနှင့် အခြောက် ၈၃ တင်း ခန့် ထွက်ရှိကြောင်း သိရသည်။ တိုင်းဒေသကြီးစိုက်ပျိုးရေး

ကျောပုံး - ပြည်ပဝင်ငွေ မှ ကျော်မှ ဒေါ်လာသန်း ၂၃၃ ဒသမ ၀၂၈ ထားဝယ်မှ ထီးခိုးသို့ တန်ချိန် ၂၇၈၁ ဒသမ ၁၁ ဒေါ်လာသန်း ၄ ဒသမ ၄၆၂ ဖိုး၊ မြိတ်မှ ရနောင် သို့ ကုန်တန်ချိန် ၃၁၃၇၉ ဒသမ ၈၀၆ ၊ တန်ဖိုးဒေါ်လာ ၃၃ ဒသမ ၉၀၈ သန်းဖိုး၊ မြိတ်မှ မောတောင် သို့ ကုန်တန်ချိန် ၇၈၃၅ ဒသမ ၁၆၄၊ တန်ဖိုး ဒေါ်လာ ၁၄ ဒသမ ၀၂၂ နှင့် မြိတ်၊ ထားဝယ်မှ ရန်ကုန် သို့ ကုန်တန်ချိန် ၄၀၅၀ ဒသမ ၄၈၅၊ တန်ဖိုးဒေါ်လာ ၂၇ ဒသမ ၂၃၃ သန်းဖိုး၊ စုစုပေါင်း ကုန်တန်ချိန် ၃၁၂၈၀ ဒသမ ၆၇၇၊ တန်ဖိုးဒေါ်လာ ၃၁၂ ဒသမ ၆၅၃ သန်းဖိုး ဖမ်းယူထုတ်လုပ် တင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ယခု ၂၀၂၁-၂၂ ဘဏ္ဍာနှစ် အောက်တိုဘာအထိ အဆိုပါဌာန ငါးနေရာမှ ကုန် တန်ချိန် စုစုပေါင်း ၂၄၅၈၇ ဒသမ ၆၂၈၊ တန်ဖိုး ဒေါ်လာသန်းပေါင်း ၂၉ ဒသမ ၂၁၅ သန်းတင်ပို့ ရောင်းချပြီးဖြစ်သည်ဆို၏။ တိုင်းဒေသကြီးအတွင်း ငါးအမှုန်ကြိတ်စက်ရုံများကလည်း နိုင်ငံခြားငွေရှာဖွေပေးနိုင်ခဲ့ရာ ကျွန်းစုမြို့နယ်၊ မြိတ်မြို့နယ်နှင့် လောင်းလိုမြို့နယ်များရှိ ကုမ္ပဏီ ခြောက်ခုပိုင် ငါးအမှုန်ကြိတ်စက်ရုံ များက ၂၀၂၀-၂၁ ခုနှစ်တွင် တန်ချိန် ၅၂၀၆၇ ဒသမ ၃၇၊ တန်ဖိုးဒေါ်လာသန်း ၂၈ ဒသမ

၄၀၈ သန်းဖိုးထုတ်လုပ်တင်ပို့နိုင် ခဲ့ကြောင်း သိရသည်။ တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းများ ကြီးကြပ် ဆောင်ရွက်ခြင်းသာမက သားဖောက် စခန်းများတွင် ရေချိုရေငန် ငါး၊ ပုစွန်သားပေါက်များ ထုတ်လုပ်ပြီး သဘာဝမြစ်ချောင်းများတွင် ငါးမျိုး များစိုက်ထည့်ပေးခြင်း၊ ငါးပုစွန် မွေးမြူရေးထုတ်လုပ်မှု ကျင့်စဉ် GAQP သင်တန်းများ ဖွင့်လှစ် ပို့ချပေးခြင်း၊ အေးခဲရေထွက်ကုန် ပစ္စည်းများကို စားသုံးသူများ ယုံကြည်စိတ်ချမှု မြှင့်တင်ဆောင် ရွက်ခြင်း၊ ရေချိုငါးဆေးထိုးသား ဖောက်သင်တန်းများ တိုးချဲ့ဖွင့်လှစ် ခြင်း၊ ငါးသယ်စာတ မပြုန်းတီးစေရေး VMS စနစ်ဖြင့် ထိန်းကျောင်းခြင်း၊ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် ခြင်း၊ တရားမဝင်ငါးဖမ်းဆီးသူများ ကို ပညာပေးဆွေးနွေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းတို့ကို လည်း စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိသည်။ ထို့ပြင် ပြည်ပပို့ကုန် ပိုမို တင်ပို့ရောင်းချနိုင်ရေးနှင့် ရေနေ သတ္တဝါများ ရှင်သန်ကြီးထွားရာ သန္တာကျောက်တန်းများ၊ ဒီရေတော များ၊ ရှားပါးသတ္တဝါများဖြစ်သည့် လိပ်၊ လင်းပိုင်၊ ရေဝက်နှင့် ငါးမန်းများ မျိုးထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ မောင်ဘောဂ

ရခိုင် ပြည်နယ်သည် ရှည်လျားသည့် ပင်လယ်ကမ်းရိုးတန်းနှင့် ရေငန်မြစ်နှင့် ချောင်းများ၊ ရေချို၊ ရေငန်စပ် ဧရိယာများစွာတည်ရှိသောကြောင့် ရေချို၊ ရေငန်ငါး၊ ပုစွန်မျိုးစိတ်ပေါင်းများစွာ ပေါများစွာ ရှင်သန် ပေါက်ပွားလျက်ရှိသည်။

ထိုဒေသ၌ ရှင်သန်ပေါက်ပွားလျက်ရှိသည့် ငါး၊ ပုစွန်၊ ကဏန်းမျိုးစိတ်ပေါင်းများစွာတို့တွင် ရေငန်ပုစွန်ကျား (Penaeus Monodon Tiger Shrimp) မျိုးစိတ်တစ်ခုတည်းကိုသာ အဓိကထားသားဖောက်မွေးမြူထုတ်လုပ်ပြီး တစ်ပိုင်တစ်နိုင် ရေချိုငါးမွေးမြူခြင်းလုပ်ငန်းအနည်းငယ်မှအပ ရေချို၊ ရေငန်ငါးပုစွန်ထုတ်လုပ်ရာတွင် ပင်လယ်ပြင်နှင့် သဘာဝ ရေပြင်ကိုသာ အဓိကထားကြသည်။

ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်နှင့်ထိစပ်နေသည့် မြစ်၊ ချောင်းများ၌ ငါး၊ ပုစွန်၊ ကဏန်းနှင့်ရေသယံဇာတ ထွက်ရှိမှုကျဆင်းလာမှုကြောင့် ငါး၊ ပုစွန်များ ဆက်လက် မွေးမြူထုတ်လုပ်နိုင်ရန် ရေချိုပုစွန်သားဖောက်ခြင်းလုပ်ငန်းကို ငါးလုပ်ငန်းဦးစီးဌာနမှ ပညာရှင်တို့၏ စွမ်းဆောင်မှုဖြင့် စမ်းသပ်သားဖောက်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ လျော့နည်းလာသော ရေချိုပုစွန်ထွက်ကုန်

အကြံပြုများကို သင်ခန်းစာယူကာ ရေချိုပုစွန်သားဖောက် မွေးမြူခြင်းလုပ်ငန်း ပိုမိုအောင်မြင်မှုရရှိရန် ကြိုးပမ်း ဆောင်ရွက်ခြင်းဖြင့် ရေထွက်ကုန်ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံခြားဝင်ငွေကို တိုးမြှင့်ရရှိစေမည်ဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ ရေငန်ပုစွန် သားဖောက်စခန်းများ အနေဖြင့် အဓိကထားဖောက်ထုတ်လုပ်သည့် ရေငန်ပုစွန် သားဖောက်ရာသီကာလပြီးဆုံးသည့် ဧပြီလတွင် ရေချိုပုစွန် တုပ်ကြီးကို သားဖောက်ထုတ်လုပ်ခြင်းဖြင့် ကြားကာလ၌ အလုပ်ပြတ်လပ်မှုမရှိဘဲ နည်းပညာစွမ်းဆောင်မှုကို မြှင့်တင် ပေးနိုင်ခြင်းဖြင့် ဌာနအနေဖြင့် ဝင်ငွေကို ပိုမိုရှာဖွေနိုင်မည်

ရခိုင် ရေချိုပုစွန်တုပ်ကြီး စမ်းသပ်သားဖောက် အောင်မြင်မှုရသည်

ညောင်ဦးပိး



ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနပိုင်စခန်းတို့တွင် ရေငန်ပုစွန်ကျား တစ်မျိုးတည်းကိုသာ သားဖောက် ထုတ်လုပ်ခဲ့ပြီး ရေချိုငါးသားပေါက်များကို ဒေသတွင်း၌ ထုတ်လုပ်ဖြန့်ဖြူးပေးခဲ့သည်။

ငါး၊ ပုစွန်၊ ကဏန်းတို့ကို နည်းမျိုးစုံဖြင့် အလွန်အကျွံ ဖမ်းဆီးမှုကြောင့် ရေသတ္တဝါမျိုးစိတ်များ မျိုးသုဉ်းရှားပါးလာ ရာ ငါး/ပုစွန်မွေးမြူရေးလုပ်ငန်း ဘက်စုံဖွံ့ဖြိုးရေးနှင့် ရေချို/ ရေငန်မွေးမြူရေးလုပ်ငန်းများ တိုးတက်ရေးကို အရှိန်အဟုန် ဖြင့် ဆောင်ရွက်လျက်ရှိသည်။

ရခိုင်ပြည်နယ်၏ မြစ်၊ ချောင်းများအတွင်း ပြည်ပ ဈေးကွက်ဝင် ဒေသမျိုးရင်း ရေချိုပုစွန်တုပ်ကြီးများကို စမ်းသပ် သားဖောက်မွေးမြူခြင်းလုပ်ငန်းများ လုပ်ကိုင် အောင်မြင်မှုရရှိခဲ့ရာ မွေးမြူရေးကဏ္ဍနှင့် ရေထွက်ကုန် ပြည်ပတင်ပို့မှုအတွက် တန်ဖိုးမဖြတ်နိုင်သောရလဒ်ကောင်း များကို ရရှိခဲ့သည်။

ရေချိုပုစွန်တုပ်ကြီး (Macrobrachium rosenbergii) (Giant Tiger Prawn) မွေးမြူမှုအားကောင်းသော ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ပြည်တွင်းမျိုးစိတ်ရှားပါးလာမှုကြောင့် ပြည်ပနိုင်ငံတို့မှ မျိုးစိတ်များတင်သွင်း၍ သားဖောက်မွေးမြူ ခဲ့ရာ ပြည်တွင်းမျိုးစိတ်နှင့် ပြည်ပမျိုးစိတ် ရောနှောသွား၍ မျိုးမှန်သောဒေသမျိုးစိတ်ဖြစ်တည်မှု လျော့နည်း၍ ကြီးထွားမှုနှုန်းကျဆင်းလာခြင်းဖြင့် ပြည်တွင်းမျိုးစိတ်များ ရှားပါးလာမှုကို ရင်ဆိုင်လာရသည်။

ရခိုင်ပြည်နယ်သည် ရေထွက်ကုန်အများဆုံး ရှင်သန် ပေါက်ပွားရာဒေသတစ်ခုအဖြစ် ပိုင်ဆိုင်ထားရာမှ ရခိုင်

ပြန်လည်ဖွံ့ဖြိုးရေးအတွက် ကုလားတန်မြစ်အတွင်း အရောင် အဆင်းလှပပြီး အရသာကောင်းမွန်သော အရွယ်အစား ကြီးသည့် ဒေသမျိုးရင်း ရေချိုပုစွန်တုပ်သည် ပြည်ပ ဈေးကွက်ဝင်သဖြင့် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနက ကန်များတူးဖော်ကာ ပုစွန်သားပေါက်များကို ထုတ်လုပ် မွေးမြူလျက်ရှိသည်။

ပြည်နယ်အတွင်းရှိ မြစ်၊ ချောင်းတို့တွင် ပြည်ပမျိုးစိတ် ရောနှောမှုမရှိသေးဘဲ မျိုးစိတ်မှန်သော ဒေသမျိုးရင်း ရေချို ပုစွန်တုပ်ကြီးများကို လွန်ကျွံဖမ်းဆီးမှုကြောင့် မျိုးသုဉ်း ရှားပါးလာသည့်အန္တရာယ်မှ ကာကွယ်ရန်နှင့် မျိုးရောနှောမှု မဖြစ်ပေါ်စေရန် ဒေသရင်းမျိုးစိတ်တစ်ခုကို ချဲ့ထွင် မွေးမြူထုတ်လုပ်ပြီး ငါး၊ ပုစွန်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေလျက် ရှိသည်။

ထို့ပြင် ရေချိုပုစွန်ထုပ်ကို တိုးချဲ့မွေးမြူစေကာ မွေးမြူရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်ခြင်းဖြင့် အလုပ် အကိုင်အခွင့်အလမ်းများ ရရှိစေသည်။

ရခိုင်ပြည်နယ်တွင် ရေချိုပုစွန်တုပ်ကြီးမျိုးကို ငါးလုပ်ငန်းဦးစီးဌာနက ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက်မှ ဩဂုတ် ၁၀ ရက်ထိ စမ်းသပ်မွေးမြူသားဖောက်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့သည်။

ရခိုင်ပြည်နယ်တွင် ရေချိုပုစွန်တုပ်ကြီး စမ်းသပ် သားဖောက်ရာ၌ ရေချိုပုစွန်သားပေါက်ကောင်ရေ ၁ ဒသမ ၂ သိန်းထွက်ရှိခဲ့ပြီး သားပေါက် ငါးသောင်းကိုရောင်းချ၍ ကျန်သားပေါက် ခုနစ်သောင်းအား ရေချိုကန်နှင့် ပုစွန်ကန် အချို့တွင် လွှတ်ပေးခဲ့ကြသည်။ ကနဦး စမ်းသပ်သားဖောက် ခြင်းဖြစ်သည့်အတွက် အခက်အခဲများရှိသော်လည်း အတွေ့

ဖြစ်သည်။

ပြည်တွင်းမျိုးနှင့်ပြည်ပမျိုးရောနှောနေချိန်၌ ရခိုင် ပြည်နယ်၏ သဘာဝမြစ်၊ ချောင်းမှရရှိသည့် ရေချိုပုစွန်များ မျိုးရောနှောမှုနှင့် မျိုးသုဉ်းရှားပါးမှုမရှိစေရန် ထိန်းသိမ်းနိုင် ခြင်း၊ သားပေါက်များအား သီးသန့်ကန်ဖြင့် မွေးမြူသော အဆင့်သို့မလုပ်ဆောင်မီ ကြားကာလ၌ ရေချိုရရှိသည့် ကန် အချို့နှင့် စပါးကင်းများတွင် ထည့်သွင်းမွေးမြူစေခြင်းဖြင့် စိုက်ပျိုးမွေးမြူရေး တောင်သူတို့၏ လူမှုစီးပွားတိုးတက်မှုကို ရရှိစေမည် ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ရေငန်ပုစွန်သားဖောက်လုပ်ငန်း အပြင် ရေချိုပုစွန်တုပ် သားဖောက်လုပ်ငန်းကို လာမည့် သားဖောက်ရာသီကာလ၌ အကောင်အထည်ဖော် ဆောင်ရွက် ခြင်းဖြင့် ရေချို/ ရေငန်ပုစွန် မွေးမြူသားဖောက်ခြင်း လုပ်ငန်းအတွက် အရှိန်မပြတ်အောင်မြင်မှုကို ဆက်လက် ရရှိနေမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် တောင်ပေါ်ဒေသ၊ မြေပြန့်ဒေသနှင့် ရှည်လျားသောပင်လယ်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသော ကြောင့် သယံဇာတပေါကြွယ်ဝပြီး ရေသယံဇာတကိုပါ အလျှံပယ်ထုတ်ယူသုံးစွဲနိုင်သဖြင့် ရေထွက်ကုန်ဈေးကွက် ရရှိထားသော အခြားဒေသတွင်းနိုင်ငံများထက် အားသာချက်များစွာ ရှိနေသည်။

ထို့ကြောင့် နည်းပညာနှင့်ထုပ်ပိုးခြင်းတို့ကို ခေတ်မီစွာ ဆောင်ရွက်လာနိုင်သည်နှင့်အမျှ အရှေ့တောင် အာရှနိုင်ငံ များထဲတွင် ရေထွက်ကုန်တင်ပို့မှုစံချိန်တင်နိုင်မည့် အလားအလာကောင်းများစွာ စောင့်ကြိုလျက်ရှိနေပေသည်။

ပြည်ပဝင်ငွေ ရှာဖွေအားထား ငါးဖမ်းစက်လှေများ



ဖောင်ကျော

မြို့နယ်၌ ကမ်းနီးရေလုပ်သားပေါင်း ၁၉၀၀၀ ကျော် ကမ်းဝေးရေလုပ်သားပေါင်း ငါးသောင်းခန့်နှင့် အခြားရေလုပ်သားပေါင်း ၈၅၀ ခန့်တို့အပါအဝင် ရေလုပ်သားပေါင်း ၆၇၀၀၀ ကျော်တို့ လုပ်ငန်းခွင်ဝင်ရောက်လျက်ရှိပြီး မြိတ်မြို့နယ်တွင် ကမ်းနီး၊ ကမ်းဝေးရေလုပ်သားပေါင်း ၄၀၀၀၀ ခန့်နှင့် အများဆုံးဖြစ်ကာ ကော့သောင်းမြို့နယ်တွင် ၁၃၀၀၀ ခန့်ရှိပြီး ဒုတိယအများဆုံးဖြစ်သည်။ ၁၀ မြို့နယ်အနက် တနင်္သာရီမြို့နယ်သည် ရေလုပ်သားအနည်းဆုံးဖြစ်ကာ ကမ်းနီးရေလုပ်သား ၈၀ ခန့်အပါအဝင် စုစုပေါင်း ၈၀ ခန့်သာရှိသည်ဆို၏။

ကမ်း နီးကမ်းဝေးငါးဖမ်း ထုတ်လုပ်ငန်းများကို သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ တည်ဆဲဥပဒေများနှင့်အညီဖြစ်စေရေး ထိန်းကျောင်းကြပ်မတ်လျက်ရှိသကဲ့သို့ ရေရှည်အတွက် GAP အပါအဝင် ခေတ်မီနည်းပညာအသုံးပြု ငါး၊ ပုစွန်မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ဆောင်ရွက်လျက် ရှိသည်။

ငါးပုစွန်ကဏ္ဍဖွံ့ဖြိုးရေးကို ကြိုးပမ်းရာတွင် ငါးဖမ်းရာသီ သတ်မှတ်ခြင်း၊ အချို့ဒေသများတွင် နယ်မြေလိုအပ်ချက်အရ

ဇုန်များသတ်မှတ်ထိန်းသိမ်းခြင်း၊ သဘာဝငါးမျိုးပွားခြင်းကို ခေတ်မီနည်းစနစ်များအသုံးပြု၍ လေ့လာသုံးသပ်ကာ ရေရှည်အကျိုးစီးပွားအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများကို ရေလုပ်ငန်းကဏ္ဍတွင် စနစ်တကျလိုက်နာဆောင်ရွက်ကြရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

ရေထွက်ပစ္စည်းများ ပြည်ပသို့ တင်ပို့ရောင်းချမှုမှ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ကုန်တန်ချိန် ၉၁၉၆၈ ကျော် (အမေရိကန်ဒေါ်လာသန်း ၇၀ ဒသမ ၆၆၀)၊ ၂၀၁၇-၂၀၁၈ ခုနှစ်က တန်ချိန်

၁၉၃၇၆၆ ကျော် (ဒေါ်လာသန်း ၁၃၉ ဒသမ ၀၆၉)၊ ၂၀၁၈-၂၀၁၉ ခုနှစ်က တန်ချိန် ၂၃၄၁၄၀ (ဒေါ်လာသန်း ၁၇၂ ဒသမ ၈၁၂)၊ ၂၀၁၉-၂၀၂၀ ခုနှစ်က တန်ချိန် ၂၉၆၆၀၈ ကျော် (ဒေါ်လာသန်း ၂၅၂ ဒသမ ၈၃၂)၊ ၂၀၂၀-၂၀၂၁ ခုနှစ်က တန်ချိန် ၂၆၆၈၃၄ ကျော် (ဒေါ်လာသန်း ၂၃၃ ဒသမ ၀၂၄) နှင့် ၂၀၂၁-၂၀၂၂ က ခေါက်ရေပေါင်း ၅၁၉ ခေါက်တင်ပို့ပြီးချိန်တွင် ကုန်တန်ချိန်ပေါင်း ၂၁၁၅၆ တန်ကျော်အတွက် ဒေါ်လာ ၂၃ ဒသမ ၀၂၂ သန်းရရှိခဲ့ပြီး ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ထားဝယ်၊ မြိတ်နှင့်

ကော့သောင်းခရိုင်တို့တွင် ကမ်းနီးကမ်းဝေးရေယာဉ် ၇၄၈၇ စင်းနှင့် ငါးသယ်ရေယာဉ် ၄၈၉ အပါအဝင် ရေယာဉ် ၇၉၇၆ စင်းတို့က ရေလုပ်ငန်းဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် တိုင်းဒေသကြီးကမ်းဝေး ငါးဖမ်းရေယာဉ်အင်အားစုအနေဖြင့် ဒေသခံကမ်းဝေးရေယာဉ် ၄၃၃ စင်းနှင့် ဂရမ်ကြီး ကမ်းဝေးငါးဖမ်းရေယာဉ် ၉၂၅ စင်းတို့ဖြင့် ဖမ်းယူဆောင်ရွက်လျက်ရှိသည်။

တနင်္သာရီတိုင်းဒေသကြီး၏ ကမ်းနီးကမ်းဝေးငါးဖမ်းလုပ်ငန်းခွင်တွင် တိုင်းဒေသကြီးအတွင်း ၁၀

ပင်လယ်ငါးဖမ်းရေလုပ်ငန်းစီးပွားရေးတွင် ငါးကဏ္ဍဆိုင်ရာ စက်ရုံများမှာလည်း အလွန်အရေးကြီးသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း မြိတ်ထားဝယ်နှင့် ကော့သောင်းသုံးခရိုင်တွင် အအေးခန်းစက်ရုံ ၁၉ ရုံ၊ ငါးအမှုန့်စက်ရုံ ခုနစ်ရုံ၊ ရေခဲစက်ပေါင်း ၄၆ စက်နှင့် သင်္ဘောလွန်းကျင်း ခုနစ်ခု တည်ထောင်ထားပြီးဖြစ်သည်။

၂၀၂၀-၂၀၂၁ ခုနှစ်က တနင်္သာရီတိုင်းဒေသကြီးမှ ရေထွက်ပစ္စည်း တင်ပို့ရောင်းချနိုင်မှုမှာ ကော့သောင်းမှ ရနောင်းသို့ ကုန်တန်ချိန် ၂၆၆၈၃၄ ဒသမ ၁၂

စာ - ၁၈ သို့

ကြံစိုက်တောင်သူများနှင့် သကြားစက်လုပ်ငန်းရှင် ဆွေးနွေး

နေပြည်တော် ဒီဇင်ဘာ ၂၉
မြန်မာနိုင်ငံ သကြားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ကြံစိုက်တောင်သူနှင့် သကြားစက်လုပ်ငန်းရှင်များအကြား အပြန်အလှန် နားလည်ယုံကြည်မှုဖြင့် မျှတသောအကျိုးအမြတ် ခွဲဝေခံစားနိုင်ရေးအတွက် ခိုင်မာသော ချိတ်ဆက်ဆောင်ရွက်မှုနှင့် သုတေသနလုပ်ငန်းများ၊ နည်းပညာပြန့်ပွားရေးလုပ်ငန်းများ၊ ဥပဒေနှင့်အညီ ထိန်းကျောင်းကြပ်မတ်ခြင်းလုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး

ဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

လာမည့် ကြံကြိတ်ဝါးရာသီတွင် သကြားစက်လုပ်ငန်း၏ ငွေကြေးလည်ပတ်မှု အဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် မြို့လှသကြားစက်ရုံ၌ သကြားစက်လုပ်ငန်းရှင်များ ကြံစိုက်တောင်သူများနှင့် တွေ့ဆုံပွဲတွင် ကြံလုပ်ငန်းဖွံ့ဖြိုးရေးအတွက် နှစ်တိုနှစ်လတ်



နှစ်ရှည်ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ကြံစိုက်ပျိုးမှုမှ သကြားရောင်းဝယ်တင်ပို့မှုကွင်းဆက် တစ်လျှောက် လိုအပ်ချက်များကို အဓိကထား၍ ဆွေးနွေးကြကြောင်း သိရသည်။ **MOALI ပြန်ကြားရေး**